

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်

- ၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
- ၂။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။

- ၃။ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး။
- ၄။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူ့ လူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် အမှာစကားပြောကြားစဉ်။

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်

နေပြည်တော် စက်တင်ဘာ ၆

မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Shangri la ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

စာမျက်နှာ ၃ ကော်လံ ၁ သို့ ★

ယနေ့
ဖတ်စရာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား

စာမျက်နှာ » ၉

တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကျင်းပ

စာမျက်နှာ » ၁၂

ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ပဟိုဘဏ်၏ အခန်းကဏ္ဍ

ဆောင်းပါး စာမျက်နှာ » ၁၄

မြေး

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရေး နှောင့်ယှက်ပျက်ဆီးမှုမှန်သမျှတိုက်ပျက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်သည်။ ပြည်သူ့လူထု၏ဆန္ဒကို ထင်ဟပ်ဖော်ပြသော ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက နည်းလမ်းမျိုးစုံဖြင့် အဖျက်လုပ်ရပ်များ လုပ်ဆောင်လာနိုင်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အဆင့်လိုက်ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များကိုလည်း သတ်မှတ်ကြေညာပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် လွှတ်လုပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးပြီး ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်နိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး၊ လုံခြုံမှုအပြည့်အဝရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး လမ်းညွှန်မှာကြားထားသည်။

မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲသမိုင်း၌ ရွေးကောက်ပွဲကို ထိခိုက်ပျက်စီးစေရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်မှုများ အနည်းနှင့်အများဆိုသလို ရှိခဲ့သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ပထဝီနိုင်ငံရေးနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများအရ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲအပေါ် နှောင့်ယှက်ပျက်ဆီးတိုက်ခိုက်မှုများရှိလာမည်မှာ သေချာသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပျက်ပြားစေရန် ကျူးလွန်သူတို့ကို ဖော်ထုတ်အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ဦးစွာ အွန်လိုင်းမီဒီယာများပေါ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နှောင့်ယှက်ရေးသားဖြန့်ဝေသူတို့ကို စိစစ်ဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၂ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့သည်။ ဆက်လက်၍ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား အွန်လိုင်းမီဒီယာများအသုံးပြု၍ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တပ်မတော်၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းလက်တွဲကာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကို ထိပါးစေနိုင်သည့် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်သတင်းရယူခြင်း၊ တုံ့ပြန်အရေးယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲကာလအတွင်း၌ မဲဆန္ဒရှင်ကိုဖြစ်စေ၊ မဲရဲတာဝန်ရှိသူကိုဖြစ်စေ၊ ပါတီနှင့်ကိုယ်စားလှယ်များကိုဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်ကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာဖြင့်ရေးသားဖြန့်ဝေခြင်းနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ထိခိုက်စေရန် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ကြာဇာသုံးခြင်း၊ မိမိအလိုအလျောက်နာကျင်စေခြင်း၊ မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်မိစေရန် လိုမည်ဖြစ်သည်။ ထို့ပြင် ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင် ပြုလုပ်ခြင်းတို့ မပြုလုပ်မိရန်လိုမည်ဖြစ်သည်။ ပြုလုပ်မိပါက ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်သော အွန်လိုင်းမီဒီယာအသုံးပြု၍ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများနှင့် နှောင့်ယှက်ပျက်ဆီးထိခိုက်မှု စသည့် ကျူးလွန်မှုများအားလုံးအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ ထိရောက်စွာအရေးယူခံရမည်ကို သတိချပ်ကြရမည်ဖြစ်ပါကြောင်း။ ။

ဟင်္သာတမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ဟင်္သာတ စက်တင်ဘာ ၆
ရောဂံတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အစီအစဉ်အနေဖြင့် ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်ဦးဆောင်၍ ခရိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဟင်္သာတမြို့ကနောင်စုရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် အဘိုး ရှစ်ဦး၊ အဘွား ၂၉ ဦး စုစုပေါင်း ၃၇ ဦးတို့အား နှလုံး၊ သွေးတိုးနှင့် ဆီးချိုရောဂါများ အခမဲ့စစ်ဆေးကုသခြင်း၊



သွားကျန်းမာရေး စစ်ဆေးကုသခြင်းများ ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း ဆောင်ရွက်ခဲ့ပြီး Chair Exercise လေ့ကျင့် သိရသည်။ ကိုဇော် (ပြန်/ဆက်)

ရေကြောင်းသတိပေးချက်

၁။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E&P) သည် ရွှေစီမံကိန်းရှိ Maintenance ဧရိယာတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC TIEN PHONG ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကို ဖော်ပြသည့် Coordinate များဖြစ်သော ဧရိယာ-၁ Point A မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၈ မိနစ် ၈.၄၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၆ မိနစ် ၄၈.၇၆ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၉ မိနစ် ၆.၂၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၈ မိနစ် ၁၈.၃၃၆ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်နှင့် Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၆.၄၂၈ စက္ကန့်၊ ဧရိယာ-၂ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်၊ Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၆.၄၂၈ စက္ကန့်၊ Point E မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၆.၈၀၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၅ မိနစ် ၃၄.၄၀၈ စက္ကန့်နှင့် Point F မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၅ မိနစ် ၂၀.၂၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၆ မိနစ် ၄၄.၉၂၈ စက္ကန့်နှင့်

ဧရိယာ-၃ Point C မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၁ မိနစ် ၃၅.၄၄၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၃၇.၆၉၂ စက္ကန့်၊ Point D မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၄၀ မိနစ် ၂၄.၃၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၂ မိနစ် ၃၆.၄၂၈ စက္ကန့်၊ Point G မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၆ မိနစ် ၄၈.၇၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၉ မိနစ် ၃၇.၀၃၂ စက္ကန့်နှင့် Point H မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၇ မိနစ် ၃၇.၆၅၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ် ၃၄.၅၆ စက္ကန့်တို့အတွင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ရွှေစီမံကိန်းရှိ Maintenance ဧရိယာတွင် Shwe Project Subsea System Inspection လုပ်ငန်းများအား MV. PTSC TIEN PHONG ဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါတည်နေရာများမှ (၄) ကီလိုမီတာပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်း မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာန

၆ - ၉ - ၂၀၂၅ ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး

သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေတစ်ကျပ်သား (၁၆.၃၉၃၂၅ ဂရမ်)၏ ဈေးနှုန်းမှာ ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

သင့်စီးပွားရေးလုပ်ငန်းများအောင်မြင်ဖို့ ကြေးမုံသတင်းစာတွင် ကြော်ငြာစို့

မြေး			
စာတည်းမှူးချုပ်	- ဝင်းနိုင်	အကြီးတန်း	- စိုးအောင်၊ ခင်မိုးမိုးအောင်၊
ခေတ္တ စာတည်းမှူး	- အေဝမ်းစိုး	သတင်းထောက်များ	- ခင်မျိုးနိုင်၊ မာမာစိုး၊
စာတည်းများ	- စန်းအောင်၊ ခင်ခင်သက်၊ ယုဝါဝါ၊ သီသီမင်း၊ ဟိန်းထက်လင်း၊ သက်ထွေး၊ စန်းယဉ်ဉာ၊ နိုင်လင်းကြည်	အငယ်တန်း	- ခိုင်သန္တာရွှေ၊ ခင်ယုဆွေ၊ အိအိမွန်
ဘာသာပြန်	- အောင်ကျော်ကျော်၊ စိုးသူရ	သတင်းထောက်များ	- အောင်ကျော်ဦး၊ သန်းတင်အောင်
		သုတေသန	- ခင်သက်မွန်၊ မြသီတာ
		စာပြင်	- ဇင်မာဝင့်
		စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း	- ခင်နင်းယုနှင့်အဖွဲ့
		အီးမေးလ်နှင့် အွန်လိုင်း	- နီလာစိုးနှင့်အဖွဲ့
			- စိုးချစ်ဦးနှင့်အဖွဲ့

နေပြည်တော် - စာတည်းမှူး ၀၆၇-၃၆၁၂၆၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၂၈၊ ၀၆၇-၃၆၁၃၀၊ ၀၆၇-၃၆၁၃၂၊ ၀၆၇-၃၆၁၃၄၊ ၀၆၇-၃၆၁၃၆၊ ၀၆၇-၃၆၁၃၈၊ ၀၆၇-၃၆၁၄၀၊ ၀၆၇-၃၆၁၄၂၊ ၀၆၇-၃၆၁၄၄၊ ၀၆၇-၃၆၁၄၆၊ ၀၆၇-၃၆၁၄၈၊ ၀၆၇-၃၆၁၅၀၊ ၀၆၇-၃၆၁၅၂၊ ၀၆၇-၃၆၁၅၄၊ ၀၆၇-၃၆၁၅၆၊ ၀၆၇-၃၆၁၅၈၊ ၀၆၇-၃၆၁၆၀၊ ၀၆၇-၃၆၁၆၂၊ ၀၆၇-၃၆၁၆၄၊ ၀၆၇-၃၆၁၆၆၊ ၀၆၇-၃၆၁၆၈၊ ၀၆၇-၃၆၁၇၀၊ ၀၆၇-၃၆၁၇၂၊ ၀၆၇-၃၆၁၇၄၊ ၀၆၇-၃၆၁၇၆၊ ၀၆၇-၃၆၁၇၈၊ ၀၆၇-၃၆၁၈၀၊ ၀၆၇-၃၆၁၈၂၊ ၀၆၇-၃၆၁၈၄၊ ၀၆၇-၃၆၁၈၆၊ ၀၆၇-၃၆၁၈၈၊ ၀၆၇-၃၆၁၉၀၊ ၀၆၇-၃၆၁၉၂၊ ၀၆၇-၃၆၁၉၄၊ ၀၆၇-၃၆၁၉၆၊ ၀၆၇-၃၆၁၉၈၊ ၀၆၇-၃၆၁၉၉၊ ၀၆၇-၃၆၂၀၀၊ ၀၆၇-၃၆၂၀၂၊ ၀၆၇-၃၆၂၀၄၊ ၀၆၇-၃၆၂၀၆၊ ၀၆၇-၃၆၂၀၈၊ ၀၆၇-၃၆၂၁၀၊ ၀၆၇-၃၆၂၁၂၊ ၀၆၇-၃၆၂၁၄၊ ၀၆၇-၃၆၂၁၆၊ ၀၆၇-၃၆၂၁၈၊ ၀၆၇-၃၆၂၂၀၊ ၀၆၇-၃၆၂၂၂၊ ၀၆၇-၃၆၂၂၄၊ ၀၆၇-၃၆၂၂၆၊ ၀၆၇-၃၆၂၂၈၊ ၀၆၇-၃၆၂၃၀၊ ၀၆၇-၃၆၂၃၂၊ ၀၆၇-၃၆၂၃၄၊ ၀၆၇-၃၆၂၃၆၊ ၀၆၇-၃၆၂၃၈၊ ၀၆၇-၃၆၂၄၀၊ ၀၆၇-၃၆၂၄၂၊ ၀၆၇-၃၆၂၄၄၊ ၀၆၇-၃၆၂၄၆၊ ၀၆၇-၃၆၂၄၈၊ ၀၆၇-၃၆၂၅၀၊ ၀၆၇-၃၆၂၅၂၊ ၀၆၇-၃၆၂၅၄၊ ၀၆၇-၃၆၂၅၆၊ ၀၆၇-၃၆၂၅၈၊ ၀၆၇-၃၆၂၆၀၊ ၀၆၇-၃၆၂၆၂၊ ၀၆၇-၃၆၂၆၄၊ ၀၆၇-၃၆၂၆၆၊ ၀၆၇-၃၆၂၆၈၊ ၀၆၇-၃၆၂၇၀၊ ၀၆၇-၃၆၂၇၂၊ ၀၆၇-၃၆၂၇၄၊ ၀၆၇-၃၆၂၇၆၊ ၀၆၇-၃၆၂၇၈၊ ၀၆၇-၃၆၂၈၀၊ ၀၆၇-၃၆၂၈၂၊ ၀၆၇-၃၆၂၈၄၊ ၀၆၇-၃၆၂၈၆၊ ၀၆၇-၃၆၂၈၈၊ ၀၆၇-၃၆၂၉၀၊ ၀၆၇-၃၆၂၉၂၊ ၀၆၇-၃၆၂၉၄၊ ၀၆၇-၃၆၂၉၆၊ ၀၆၇-၃၆၂၉၈၊ ၀၆၇-၃၆၃၀၀၊ ၀၆၇-၃၆၃၀၂၊ ၀၆၇-၃၆၃၀၄၊ ၀၆၇-၃၆၃၀၆၊ ၀၆၇-၃၆၃၀၈၊ ၀၆၇-၃၆၃၁၀၊ ၀၆၇-၃၆၃၁၂၊ ၀၆၇-၃၆၃၁၄၊ ၀၆၇-၃၆၃၁၆၊ ၀၆၇-၃၆၃၁၈၊ ၀၆၇-၃၆၃၂၀၊ ၀၆၇-၃၆၃၂၂၊ ၀၆၇-၃၆၃၂၄၊ ၀၆၇-၃၆၃၂၆၊ ၀၆၇-၃၆၃၂၈၊ ၀၆၇-၃၆၃၃၀၊ ၀၆၇-၃၆၃၃၂၊ ၀၆၇-၃၆၃၃၄၊ ၀၆၇-၃၆၃၃၆၊ ၀၆၇-၃၆၃၃၈၊ ၀၆၇-၃၆၃၄၀၊ ၀၆၇-၃၆၃၄၂၊ ၀၆၇-၃၆၃၄၄၊ ၀၆၇-၃၆၃၄၆၊ ၀၆၇-၃၆၃၄၈၊ ၀၆၇-၃၆၃၅၀၊ ၀၆၇-၃၆၃၅၂၊ ၀၆၇-၃၆၃၅၄၊ ၀၆၇-၃၆၃၅၆၊ ၀၆၇-၃၆၃၅၈၊ ၀၆၇-၃၆၃၆၀၊ ၀၆၇-၃၆၃၆၂၊ ၀၆၇-၃၆၃၆၄၊ ၀၆၇-၃၆၃၆၆၊ ၀၆၇-၃၆၃၆၈၊ ၀၆၇-၃၆၃၇၀၊ ၀၆၇-၃၆၃၇၂၊ ၀၆၇-၃၆၃၇၄၊ ၀၆၇-၃၆၃၇၆၊ ၀၆၇-၃၆၃၇၈၊ ၀၆၇-၃၆၃၈၀၊ ၀၆၇-၃၆၃၈၂၊ ၀၆၇-၃၆၃၈၄၊ ၀၆၇-၃၆၃၈၆၊ ၀၆၇-၃၆၃၈၈၊ ၀၆၇-၃၆၃၉၀၊ ၀၆၇-၃၆၃၉၂၊ ၀၆၇-၃၆၃၉၄၊ ၀၆၇-၃၆၃၉၆၊ ၀၆၇-၃၆၃၉၈၊ ၀၆၇-၃၆၄၀၀၊ ၀၆၇-၃၆၄၀၂၊ ၀၆၇-၃၆၄၀၄၊ ၀၆၇-၃၆၄၀၆၊ ၀၆၇-၃၆၄၀၈၊ ၀၆၇-၃၆၄၁၀၊ ၀၆၇-၃၆၄၁၂၊ ၀၆၇-၃၆၄၁၄၊ ၀၆၇-၃၆၄၁၆၊ ၀၆၇-၃၆၄၁၈၊ ၀၆၇-၃၆၄၂၀၊ ၀၆၇-၃၆၄၂၂၊ ၀၆၇-၃၆၄၂၄၊ ၀၆၇-၃၆၄၂၆၊ ၀၆၇-၃၆၄၂၈၊ ၀၆၇-၃၆၄၃၀၊ ၀၆၇-၃၆၄၃၂၊ ၀၆၇-၃၆၄၃၄၊ ၀၆၇-၃၆၄၃၆၊ ၀၆၇-၃၆၄၃၈၊ ၀၆၇-၃၆၄၄၀၊ ၀၆၇-၃၆၄၄၂၊ ၀၆၇-၃၆၄၄၄၊ ၀၆၇-၃၆၄၄၆၊ ၀၆၇-၃၆၄၄၈၊ ၀၆၇-၃၆၄၅၀၊ ၀၆၇-၃၆၄၅၂၊ ၀၆၇-၃၆၄၅၄၊ ၀၆၇-၃၆၄၅၆၊ ၀၆၇-၃၆၄၅၈၊ ၀၆၇-၃၆၄၆၀၊ ၀၆၇-၃၆၄၆၂၊ ၀၆၇-၃၆၄၆၄၊ ၀၆၇-၃၆၄၆၆၊ ၀၆၇-၃၆၄၆၈၊ ၀၆၇-၃၆၄၇၀၊ ၀၆၇-၃၆၄၇၂၊ ၀၆၇-၃၆၄၇၄၊ ၀၆၇-၃၆၄၇၆၊ ၀၆၇-၃၆၄၇၈၊ ၀၆၇-၃၆၄၈၀၊ ၀၆၇-၃၆၄၈၂၊ ၀၆၇-၃၆၄၈၄၊ ၀၆၇-၃၆၄၈၆၊ ၀၆၇-၃၆၄၈၈၊ ၀၆၇-၃၆၄၉၀၊ ၀၆၇-၃၆၄၉၂၊ ၀၆၇-၃၆၄၉၄၊ ၀၆၇-၃၆၄၉၆၊ ၀၆၇-၃၆၄၉၈၊ ၀၆၇-၃၆၅၀၀၊ ၀၆၇-၃၆၅၀၂၊ ၀၆၇-၃၆၅၀၄၊ ၀၆၇-၃၆၅၀၆၊ ၀၆၇-၃၆၅၀၈၊ ၀၆၇-၃၆၅၁၀၊ ၀၆၇-၃၆၅၁၂၊ ၀၆၇-၃၆၅၁၄၊ ၀၆၇-၃၆၅၁၆၊ ၀၆၇-၃၆၅၁၈၊ ၀၆၇-၃၆၅၂၀၊ ၀၆၇-၃၆၅၂၂၊ ၀၆၇-၃၆၅၂၄၊ ၀၆၇-၃၆၅၂၆၊ ၀၆၇-၃၆၅၂၈၊ ၀၆၇-၃၆၅၃၀၊ ၀၆၇-၃၆၅၃၂၊ ၀၆၇-၃၆၅၃၄၊ ၀၆၇-၃၆၅၃၆၊ ၀၆၇-၃၆၅၃၈၊ ၀၆၇-၃၆၅၄၀၊ ၀၆၇-၃၆၅၄၂၊ ၀၆၇-၃၆၅၄၄၊ ၀၆၇-၃၆၅၄၆၊ ၀၆၇-၃၆၅၄၈၊ ၀၆၇-၃၆၅၅၀၊ ၀၆၇-၃၆၅၅၂၊ ၀၆၇-၃၆၅၅၄၊ ၀၆၇-၃၆၅၅၆၊ ၀၆၇-၃၆၅၅၈၊ ၀၆၇-၃၆၅၆၀၊ ၀၆၇-၃၆၅၆၂၊ ၀၆၇-၃၆၅၆၄၊ ၀၆၇-၃၆၅၆၆၊ ၀၆၇-၃၆၅၆၈၊ ၀၆၇-၃၆၅၇၀၊ ၀၆၇-၃၆၅၇၂၊ ၀၆၇-၃၆၅၇၄၊ ၀၆၇-၃၆၅၇၆၊ ၀၆၇-၃၆၅၇၈၊ ၀၆၇-၃၆၅၈၀၊ ၀၆၇-၃၆၅၈၂၊ ၀၆၇-၃၆၅၈၄၊ ၀၆၇-၃၆၅၈၆၊ ၀၆၇-၃၆၅၈၈၊ ၀၆၇-၃၆၅၉၀၊ ၀၆၇-၃၆၅၉၂၊ ၀၆၇-၃၆၅၉၄၊ ၀၆၇-၃၆၅၉၆၊ ၀၆၇-၃၆၅၉၈၊ ၀၆၇-၃၆၆၀၀၊ ၀၆၇-၃၆၆၀၂၊ ၀၆၇-၃၆၆၀၄၊ ၀၆၇-၃၆၆၀၆၊ ၀၆၇-၃၆၆၀၈၊ ၀၆၇-၃၆၆၁၀၊ ၀၆၇-၃၆၆၁၂၊ ၀၆၇-၃၆၆၁၄၊ ၀၆၇-၃၆၆၁၆၊ ၀၆၇-၃၆၆၁၈၊ ၀၆၇-၃၆၆၂၀၊ ၀၆၇-၃၆၆၂၂၊ ၀၆၇-၃၆၆၂၄၊ ၀၆၇-၃၆၆၂၆၊ ၀၆၇-၃၆၆၂၈၊ ၀၆၇-၃၆၆၃၀၊ ၀၆၇-၃၆၆၃၂၊ ၀၆၇-၃၆၆၃၄၊ ၀၆၇-၃၆၆၃၆၊ ၀၆၇-၃၆၆၃၈၊ ၀၆၇-၃၆၆၄၀၊ ၀၆၇-၃၆၆၄၂၊ ၀၆၇-၃၆၆၄၄၊ ၀၆၇-၃၆၆၄၆၊ ၀၆၇-၃၆၆၄၈၊ ၀၆၇-၃၆၆၅၀၊ ၀၆၇-၃၆၆၅၂၊ ၀၆၇-၃၆၆၅၄၊ ၀၆၇-၃၆၆၅၆၊ ၀၆၇-၃၆၆၅၈၊ ၀၆၇-၃၆၆၆၀၊ ၀၆၇-၃၆၆၆၂၊ ၀၆၇-၃၆၆၆၄၊ ၀၆၇-၃၆၆၆၆၊ ၀၆၇-၃၆၆၆၈၊ ၀၆၇-၃၆၆၇၀၊ ၀၆၇-၃၆၆၇၂၊ ၀၆၇-၃၆၆၇၄၊ ၀၆၇-၃၆၆၇၆၊ ၀၆၇-၃၆၆၇၈၊ ၀၆၇-၃၆၆၈၀၊ ၀၆၇-၃၆၆၈၂၊ ၀၆၇-၃၆၆၈၄၊ ၀၆၇-၃၆၆၈၆၊ ၀၆၇-၃၆၆၈၈၊ ၀၆၇-၃၆၆၉၀၊ ၀၆၇-၃၆၆၉၂၊ ၀၆၇-၃၆၆၉၄၊ ၀၆၇-၃၆၆၉၆၊ ၀၆၇-၃၆၆၉၈၊ ၀၆၇-၃၆၇၀၀၊ ၀၆၇-၃၆၇၀၂၊ ၀၆၇-၃၆၇၀၄၊ ၀၆၇-၃၆၇၀၆၊ ၀၆၇-၃၆၇၀၈၊ ၀၆၇-၃၆၇၁၀၊ ၀၆၇-၃၆၇၁၂၊ ၀၆၇-၃၆၇၁၄၊ ၀၆၇-၃၆၇၁၆၊ ၀၆၇-၃၆၇၁၈၊ ၀၆၇-၃၆၇၂၀၊ ၀၆၇-၃၆၇၂၂၊ ၀၆၇-၃၆၇၂၄၊ ၀၆၇-၃၆၇၂၆၊ ၀၆၇-၃၆၇၂၈၊ ၀၆၇-၃၆၇၃၀၊ ၀၆၇-၃၆၇၃၂၊ ၀၆၇-၃၆၇၃၄၊ ၀၆၇-၃၆၇၃၆၊ ၀၆၇-၃၆၇၃၈၊ ၀၆၇-၃၆၇၄၀၊ ၀၆၇-၃၆၇၄၂၊ ၀၆၇-၃၆၇၄၄၊ ၀၆၇-၃၆၇၄၆၊ ၀၆၇-၃၆၇၄၈၊ ၀၆၇-၃၆၇၅၀၊ ၀၆၇-၃၆၇၅၂၊ ၀၆၇-၃၆၇၅၄၊ ၀၆၇-၃၆၇၅၆၊ ၀၆၇-၃၆၇၅၈၊ ၀၆၇-၃၆၇၆၀၊ ၀၆၇-၃၆၇၆၂၊ ၀၆၇-၃၆၇၆၄၊ ၀၆၇-၃၆၇၆၆၊ ၀၆၇-၃၆၇၆၈၊ ၀၆၇-၃၆၇၇၀၊ ၀၆၇-၃၆၇၇၂၊ ၀၆၇-၃၆

ရွေးကောက်ပွဲဗျက်မယ်ဆိုတဲ့လူတွေကို ဒီတိုင်းကြည့်နေမှာမဟုတ်

ရွေးကောက်ပွဲဗျက်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို့အစိုးရကလည်း ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။ အပြင်းအထန်နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ရွေးကောက်တဲ့နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တို့အစိုးရက နှောင့်ယှက်မှာ မဟုတ်ဘူး။ သို့သော် ဗျက်လိုဗျက်ဆီးလုပ်တဲ့လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာပဲဆိုတာ ရှင်းရှင်းကြီးသတိပေးထားပါရစေ။

(၁၉၄၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် အသံလွှင့်မိန့်ခွန်းမှ ကောက်နုတ်ချက်)



★ ရှေ့ဖုံးမှ
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ယူနန်ပြည်နယ်၊ စီချမ်ပြည်နယ်၊ ချုံချင်မြို့နီစပယ်မြို့နှင့် ဟူနန်ပြည်နယ်တို့မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ ၁၂၀ ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်လာ
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး၊ နယ်စပ်ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့သည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၁၉၅၀ ပြည့်နှစ်မှစတင်၍ ထူထောင်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် မဟာဗျူဟာမိတ်ဖက်၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည်အထိ အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်လာကြကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံအကြားစီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ အခြားသောနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဘက်စုံလွှမ်းခြုံသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာသည် (Myanmar-China Comprehensive Strategic Cooperative Partnership) ကို နှစ်နိုင်ငံအကြား စတင်နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတို့သည် သိသာထင်ရှားစွာ တိုးတက်လာခဲ့ကြောင်း။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း

အမေရိကန်ဒေါ်လာသန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲမျိုးစုံနှင့် နှမ်းစသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ ကျွန်း၊ သစ်မာကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပစွေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နှစ်နိုင်ငံ

လိုအပ်သည်ကို ပြောကြားလိုကြောင်း။
ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်
ယခုအခါ မြန်မာ-တရုတ် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချမ်ပြည်နယ်၊ ချုံချင်မြို့နီစပယ်ဒေသများ၏ စီးပွားရေးကိုလည်း ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှ တစ်ဆင့် ယူနန်ပြည်နယ်၊ စီချမ်ပြည်နယ်၊ ချုံချင်

❖ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင် ရှိ
❖ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဇူလိုင်လအထိ စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှု ခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်

အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း။
မိမိတို့နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များသည် အရေးပါသောကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ရှစ်ခုရှိပါကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါနယ်စပ်ဂိတ် ရှစ်ခုအနက် မူဆယ်-ရွှေလီ နယ်စပ်ဂိတ် တစ်ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များကြောင့် ရပ်တန့်ထားရကြောင်း၊ မိမိတို့နှစ်နိုင်ငံကုန်သွယ်မှုကိုထိခိုက်စေခဲ့ကြောင်း၊ နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏လူမှုစီးပွားဘဝတိုးတက်ရေးကိုတိုက်ရိုက်အထောက်အကူပြုနေသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ပိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်

မြို့နီစပယ်ဒေသ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့အထိ ကုန်သွယ်ရေးလမ်းကြောင်းအား တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံလုံးအတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ မြန်မာနိုင်ငံကို ပေါင်းကူးတံတား (Landbridge) အနေဖြင့် အသုံးပြုပြီး အာဆီယံနိုင်ငံများသို့လည်း စီးပွားရေးဆိုင်ရာ ကုန်သွယ်ချိတ်ဆက်မှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွာ အလေးထားပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်တိုးချဲ့ဖွင့်လှစ်နိုင်ပါက ကုန်ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ (Value-Added Products) ချဲ့ထွင် တင်/ပို့ရေး၊ လမ်းပန်းဆက်သွယ်ရေးတိုးချဲ့ဖောက်လုပ်ရေးနှင့် အဆင့်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေးကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တရုတ်နိုင်ငံ၏ အကူအညီအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ အဓိကစီးပွားရေးစင်တာဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင် စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိကြောင်း၊ ချန်ဒူးမြို့တွင် Intel၊ Foxconn၊ Dell တို့ကဲ့သို့ အီလက်ထရောနစ်နှင့် အိုင်တီနည်းပညာကုမ္ပဏီများ၊ စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ကုန်နှင့် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများ စသည့် လုပ်ငန်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ပြင်ချန်ဒူးမြို့တွင် နည်းပညာကဏ္ဍနှင့်ပတ်သက်၍ များစွာဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရှိရပြီး တရုတ်နိုင်ငံအနောက်ပိုင်းဒေသတွင် ပထမဆုံး AI နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် အသုံးချမှု စမ်းသပ်ဇုန်အဖြစ် မှတ်တိုင်ထူခဲ့သည်ကို လေ့လာသိရှိရကြောင်း၊ မိမိအနေဖြင့် အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုသည်ကို ပြောကြားလိုကြောင်း။

ညှိနှိုင်းဆောင်ရွက်လျက်ရှိ
လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် စီချမ်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများစွာရှိကြောင်း၊ စီချမ်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တို့အကြားတွင်လည်း ချစ်ကြည်ရေးညီအစ်မမြို့တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံနှင့် စီချမ်ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုလှည့်လည်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်-ချန်ဒူး ခရီးသည်တင်လေကြောင်းလိုင်းများကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

စာမျက်နှာ ၄ သို့ ★

★ စာမျက်နှာ ၃ မှ

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ် တည်ရှိနေသည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာ ရှိသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာ၌ ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများစွာရှိသည်ကို အသိပေးပြောကြားလိုကြောင်း။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative-BRI)တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ အဆိုပါစီမံကိန်းတွင် ကုန်းလမ်းနှင့်ရေကြောင်း လမ်းနှစ်သွယ်ဖြင့် ပိုးလမ်းမစီမံကိန်းဟူ၍ မဏ္ဍိုင်နှစ်ရပ်ပါရှိပြီး ပထမမဏ္ဍိုင်တွင် တရုတ်နှင့် ဥရောပနိုင်ငံများစီးပွားရေးချိတ်ဆက်မှု ပိုးလမ်းမသစ်(Silk Road Economic Belt)နှင့် ဒုတိယမဏ္ဍိုင်တွင် အရှေ့တောင်အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့နှင့် ရေကြောင်းဆိုင်ရာဆက်သွယ်မှု ပိုးလမ်းမ(Maritime Silk Road)ဟူ၍ သတ်မှတ်ထားရှိကြောင်း။

အဆိုပါစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာစင်္ကြံခြောက်ခုပါရှိကာ မြန်မာနိုင်ငံအနေဖြင့် ကုန်းလမ်းနှင့်ရေလမ်းနှစ်မျိုးလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကုန်းမြေတည်ရှိမှုအရ အကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပထဝီနိုင်ငံရေးမဟာဗျူဟာအရလည်း အချက်အချာကျသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် အာရှအဝေးပြေးလမ်းနှင့် အာရှဖြတ်ကျော်ရထားလမ်းကွန်ရက်နှစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ပိုးလမ်းမစီးပွားရေးရပ်ဝန်းတွင် အရေးပါသည့်နိုင်ငံဖြစ်ကြောင်း၊ အဆိုပါရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(China-Myanmar Economic Corridor- CMEC)ကို တည်ထောင်ထားပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်၊ နယ်စပ်ဒေသများတွင် အထူးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ထောင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ CMEC မူဘောင်အောက်မှတစ်ဆင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ဆောလျင်စွာဆောင်ရွက်မည့်စီမံကိန်း(Early Harvest Project) ခြောက်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်တွင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြောကြားလိုကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းစီမံကိန်း စသည့် အရေးကြီးသောစီမံကိန်းများစွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများအနက် တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းသည် မိမိတို့နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်သည့် အရေးပါသောစီမံကိန်းတစ်ခုဖြစ်ကြောင်း။

အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိသည်ကိုလည်းတွေ့ရှိကြောင်း၊ အာရှတိုက်နှင့်ဥရောပတိုက်နှစ်ခုလုံးတွင်ပါဝင်သော ရုရှားနိုင်ငံ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အလယ်ဗဟိုတွင်ရှိသော မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ပထဝီအနေအထားအရ အချက်အချာကျလှကြောင်း၊ မိမိတို့အနေဖြင့်ရုရှားနိုင်ငံ၏ဗဟိုချက်မမြို့တစ်မြို့ဖြစ်သော နိုဗိုစီဗစ်မြို့နှင့် ဥရောပတိုက်ဘက်တွင်တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် စိန့်ပီတာစဘတ်မြို့တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နှစ်နိုင်ငံအကြား ကုန်စည်ကူးသန်းမှုများ တိုးမြှင့်ဆောင်ရွက်သွားရန်မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံရှိ ချုံချင့်၊ ကူမင်း၊ နန်နင်း၊ ဟောင်ကောင်မြို့များတွင်လည်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရေးကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အလယ်တွင် တည်ရှိလျက်ရှိရာ မြန်မာ - တရုတ် - ရုရှား သုံးနိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးကဏ္ဍအား တိုးချဲ့ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းကုန်စည်စီးဆင်းမှုကိုလည်း များစွာအထောက်အကူပြုနိုင်သည့် အခွင့်အလမ်းကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း။

မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်မေ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်(ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါအကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်း

ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာ တိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း။

ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိ

တရုတ်နိုင်ငံက ကြီးမားဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(Global Development Initiatives-GDI)တွင်ပါဝင်သည့် ဦးစားပေးနယ်ပယ်ရှစ်ခုတွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ကုန်သွယ်မှု၊ နယ်စပ်ငွေ လွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်းကျပ်တိုက်ရိုက် ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာ ပံ့ပိုးပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိ



တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးကြစဉ်။

စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်းများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေစေရေး ယွမ်းနှင့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်ရေး စဉ်းစားဆောင်ရွက်နေပြီး မကြာမီအချိန်အတွင်း အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း။

သိသာသည့်ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်

လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးတည်ငြိမ်မှုများ ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ စီးပွားရေးဆောင်ရွက်မှု အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မြေပေါ်၊ မြေအောက် ရေသယံဇာတများ၊ လူသားအရင်းအမြစ်များနှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းလိုက်မည်ဆိုပါက နှစ်နိုင်ငံအတွက် သိသာသည့် ရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း။

မိမိအနေဖြင့် ယခုကဲ့သို့တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြား များစွာအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်မိကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ယူနန်ပြည်နယ်၊ စီချမ်ပြည်နယ်၊ ချုံချင့်

- ☆ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်းစီမံကိန်း စသည့် အရေးကြီးသောစီမံကိန်းများစွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ
- ☆ အဆိုပါစီမံကိန်းများအနက် တရုတ်-မြန်မာ ရထားလမ်းစီမံကိန်းသည် မိမိတို့နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးအတွက် အကျိုးရလဒ်ကောင်းများရရှိနိုင်သည့် အရေးပါသောစီမံကိန်းတစ်ခုဖြစ်
- ☆ အဆိုပါမီးရထားလမ်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး ကုန်သွယ်နိုင်မည်ဆိုပါက မိမိတို့နှင့်ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေးကောင်းမွန်လျက်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံအထိ ကုန်သွယ်မှုပြုလုပ်နိုင်မည့် အလားအလာကောင်းများရှိ

★ စာမျက်နှာ ၄ မှ

မေးမြန်းဆွေးနွေးမှုများအပေါ် ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းပြောကြား ရာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တင်ဒါလုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေး လျက်ရှိမှု၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်လာ မှု၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်ဆောင်ရွက်စေလိုမှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့်မြေနေရာများကို ခွင့်ပြုရာတွင်လည်း သတ်မှတ်ချက်များနှင့် အညီသာ ခွင့်ပြုပေးမှု၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမည် ဆိုပါက မြေလွတ်မြေရိုင်းများကို မြန်မာနိုင်ငံ မြေလွတ် မြေလပ်နှင့် မြေရိုင်းများဥပဒေနှင့်အညီ ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံသို့ လာရောက်၍ ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်မှု၊ ကုမ္ပဏီများတွင် နည်းပညာရှင်များအား သတ်မှတ်ထားသည့်နှုန်းထား များဖြင့် ပညာရှင်များကို ငှားရမ်းရန် မူဝါဒချမှတ်ထား မှု၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပေါ်ဆန်းမွေးဆန်အား တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှု၊ မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် စက်ကိရိယာများ လိုင်စင်လျှောက်ထားခြင်းများ ဆောင်ရွက်ရာတွင် သွင်းကုန်များအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများကို မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်စေလိုမှု၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာစေရေး လာရောက်ရင်းနှီးဆောင်ရွက်စေလိုမှု၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းလုပ်ငန်းစဉ်အား နှစ်နိုင်ငံ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြော ကြားကြသည်။

ဆွေးနွေးပြောကြားမှုများအပေါ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ငလျင်ဘေးဒဏ်သင့်နေရာများ ပြန်လည်ထူထောင်



တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးကြစဉ်။

ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရုတ်ကုမ္ပဏီ များနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက လုပ်ငန်းများဆောင်ရွက်ခွင့်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏အဆောက်အအုံများကို နိုင်ငံတော်အစီအစဉ်ဖြင့် တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပုဂ္ဂလိက အဆောက်အအုံများနှင့်ပတ်သက်၍လည်း UMFCCI ဖြင့် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုမ္ပဏီမှ ကြိုတင် ငွေများဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း ခွင့်ပြုပေး နိုင်ကြောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် စေရေးအတွက် ယွမ်နှင့်တိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင် ရေး စီစဉ်လျက်ရှိကြောင်း။

ကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေမှုများကို ခွင့်ပြု ပေးနိုင်ရေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန် ပမာဏ ကန့်သတ်ချက်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ငွေကြေးများအား ပိတ်ဆို့ခံထားရမှုကြောင့် ယွမ်နှင့် ကျပ် တိုက်ရိုက်ပေးချေပြီး ဆောင်ရွက်သွားမည်ဆိုပါ က လုပ်ငန်းများ ပိုမိုလျင်မြန်လာမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့လာရောက်ခဲ့သည့် ခရီးစဉ် သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ပြည်နယ်များနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်မှုနှင့် ပတ်သက် ၍ ယခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ထုတ်ကုန် ပစ္စည်းများအား တရုတ်နိုင်ငံသို့တင်သွင်းရန်နှင့် တရုတ်နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိ သည့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူပေးခြင်း အားဖြင့်လည်း တရုတ်နိုင်ငံမှထွက်ရှိသည့် ထုတ်ကုန် ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်နှင့် ရေ သယ်ဇာတများရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှုများမှ တစ်ဆင့် နှစ်နိုင်ငံအပြန်အလှန် ပို့ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသတည်ငြိမ်

အေးချမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တွင် ယွမ်ဖြင့်လာရောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြု နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိ သည့် သယ်ဇာတများကို ကုန်ကြမ်းများအဖြစ် ပြည်ပသို့တင်ပို့ခွင့်မပြုဘဲ ကုန်ချော သို့မဟုတ် တစ်ဝက်တစ်ပျက်ကုန်ချောအဖြစ်သာ တင်ပို့ခွင့်ပြု ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ မှုများကို ဆောင်ရွက်ကြစေလိုကြောင်း။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထား သည့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများရှိ စက်ပစ္စည်း များအတွက် လိုအပ်သည့် သွင်းကုန်များကို ခွင့်ပြုပေး မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှိပြီးသားရင်းနှီး မြှုပ်နှံမှုများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများအလိုက် လာရောက် ဆွေးနွေးနိုင်ကြောင်း။

သဘာဝဝန်းကျင်ထိန်းသိမ်းမှုကို မထိခိုက်စေ ရန်အတွက် ပြည့်ဖြိုးမြဲစွမ်းအင်များ ထုတ်လုပ်နိုင်ရေး ဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့် ဆိုလာလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဖိတ်ခေါ်ပါ ကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် ချိန်တွင် လုံခြုံရေးအရ အကာအကွယ်ပေးရေးအတွက် လည်း ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲပြီးဆုံးချိန်၌ တည်ငြိမ်အေးချမ်းမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အေးအတူ ပူအမျှနိုင်ငံ၊ ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေ ရင်းနှီးငြိမ်တည်သကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွက် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနှီးငြိမ် ဖြင့် ရဲရဲတင်းတင်းလာရောက်ရင်းနှီးမြှုပ်နှံကြစေလို ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား ရင်းရင်း နီးနီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

ပွဲလယ်တင့်မြင်ကွင်း

- * ချစ်တဲ့သူငယ်လေး၊ ပြည်ထောင်စုဖွား ပြည်ထောင်စုသား ညီအစ်ကိုမောင်နှမများတို့ရေ။
- * တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဖိတ်ကြားတဲ့ပွဲကို တို့နိုင်ငံ အကြီးအကဲ ဆင်နွှဲတဲ့ခရီးစဉ်မှာ ရွှင်ရွှင်လန်းလန်း၊ အပြုံးပန်းတွေနဲ့ တခမ်းတနား ကြိုကြတယ်။
- * တို့နိုင်ငံအကြီးအကဲရဲ့ ပွဲလယ်တင့်မြင်ကွင်းက နှင်းရည်ဆမ်းတဲ့ပန်းလို သင်းကြည်လို့လန်းနေတာပဲအေ။
- * တရုတ်နဲ့ မြန်မာ မင်္ဂလာအပြည့်၊ ကျက်သရေရှိပါပေ တစ်မိသားနဲ့ တစ်မိသား ညီအစ်ကို မောင်နှမများလို

- လေးစားချစ်ကြင်၊ သံယောဇဉ်နဲ့ ရင်ချင်းအပ်ကျောချင်းကပ် တစ်ထပ်တည်း တစ်သားတည်း လက်ပွန်းတတီး၊ တရင်းတနီး ခရီးအတူလျှောက် တစ်ယောက်အား တစ်ယောက်ကိုးတဲ့ ဆွေမျိုးပေါက်ဖော်တွေမဟုတ်လားအေ။
- * ပေါက်ဖော်ဆွေမျိုး၊ ဝေစည်ဖြိုးအောင် အားကြိုးမာန်တက် ဆောင်ကြတယ်။
- * ခရီးလမ်းကြောင်း၊ မတိမ်းစောင်းအောင် မိတ်ကောင်းဆွေဝတ် ကျေကြတယ်။
- * အရေးကြီးက၊ သွေးနီးကြလို့ ဖေးမကူညီ စောင့်ရှောက်တယ်။
- * နိုင်ငံတကာ၊ မျက်နှာစာမှာ ထည်ဝါခဲ့ညား ပါပေတယ်။
- * နိုင်ငံတကာကပါ၊ ကြွရောက်လာတဲ့ ကမ္ဘာတစ်လွှား၊ ခေါင်းဆောင်များ

- အားရမဆုံး၊ ချိုလွင်ပြီးလို့ နှလုံးစိတ်ဝမ်း၊ ပီတိလွှမ်းကာ ချမ်းမြေ့ကြည်နူး ကြတယ်အေ။
- * နိုင်ငံဦးညောင်၊ တို့ခေါင်းဆောင်နှင့် ညီနောင်အလား၊ ခေါင်းဆောင်များတို့ နိုးကြားအမြင်၊ တူယှဉ်ဆွေးနွေး အလေးထားကာ၊ အဖြေရှာ၍ ကောင်းရာကောင်းကျိုး၊ ဆောင်သယ်ပိုးသည် တန်ဖိုးအနုဂ္ဂ ပါပဲအေ။
- * ခေါင်းဆောင်အချင်းချင်း၊ မေတ္တာနှင်းလို့ ရင်တွင်းအေးမြ ကြည်နူးကြတယ်။
- * တစ်စိတ်တစ်ဝမ်း၊ ရှေ့သို့လှမ်းဖို့ ရွှေလမ်းငွေလမ်း ဖောက်ကြတယ်။
- * အလိုလေ့အိုင် တို့နိုင်ငံတို့လူမျိုးရဲ့ ကောင်းကျိုးကိုဆောင်၊ ကောင်းကျိုးအောင်သည့် ဂုဏ်ရောင်တင့်ရွှန်း၊ အမှုကွန်းကို ဖော်ညွှန်းလိုက်တယ် အေတို့ရေ။ ။

ရေနဲ့သာမောင်ကျော်ညွန့်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များအားတွေ့ဆုံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူလူထုက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်



နေပြည်တော် စက်တင်ဘာ ၆
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်း အနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မုန်းလွဲပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီချမ် ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ စီချမ် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင်းမြို့မှ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိ သူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီချမ် ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ စီချမ် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင်းမြို့မှ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိ သူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြစဉ်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား အနုပညာရှင်များနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြစဉ်။

★ စာမျက်နှာ ၆ မှ

ထို့နောက်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသား တရုတ်နယ်ဖွား ပြည်သူများ၊ တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားစဉ်။

စသည့် ကြွေးကြော်သံများကို ကြွေးကြော်၍ လည်းကောင်း၊ “မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက်

သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာကြ သည့် မီဒီယာများ၏သိရှိလိုသည့်


မေးမြန်းမှုများကို ပြန်လည်ဖြေ ကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံမှာ - ကျွန်တော်ပြီးခဲ့တဲ့ ဩဂုတ်လ

၃၀ ရက်နေ့ကနေစပြီးတော့ တရုတ် နိုင်ငံ တီယန်ကျင်းမြို့မှာ ပြုလုပ် တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ ထိပ်သီးအပေါင်း အစည်း အဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တက်ခဲ့ပါတယ်။ ဒီမှာလည်း အစည်းအဝေးအဖွဲ့ဝင်နိုင်ငံတွေ၊ လေ့လာသူနိုင်ငံ၊ ဆွေးနွေးဖက် နိုင်ငံတွေ တက်ကြပါတယ်။ တော်တော်များများ ခေါင်းဆောင် တွေနဲ့ Bilateral တွေဆိုနိုင်ခဲ့တာ ရှိသလို တွေ့ဆုံဆွေးနွေးပြောကြား မှုတွေလည်း ရှိပါတယ်။ အလား တူစွာပဲ စက်တင်ဘာလ ၃ ရက်နေ့ မှာပြုလုပ်တဲ့ တရုတ်ပြည်သူ များ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားကိုလည်း တက် ရောက်ခဲ့ပါတယ်။ တော်တော်ကို အောင်မြင်တဲ့ ကောင်းမွန်တဲ့အခမ်း အနားတွေလည်းဖြစ်ပါတယ်။ အထူး သဖြင့်ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာတွေ၊ အခြေအနေ အရပ်ရပ်ကို ဒီမှာ ပွင့်ပွင့်လင်းလင်း

ပဲ ဆွေးနွေးခဲ့တာရှိတယ်။ ကျွန်တော် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံ တဲ့ အချိန်မှာလည်း နှစ်နိုင်ငံအကျိုး တူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်တွေနဲ့ မြန်မာနိုင်ငံမှာ လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အခြေအနေကို ကျွန်တော်ရှင်းပြပါတယ်။ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ နိုင်ငံခေါင်းဆောင် တွေရော၊ တွေ့ဆုံပြောဆိုနိုင်ခဲ့တဲ့ ခေါင်းဆောင်တွေရောက မြန်မာ နိုင်ငံကို ကမ္ဘာမှာအပြည့်အဝ နားလည်ပြီးတော့မှ အားလုံး ရပ်တည်ထောက်ခံမှု ပြုခဲ့ကြ တယ်။ စောစောကပြောတဲ့ ဒီဇင် ဘာလမှာပြုလုပ်မယ့် ရွေးကောက် ပွဲလည်း အားလုံးထောက်ခံတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက် ပြီးတော့ အောင်မြင်အောင် သူတို့ဆန္ဒပြတဲ့ အကြောင်းတွေ လည်း သူတို့ပြောပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရက်က တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟာပင်းမြို့ကို သွားခဲ့ပါတယ်။ အဲ့မှာလည်း စိုက်ပျိုးရေးလုပ်ငန်း၊ အီလက်ထရောနစ်၊ အင်ဂျင်နီယာ စာမျက်နှာ ၈ သို့ ★



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကြိုဆိုနှုတ်ဆက်စဉ်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြစဉ်။

များ၊ ဘာသာပေါင်းစုံအသင်း အဖွဲ့ များ၊ အနုပညာရှင်များနှင့် ဒေသခံ ပြည်သူများက တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့ပြင် “တရုတ်-မြန်မာ ချစ်ကြည်ရေး အခွန်ရှည်ပစေ”၊ “အမျိုး၊ ဘာသာ၊ သာသနာ အတွက် ကြိုးပမ်းဆောင်ရွက်နေ သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပစေ”၊ “ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး အခွန်ရှည်ပစေ”

ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ အလိုက် အောင်မြင်ပါစေ”၊ “နိုင်ငံ အရေးအတွက် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လှိုက်လှဲစွာကြိုဆိုပါ၏”၊ “မြန်မာ-တရုတ် အေးအတူ ပူအမျှဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှု အောင်မြင်ပါစေ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း တရုတ်-မြန်မာ နှစ်နိုင်ငံအလံငယ် များဝှေ့ယမ်း၍ လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာ လာစဉ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကအဖွဲ့တို့က ကြိုဆို ကြစဉ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ China Southwest Architectural Design and Research Institute Corporation(CSWADI) သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၆
တရုတ် ပြည်သူ့သမ္မတနိုင်ငံ
စီချွမ်ပြည်နယ် ချန်ဒူးမြို့၌
အလုပ်သဘော ခရီးရောက်ရှိနေ
သည့် ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံ
တော်လုံခြုံရေးနှင့် အေးချမ်း
သာယာရေးကော်မရှင် ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
သည် ခရီးစဉ်တွင် လိုက်ပါလာ
သည့် ကော်မရှင်အတွင်းရေးမှူး
တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်
ကြီးရဲဝင်းဦးနှင့် အဖွဲ့ဝင်များ
လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန်
နံနက် ၁၁ နာရီတွင် China
Southwest Architectural
Design and Research Institute
Corporation (CSWADI) သို့
သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း
သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်

အဖွဲ့ဝင်များသည် China
Southwest Architectural
Design and Research Institute
Corporation(CSWADI) သို့
ရောက်ရှိကြရာ တာဝန်ရှိသူများက
ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် China
Southwest Architectural
Design and Research Institute
Corporation(CSWADI) အတွင်း
ပြသထားသည့် ကော်ပိုရေးရှင်းမှ
ဆောက်လုပ်ထားသော စွမ်းအင်
ချွေတာနိုင်သည့် ဆောက်လုပ်ရေး
စီမံကိန်းများ၊ အထပ်မြင့်
အဆောက်အအုံများ၊ တံတားများ၊
ဟိုတယ်များ၊ အားကစားရုံများ၊
ဆေးရုံများနှင့် နိုင်ငံတကာ၌
အဆောက်အအုံများ ဆောက်လုပ်
နေမှုအခြေအနေများ၊ ငလျင်ဒဏ်
ခံနိုင်သည့် အဆောက်အအုံများ
ဆောက်လုပ်နိုင်ရေး အတွက်
ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်
အအုံများအား သုတေသနပြုလုပ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ China Southwest Architectural Design and Research Institute Corporation(CSWADI) တွင်ကြည့်ရှုလေ့လာစဉ်။



★ စာမျက်နှာ ၇ မှ
လုပ်ငန်း ဒါတွေကြည့်ခဲ့တာပေါ့
လေ။ထို့အတူပဲ နောက်ဆုံးခရီးစဉ်
အဖြစ် စီချွမ်ပြည်နယ် ချန်ဒူးကို
ရောက်ပါတယ်။ စီချွမ်ပြည်နယ်မှာ
လည်း ငလျင်ဒဏ်နဲ့ပတ်သက်ပြီး
ကြုံတွေ့ခံစားပြီးတော့မှ ပြန်လည်
ထူထောင်ရေး လုပ်ငန်းတွေကို
တကယ့်ကို ထိထိရောက်ရောက်
ဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်နယ်
တစ်ခုဖြစ်တော့ သူတို့ရဲ့ အတွေ့
အကြုံကို မျှဝေကြည့်ရုံခွဲတာရှိ
တယ်။နောက်စိုက်ပျိုးရေးလုပ်ငန်း
နဲ့ပတ်သက်ပြီးတော့ မေးမြန်း
ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။
အင်မတန် အားရဖို့လည်း
ကောင်းပါတယ်။ အလားတူပဲ
တီယန်ကျင်းရော၊ ချန်ဒူးမှာရော
တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုယ်စား
လှယ်အဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့
ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့
ဝန်ကြီးတွေကလည်း သူတို့ရဲ့
မေးမြန်းချက်တွေလည်း ဖြေကြား
ပေးတာတို့ ကျွန်တော်ကိုယ်တိုင်

လည်း သူတို့ရဲ့ သိလိုတဲ့အချက်
အလက်တွေပေါ့။ သူတို့မေးတဲ့
အပြင်ကို ကျွန်တော်ကလည်း
သိသင့်တဲ့ အချက်အလက်တွေကို
လည်း ဖြေပေးနိုင်ခဲ့ပါတယ်။
နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကျိုးတူ
ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေ
ကတော့ တော်တော်ကိုတိုးတက်
အောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်
လို့ပြောချင်တယ်။ နောက်တစ်ခု
ကလည်း တရုတ်နိုင်ငံကတော့
အလုံးစုံ AI ကို အတော်လေး
ဦးစားပေးလာတာ တွေ့ပါတယ်။
Green Zone၊ Green Revolution
လို့ပြောမလား အစီမံခန့်ခွဲမှု
ပတ်သက်တဲ့ဟာကိုတော့ သူတို့
တော်တော် ဦးစားပေးတာကို
တွေ့တယ်။ ကျွန်တော်တို့
တော်တော်အတုယူဖို့ ကောင်းပါ
တယ်။ကျွန်တော်တို့လည်း မြန်မာ
နိုင်ငံမှာလည်း “နိုင်ငံတော်
သာယာဖို့ သဘာဝပတ်ဝန်းကျင်
ထိန်းကြစို့”ဆိုတဲ့ ဆောင်ပုဒ်နဲ့
လုပ်နေတာရှိပါတယ်။ ကျွန်တော်

ရဲ့မူဝါဒပါပဲ။ ကျွန်တော်တို့က
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နဲ့
နိုင်ငံတော်ကို လှုပ်ရှားရမှာဖြစ်ပါ
တယ်။ အလားတူစွာပဲ အစည်း
အဝေး ပူးပေါင်းဆောင်ရွက်မှုတွေ
လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့
ကျွန်တော်တို့လည်း ကုန်ထုတ်လုပ်
မှုတွေ လုပ်မှရမယ်။သူတို့ဆီကနေ
ကုန်ပစ္စည်းတွေ သွင်းရုံနဲ့မရဘူး။
ကျွန်တော်တို့ ပစ္စည်းတွေလည်း
ပို့ဖို့လည်းလိုတယ်။ ကုန်ထုတ်လုပ်
မှုတွေ ကျွန်တော်တို့လုပ်ရမယ်။
ဒါကြောင့် “နိုင်ငံတော်ရွှေသီးဖို့
ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုတဲ့
ဆောင်ပုဒ်လေး ကျွန်တော်နဲ့
ဆောင်ရွက်နေတာ ရှိပါတယ်။
တိုင်းပြည်အတွက် အလုပ်လုပ်ဖို့
လိုတယ်။ အလုပ်မလုပ်ဘဲနဲ့တော့
မရဘူး။ နောက်တစ်ခါ နည်းပညာ
လည်း တော်တော်မြင့်မားတာ
တွေ့ပါတယ်။ ကျွန်တော်
ရောက်ခဲ့တဲ့ခရီးစဉ် အကြိမ်ကြိမ်
ရှိပါပြီ။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုး
တိုးတက်မှုတွေက အံ့မခန်းဖွယ်ရာ
ဖြစ်အောင်ရှိပါတယ်။ တကယ်ကို

ပြည်ထောင်စုသမ္မတမြန်မာ
နိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော် လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် China
Southwest Architectural
Design and Research
Institute Corporation
(CSWADI)မှ တာဝန်ရှိသူတို့
လက်ဆောင် ပစ္စည်းများ
အပြန်အလှန်ပေးအပ်ကြစဉ်။

ဒီမိုင်းအသစ်များ ရေးဆွဲ
ဆောက်လုပ်မှု အခြေအနေများ၊
ငလျင်ဒဏ်ကို ကြိုတင်ကာကွယ်
ရေးအတွက် သုတေသနလုပ်ငန်း
များဆောင်ရွက်မှုအခြေအနေများ၊
မြန်မာနိုင်ငံတွင် လာရောက်၍
အဆောက်အအုံများ ဆောက်လုပ်
လျက်ရှိမှု အခြေအနေများနှင့်
ပတ်သက်၍ တာဝန်ရှိသူများက
ရှင်းလင်းပြသရာ ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ယာယီ
သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက သိရှိလိုသည်များပြန်လည်
မေးမြန်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုသမ္မ
တမြန်မာနိုင်ငံတော် ယာယီ
သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက China Southwest
Architectural Design and
Research Institute
Corporation(CSWADI) ၏
ဧည့်သည်တော်မှတ်တမ်းစာအုပ်
တွင် မှတ်တမ်းတင်လက်မှတ်ရေး
ထိုးပြီး ကော်ပိုရေးရှင်းမှ တာဝန်
ရှိသူနှင့် လက်ဆောင်ပစ္စည်းများ
အပြန်အလှန်လဲလှယ်ကာ စုပေါင်း
မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့
ကြောင်း သိရသည်။ သတင်းစဉ်

တကယ်လက်တွေ့ကျကျသုံးသပ်
ကြည့်မယ်ဆိုရင် ဒီအတိုင်းပဲတွေ့
ပါတယ်။ကျွန်တော်တို့က သူတို့ကို
အဓိလိုက်နိုင်ဖို့ တော်တော်ကို
လိုပါတယ်။ တိုးတက်ဖို့ဆိုရင်
လည်း အတတ်ပညာ၊ အသိပညာ
တွေ တော်တော်လိုပါတယ်။
အတတ်ပညာ၊ အသိပညာ
ရဖို့အတွက်ဆိုရင် ပညာရေး
ကလည်း အခြေခံတွေကောင်းမှ
ရမယ်။
ဒါကြောင့် အခြေခံဖြစ်တဲ့
ပညာရေးကောင်းအောင်လည်း
ကြိုးစားဖို့လိုပါတယ်။ ပညာတတ်
တွေ ပေါကြွယ်ဝပြီဆိုမှ အတတ်
ပညာတွေ ပိုကောင်းလာပြီးတော့
သူတို့နဲ့ယှဉ်ပြီး လုပ်နိုင်မယ်။
သူတို့ကျွန်တော့်ကိုမေးတဲ့မေးခွန်း
တစ်ခုရှိတယ်။ သူတို့ တကယ်လို
မြန်မာနိုင်ငံမှာ လာရောက်အလုပ်
လုပ်ပြီဆိုရင် မြန်မာနိုင်ငံက
လူသားအရင်းအမြစ်တွေကို ရနိုင်
မလားဆိုတဲ့ဟာတွေ၊ သတ်မှတ်
ထားတဲ့အတိုင်း တာဝန်ပေးရမှာ
လား ဆိုတဲ့မေးခွန်းတွေ မေးလာ

တယ်။ ကျွန်တော်တို့ ဥပဒေက
လုပ်ကိုလုပ်ရမယ်။ ဒီလိုလုပ်နိုင်ဖို့
ဆိုရင်လည်း သူတို့နဲ့လက်တွဲပြီး
တော့မှ ယှဉ်တွဲပြီးလုပ်နိုင်မယ့်
လူသားအရင်းအမြစ်တွေလိုတယ်။
အဲဒီ လူသားအရင်းအမြစ်တွေ
မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့
ဘယ်လိုလက်တွဲ လုပ်လို့ရမလဲ။
ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်
ကို ကျွန်တော်ပြောချင်တာက
တော့ ကျွန်တော်တို့ကြိုးစား
အားထုတ်ဖို့ လိုတယ်ဆိုတာ
ပြောချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့
ဆိုရင် တိုင်းပြည် တည်ငြိမ်
အေးချမ်းဖို့လိုတယ်။ တိုင်းပြည်
တည်ငြိမ် အေးချမ်းဖို့အတွက်
ဆိုရင်တကယ်ကို အသိရှိရှိနဲ့လုပ်မှ
ရမှာ။ ကျွန်တော်တို့ ရပ်တည်ချက်
လည်း ဘယ်လိုမှမပြောင်းလဲ
ပါဘူး။ ကျွန်တော် ရအောင်လုပ်
သွားမှာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ရွေးကောက်
ပွဲပြီးလို့ရရင် နောက်ထပ်ဖြစ်ပေါ်
လာမယ့် ပြည်သူ့ကရုဏ္ဍိတ်
လမ်းကြောင်းအတိုင်းပဲ ကျွန်တော်

တို့ နိုင်ငံတော်ရဲ့ ရှေ့ပါတီစုံ
ဒီမိုကရေစီစနစ်ကို ဆက်သွားမှာ
ဖြစ်ပါတယ်။ အဲဒီမှာမှ ကျွန်တော်
တို့က ဒါကိုပဲ အငြင်းပွားပြီးတော့မှ
လုပ်နေမယ်ဆိုရင် ကနကောစ
လုပ်နေမယ်ဆိုရင်တော့ တိုးတက်
မှုအသီးအပွင့်တွေဟာ အပြည့်အဝ
ခံစားရမှာတော့ မဟုတ်ဘူး။
ဒါကြောင့် တည်ငြိမ်အေးချမ်းဖို့
အတွက်လည်း လိုပါတယ်။
တည်ငြိမ်အေးချမ်းဖို့ဆိုရင် နိုင်ငံရေး
အသိရှိရှိနဲ့ လုပ်ဖို့လည်းလိုပါမယ်။
နံပါတ်တစ်ခုအချက် တည်ငြိမ်
အေးချမ်းအောင် ကြိုးစားရမယ်။
အတန်းပညာရှိအောင် ကြိုးစား
ရမယ်။ ပြီးလို့ရရင် ပညာရေးနဲ့
ပတ်သက်ပြီး ရအောင်မြင်တင်
ပေးရမယ်။ကျွန်တော်တို့ အလုပ်
လုပ်ဖို့လိုတယ်။ ဒါတွေလုပ်နိုင်မှ
သာ ကျွန်တော်တို့အခုသွားတဲ့
ဒီခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့
ရလဒ်တွေကို ကျွန်တော်တို့က
ပြည့်ပြည့်ဝဝ အကောင်အထည်
ဖော်နိုင်မယ်လို့ ကျွန်တော်ပြောချင်
ပါတယ်ဗျ။ သတင်းစဉ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားစဉ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ ရောက်ရှိနေစဉ်အတွင်း ချန်ဒူးမြို့ရှိ Shanghai La ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာရောက်ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ လက်ခံဖြေကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် Chengdu Daily၊ Chengdu Business Daily၊ West China Metropolis Daily၊ Chengdu Television (CDTV)၊ Sichuan Television (SCTV)၊ China Central Television (CCTV)၊ People's Daily Online နှင့် China xinhua news တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation-SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေ၊ တိယန့်ကျင်းမြို့နှင့် ချန်ဒူးမြို့တို့၌ မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲများဆောင်ရွက်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား မေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလုပ်သဘောခရီးစဉ်အတွင်း SCO ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည်-

အားလုံးပဲမင်္ဂလာပါ။ ကျွန်တော် တရုတ်ပြည်သူ့



တရုတ်နိုင်ငံသတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းစဉ်။

သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr.Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့အထိ ရှစ်ရက်ကြာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ တိယန့်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ကျွန်တော် မူလအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေနဲ့ ရှိတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ရောက်ရှိပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ဖိတ်ကြားချက်အရ လာရောက်တက်ရောက်ခဲ့ပြီး ကျွန်တော်လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် ငါးခု (Global Governance Initiative ငါးချက်) ကို အဆိုပြုဆွေးနွေးခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတွေရှိတယ်။ ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခြေအနေချင်း မတူပေမယ့်လည်း၊ တချို့ တူညီတဲ့အခြေအနေတွေ ရှိပေမယ့်လည်း အင်အားကြီးတဲ့နိုင်ငံတွေက အင်အားတူညီတဲ့

နိုင်ငံတွေရော၊ အင်အားနည်းတဲ့ နိုင်ငံတွေရောကို နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး အမျိုးစုံနဲ့ ဖိအားပေးနေတာကို ကြုံတွေ့နေရပါတယ်။ ဒီဟာကို သမ္မတကြီး H.E.Mr.Xi Jinping က ထောက်ပြပြီးတော့ ဒါကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းကို ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီအဆိုပြုချက် ငါးချက်ကိုအပြည့်အဝထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစည်းအဝေးကတော့ လုံးဝအောင်မြင်တဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနားကိုလည်း ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ အင်မတန်ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားကြီး ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တရုတ်တပ်မတော်ရဲ့ စနစ်တကျလေ့ကျင့်ထားမှုကိုလည်း အကောင်အသိုက် ဖြစ်တာကို ကျွန်တော်တွေ့ပါတယ်။ နောက် တရုတ်ပြည်သူများရဲ့ စည်းကမ်းအပြည့်အဝရှိမှုကိုလည်း ကျွန်တော် တွေ့ရှိပါတယ်။ နောက် တတိယအနေနဲ့ ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကား မြင့်မားတယ်ဆိုတာကို ဒီမှာတွေ့ရပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့

အကာအကွယ်ပေးနိုင်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ လုံးဝကိုမထင်တဲ့ ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဖက်ဆစ်တွေရဲ့ နှိပ်စက်မှုဒဏ်ကိုခံခဲ့ရတဲ့ တော်လှန်မှု နှစ်(၈၀)ပြည့်တဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိတဲ့ အကျိုးရှိတဲ့ စစ်ရေးပြအခမ်းအနားကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ တစ်ဆက်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ ဟေလိုကျန်းပြည်နယ်နဲ့ ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ စီချမ်ပြည်နယ်တို့ကိုလည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ကျွန်တော်ချစ်ကြည်ရေးခရီး ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခရီးစဉ် ဒီတင်ပြီးပြီ ဖြစ်ပါတယ်။

နောက်ထပ် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ ကျွန်တော်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ များစွာရှိတာကို ကျွန်တော်တွေ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့လည်း များစွာ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ များစွာရှိတယ်ဆိုတာလည်း နှစ်ဖက်လုံးမှာ ကျွန်တော်တွေ့ပါတယ်။ တိယန့်ကျင်းမှာရော၊ စီချမ်မြို့မှာရော၊ ဟာပင်းမှာရော၊ ချန်ဒူးမြို့မှာရော နှစ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့ဝင်အဖြစ်ပါလာတဲ့ ဝန်ကြီးတွေကလည်း အကုန်ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပါတယ်။ တရုတ်ကုန်သည်များကလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးပြောကြားခဲ့မှုများ၊ လာရောက်တွေ့ဆုံတက်ရောက်ခဲ့မှုများရှိလို့ ကျွန်တော်တို့ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များစွာမျှော်လင့်ချက်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့ တွေ့ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကိုလာတာ ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ဒီ ၁၂ ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အအောင်မြင်ဆုံး ခရီးစဉ်တစ်ခုလို့ ကျွန်တော် ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ စာမျက်နှာ ၁၀ သို့။»

»» စာမျက်နှာ ၉ မှ

မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အိမ်နီးချင်းမိတ်ဆွေနိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်းမျှော်လင့်ထားပါတယ်။ အခုကျွန်တော်တို့လာတဲ့ ခရီးစဉ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ခိုင်ခိုင်မာမာနဲ့ ယုံယုံကြည်ကြည်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ရဲရဲတင်းတင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။ အောင်မြင်မှု ခရီးစဉ်တစ်ခုဖြစ်အောင် ခင်ဗျားတို့ တက်ရောက်လာကြသူများကလည်း အိမ်ဖြည့်ပေးတာဖြစ်ပါတယ်။ ကောင်းပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ထို့နောက် မီဒီယာများ၏ မေးမြန်းမှုများကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်-
မေး။ လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင်။ ကျွန်မကတော့ People Daily Online Media သတင်းထောက်ဖြစ်ပါတယ်။ ကျွန်မမေးချင်တာကတော့ တရုတ်-မြန်မာ ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးဟာ ဒီနှစ်မှာ (၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယာယီသမ္မတကြီးအနေနဲ့ နှစ်နိုင်ငံအနာဂတ်မှာ မည်သည့်အခန်းကဏ္ဍများ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်ပူးပေါင်းပေးသွားမယ်၊ တရုတ်-မြန်မာရဲ့ အေးအတူပူအမျှအသိုက်အဝန်းမှာ ဘယ်လိုဆက်လက်တွန်းအားပေးသွားမယ်ဆိုတာ သိရှိလိုပါတယ်ရှင်။

ဖြေ။ ကျွန်တော် အစက ပြောခဲ့ပြီးသား။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်ပါတယ်။ အိမ်နီးနားချင်းမှာလည်း မိုင်ပေါင်း ၁၃၀၀ လောက်ရှိတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံသမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာကတည်းက ကူးလူးဆက်ဆံမှုတွေရှိခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးကလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍစုံကနေပြီးတော့မှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်။ နောက်တစ်ခါ တရုတ်နိုင်ငံကနေပြီးတော့ အားသာချက်ရှိနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Green Policy)ပေါ်နေပါ။ ဒီဟာကလည်း အမြဲတမ်း စိမ်းလန်းစိုပြည်တဲ့ မူဝါဒကို ကျွန်တော်တို့ရဲ့မူဝါဒနဲ့ တူညီတာကြောင့် ဒါလည်း တရုတ်နိုင်ငံရဲ့အတွေ့အကြုံကို ရယူပြီးတော့မှ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံကလည်း ဒီနေ့အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အားပေးဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

မေး။ ကျွန်မကတော့ ဆင်ဟွာသတင်းဌာနမှဖြစ်ပါတယ်။ ကျွန်မမေးချင်တာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံဟာ ရှန်ဟိုင်း SCO မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အဆွေတော်ဟာဆိုရင် ကျွန်မတို့သမ္မတကြီးရဲ့ဖိတ်ခေါ်မှုနဲ့အတူ တိယန်ကျင်းမြို့မှာဆောင်ရွက်ခဲ့တဲ့ SCO Plus အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာလည်း ကျွန်မတို့ရဲ့သမ္မတကြီးက Global Governance



တရုတ်နိုင်ငံသတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းစဉ်။

Initiative (GGI)ကို ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ဟာ သမ္မတကြီး ရှိကျင့်ဖျင့်အဆိုပြုခဲ့တဲ့အစီအမံနဲ့ပတ်သက်ပြီးဘယ်လိုသဘောထားရှိပါသလဲ။ ပြီးတော့ အဲဒီအစီအမံဟာ လက်ရှိကမ္ဘာကြီးမှာ ဘယ်လိုဟာမျိုးတွေ သက်ရောက်မှုရှိပါသလဲ။ ဒါဟာ နံပါတ်တစ် မေးခွန်းပါ။ နံပါတ်နှစ်မေးခွန်းဟာဆိုရင် ယခုနှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်ဖြစ်ခဲ့ပါပြီ။ သမ္မတကြီး ရှိကျင့်ဖျင့်က တိယန်ကျင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဖြစ်ပြီး ပြည်သူများမှပေါက်ဖွားလာတဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နှစ်ဖက်လုံးဟာဆိုရင်တော့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ်အပေါ်မှာ မူတည်ပြီး နက်ရှိုင်းစွာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကိုလည်း တွန်းအားပေးလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများကိုလည်း သာယာဝပြောပြီး သုခများကိုလည်း သယ်ဆောင်လာတဲ့အတွက် ကျွန်မမေးခွန်းကတော့ လက်ရှိအဆွေတော်အနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို Comment ပေးလိုပါသလဲ။

ဖြေ။ Global SCO အပေါင်း အစည်းအဝေးနဲ့ ပတ်သက်ပြီး သမ္မတကြီး ရှိကျင့်ဖျင့်က Global Governance Initiative (၅)ချက်တင်ပြတာရှိပါတယ်။ ကျွန်တော် အဖွင့်မှာလည်း စပြီးပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာတွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့ လှမ်းပြီးတော့ ဒုက္ခပေးနေတာ၊ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါကဘာလို့လဲလို့မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေခံရတယ်။ ဒီလိုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ(၅)ချက်က ကမ္ဘာ့ရဲ့ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကို ကျွန်တော်တို့ ပြုပြင်ဖို့လိုအပ်ကြောင်းကို ဖော်ပြ

သွားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့သင့်တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ အဲဒီတော့ သမ္မတကြီးရှိကျင့်ဖျင့်လည်း မည်သည့်ဖိအားမဆို၊ ခြိမ်းခြောက်မှုမဆို တရုတ်နိုင်ငံအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်း ပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ကျွန်တော်တို့နားလည်ထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့်ပြီးတဲ့ ကာလအပေါ်မှာ သဘောထားပြောတာရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး သံတမန်အရ (၇၅)နှစ်ပေမယ့် ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအကျိုးဖြစ်မှုရှိသလိုပဲ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတည်ငြိမ်အေးချမ်းမှုဟာလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူရမှာဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိတယ်ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲရှိပါတယ်။ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိ ကျွန်တော်တာဝန်ယူထားတဲ့ အချိန်မှာလည်း ကျွန်တော်တို့နိုင်ငံကနေ ဒါကို အလေးထားကုစားသွားမှာဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိ ပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတာလည်း ကျွန်တော်တို့အားလုံးမျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံးအခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်း ဖြစ်ပါတယ်။ ကောင်းတယ်ဆိုတာကတော့ အမြဲတမ်းမဟုတ်ပါဘူး။ ကောင်းတယ်၊

ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီးကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြုနေတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင်၊ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်လာတဲ့ ခရီးစဉ်က မနေ့က အခြေအနေထက်ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကောင်းပါပြီ။

မေး။ လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင်။ ကျွန်မကတော့ စီချွမ် Daily မီဒီယာမှဖြစ်ပါတယ်။ ကျွန်မမေးခွန်းလေးနှစ်ခု မေးပါရစေ။ နံပါတ်တစ်မေးခွန်းကတော့ လက်ရှိစီချွမ်ကို လာရောက်တဲ့ခရီးစဉ်မှာ ဘယ်လိုခံစားရပါသလဲ။ ဘယ်လိုကျေးဇူးရပါသလဲ။ နံပါတ်နှစ်က စီချွမ်နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ချက်ရှိပါသလဲ။

ဖြေ။ စီချွမ်ပြည်နယ်ကိုလာရတာ အဓိကကတော့ ကျွန်တော်ကတော့ ချန်ဒူးပေါ့လေ။ ချန်ဒူးကို ဒီအခေါက်အပါအဝင် ငါးကြိမ် ကျွန်တော်ရောက်ပါတယ်။ ၂၀၀၇ ခုနှစ်က ရောက်ခဲ့တာ၊ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်တော်ရောက်ခဲ့တာ။ ကျွန်တော်ရောက်ခဲ့တဲ့ အကြိမ်တွေအတွင်းမှာတော့ ချန်ဒူးက၊ ချန်ဒူးဆိုတာ ကလည်း စီချွမ်ကို ကိုယ်စားပြုထားတာပေါ့။ အများကြီးဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အားလည်းကျပါတယ်။ ဒါလေးလည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆွေတော်တို့ရဲ့ ပါတီအတွင်း ရေးမျိုးနဲ့ ဆွေးနွေးခဲ့တာရှိတယ်။ ဒါတွေပူးပေါင်းဆောင်ရွက်ဖို့အတွက် နှစ်ဖက်လုံးသဘောတူကြပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ပေါ့။ စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ စီချွမ်ပြည်နယ်ဟာ စက်မှု နည်းပညာမှာလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။ နောက်ပညာရေးကဏ္ဍမှာလည်း မြင့်မားပါတယ်။ စိုက်ပျိုးရေးကဏ္ဍလည်း မြင့်မားပါတယ်။ သို့သော် စီချွမ်ပြည်နယ်မှာမရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မြေပေါ်မြေအောက်ထုတ်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ မြန်မာနိုင်ငံက အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဟာကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် တရုတ်နိုင်ငံ ကိုယ်စားပြုဆောင်ရွက်တာနဲ့ အတူတူပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ လေကြောင်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်မှုတွေ မြင့်မားလာရင် လေကြောင်းသွားလာမှုတွေလည်း များလာမှာဖြစ်တယ်။ ဘာပဲပြောပြော စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အရင်ကာလနဲ့စာရင် အများကြီး ဒီထက် အဆပေါင်းများစွာ တိုးတက်မယ်လို့ ကျွန်တော် မျှော်မှန်းထားပါတယ်။ ဒါကြောင့်မို့ စီချွမ်ပြည်နယ်က မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာဖို့ ဖိတ်ကြားပါတယ်။ လာကြည့်ပါ။ လာကြည့်မှ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးတော့ ခံစားရမှာဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။



(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်က ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲကွပ်ကဲမှုအဖွဲ့မှူး ဒုတိယရဲမှူးကြီးနေလင်း၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်သိန်းထွန်း၊ မြို့မစခန်းမှူး ဒုရဲမှူး ကျော်စန်းဝင်းဦးဆောင်၍ အထက(ရွာင)ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။

မြို့နယ်(ပြန်/ဆက်)



(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်က သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်နိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး သံမရောင်းဦးဆောင်၍ သထုံခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ စုစုပေါင်း ၅၅ ဦးခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။

ခရိုင်(ပြန်/ဆက်)



(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်တွင် မွန်ပြည်နယ် ရေးမြို့နယ် အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း မြို့နယ်တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ(ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ ရေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဖြိုးဇေယျာစိုးတို့ ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။

ရှင်းသန့်မြို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏မေးမြန်းမှုများအား လက်ခံဖြေကြား

နေပြည်တော် စက်တင်ဘာ ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

ထိုသို့ ပြန်လည်ရောက်ရှိစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ယခုလိုပဲ ဖြေကြားခဲ့ပါတယ် -

မေး။ ပထမဦးဆုံးအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံမှာကျင်းပတဲ့ SCO ထိပ်သီးအစည်းအဝေးနဲ့ တရုတ်နိုင်ငံမှာ တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီအခမ်းအနားမှာ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ အပါအဝင် တရုတ်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံမှုတွေကနေ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲ ခင်ဗျ။

ဖြေ။ တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်နိုင်ငံတုန်းကလည်း ပြောပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ ခရီးစဉ်မှာ အပိုင်း သုံးပိုင်းရှိပါတယ်။ နံပါတ်တစ်အပိုင်းကတော့ တီယန်ကျင်းမြို့မှာ (SCO)ပေါ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး သွားရောက်တက်ရောက်တယ်။ ဒုတိယအပိုင်းကတော့ တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနား ပေကျင်းမှာ တက်ရောက်တယ်။ တတိယတစ်ပိုင်းကတော့ တရုတ်ရဲ့ ပြည်နယ်တွေ သွားရောက်လည်ပတ်တယ်။ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့၊ စီချွမ်ပြည်နယ် ချန်ဒူးမြို့ကို သွားရောက်လည်ပတ်ပြီး လေ့လာရေးခရီးသွားခဲ့တယ်။ ဒီနေရာမှာ အပိုင်း သုံးပိုင်းက မြန်မာနိုင်ငံအတွက် ပြောချင်တာကတော့ SCO အစည်းအဝေးမှာ ဒီအဖွဲ့အစည်းက တော်တော်ကြီးမားတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်။ နောက်ပိုင်းမှာ ဝင်ချင်တဲ့အဖွဲ့ဝင်နိုင်ငံတွေလည်းများလာတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ပထမဦးဆုံး ပြောချင်တာက ဒီအဖွဲ့ရဲ့ အစည်းအဝေးမှာရော၊ တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနားမှာရော ဖိတ်ခေါ်ခဲ့တဲ့အတွက်



တရုတ်နိုင်ငံနဲ့ တရုတ်အစိုးရ တရုတ်နိုင်ငံသမ္မတကြီးကို အထူးကျေးဇူးတင်ကြောင်း ပထမဆုံးပြောကြားလိုပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း အသိပဲ။ ကျွန်တော်တို့ခင်ဗျားတို့အသိပဲဆိုတာ မြန်မာနိုင်ငံအနေနဲ့ ကနိုင်ငံတကာမှာ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ စည်းလုံးညီညွတ်မှုမရှိတဲ့သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေအရ နိုင်ငံရေးအရ မြန်မာနိုင်ငံဟာ နိုင်ငံတကာရေးရာမှာ နည်းနည်းနောက်ကျနေတဲ့ အခြေအနေမျိုးရှိတယ်။ ဒါယခင်ကတည်းကတိုင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ယခင်ရုရှားခရီးစဉ်တွေ၊ တရုတ်သမ္မတကြီးနဲ့ ခရီးစဉ်မှာ မြှင့်တင်ပေးပါတယ်။ အခုဟာက ပိုပြီးတော့ကောင်းတဲ့ မြှင့်တင်မှု ပိုပြီးတော့ပြည့်စုံတဲ့ မြှင့်တင်မှုပို ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ပြီး သိက္ခာရှိရှိရပ်တည်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။ ဒါ့အပြင် SCO အစည်းအဝေးတွေမှာ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တော်တော်များများတွေ့ခဲ့တယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေဆိုတာကလည်း နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရတဲ့ သူတွေက သူ့ရဲ့ပြည်တွင်းအလုပ်နဲ့တင် သူကအလုပ်ရှုပ်နေတာဖြစ်တယ်။ သူတို့အနေနဲ့ ဘာတွေပဲ အများဆုံးကြည့်နိုင်သလဲဆိုရင် သူတို့အပေါ်မှာ ပို့လိုက်တဲ့ သူတို့အဖွဲ့တွေကပို့လိုက်တဲ့ Report ပေါ့။ ဒီ Report တွေ၊ အစီရင်ခံစာတွေကလည်း ဘယ်အပေါ်မှာ အစီရင်ခံသလဲဆိုတော့ မီဒီယာတွေပေါ်မှာ အစီရင်ခံတာ မီဒီယာတွေပေါ်မှာ အစီရင်ခံတော့ မီဒီယာလောကကလည်း ဘာဖြစ်နေသလဲဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့သိတဲ့အတိုင်း မီဒီယာလောကကလည်း အနောက်နိုင်ငံတွေက လိုလားရင်တစ်မျိုး၊ မလိုလားရင်တစ်မျိုးဆိုတာဖြစ်နေတယ်။ ဒီအပေါ်မှာအခြေခံပြီးရေးတဲ့ သူတို့ဖတ်ရတဲ့ဟာတွေ၊ သူတို့အမြဲတမ်းတွေ့ကြုံနေရတဲ့ဟာတွေသည် ပြည့်စုံမှုရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သေချာတာတစ်ခုကတော့ မကောင်းကြောင်းတွေဘဲများဖို့များတယ်။ ဒီလိုတွေ့ရတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့တွေ့ရတယ်။ မြန်မာနိုင်ငံခေါင်းဆောင်နဲ့ပတ်သက်ပြီး အနီးကပ်တွေ့ရတယ်။ စိတ်နေစိတ်ထားတွေ့ရတယ်ပေါ့။ စကားပုံတစ်ခုရှိတယ် (Seeing is believing) ကိုယ်တွေ့ကြုံရင် ယုံတယ်။ မျက်မြင်တွေ့ရင် ယုံတယ်။ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာဖြစ်တယ်။ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တာ

ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ စိတ်ထားတွေ၊ မြန်မာနိုင်ငံအပေါ်မှာ ထင်မြင်တဲ့ အထင်အမြင်တွေသည် ပိုပြီးတော့ကောင်းမွန်လာတယ်။ ဒီလိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။

တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနားတက်ရတယ်။ တော်တော်ကြီးကျယ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒါသည် တရုတ်ပြည်သူလူထုရဲ့ စည်းစနစ်ကျမှုတွေ၊ တရုတ်တပ်မတော်ရဲ့ စည်းစနစ်ကျမှုတွေ၊ ကာကွယ်ရေးစွမ်းပကားမြင့်မားမှုတွေ၊ တရုတ်တပ်မတော်က ကမ္ဘာကြီးရဲ့ တည်ငြိမ်းအေးချမ်းရေး၊ လုံခြုံရေးအတွက် ခေတ်မီလက်နက်ကိရိယာတွေ ပိုင်ဆိုင်ထားတယ်ဆိုတာတွေအားလုံးကို ပြသနိုင်ခဲ့တယ်။ ပြသနိုင်ခဲ့တဲ့အပြင် ဒီမှာတွေ့ရတဲ့ ခေါင်းဆောင်တွေနဲ့လည်း အသေးစိတ်ဆွေးနွေးနိုင်ခဲ့တယ်။ ဒါတွေဟာ ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ IT ကဏ္ဍ၊ ကုန်သွယ်ပို့ဆောင်ရေးကဏ္ဍ ဒီကဏ္ဍတွေအားလုံးကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ သွားရောက်ကြည့်ရှုနိုင်ခဲ့တယ်။ ဒါဒီခရီးစဉ်ရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒီခရီးစဉ်မှာပြောခဲ့တဲ့စကားနဲ့ပြောရရင် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒါ့ထက်ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်။ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ပဲ ဒီလိုမျိုး ကျွန်တော်အနစ်ချုပ်ပြောချင်ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်တာကတော့ အခုခရီးစဉ်မှာ အသိပေးချင်တာက ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးသည် ကမ္ဘာမှာပြန်လည်ပြီးတော့ သိက္ခာရှိတဲ့အဆင့်အတန်းကို ရပ်တည်နိုင်ပါပြီ။ ပိုပြီးတော့သိက္ခာရှိတဲ့၊ ပိုပြီးတော့ ငြိမ်းချမ်းသာယာမယ့်နေရာကို ကျွန်တော်တို့လျှောက်လှမ်းဖို့ လိုတယ်။ တည်ငြိမ်အေးချမ်းဖို့ အားလုံးက ပိုင်းဝန်းပံ့ပိုးဖို့လိုတယ်။ မကြာမီမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့အားလုံးအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ပြီး အသက်သွင်း၊ ပြန်လည်ပြီးအပြည့်အဝအကောင်အထည်ဖော်ဖို့ အားလုံးက ပိုင်းဝန်းကြိုးစားဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိပါသလဲဗျ။

ဖြေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ SCO အစည်းအဝေးပြီးသွားတဲ့အချိန်၊ တရုတ်ပြည်သူများ၏ ဂျပန်ခုံခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အခမ်းအနားပြီးသွားတဲ့အချိန်မှာ မီဒီယာတွေ တော်တော်များများ မြန်မာခေါင်းဆောင်တက်ရောက်တဲ့ဟာတွေ၊ မြန်မာခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေပေါ်လာတယ်။ ပေါ်လာတဲ့အချိန်မှာ တစ်ဖက်ကဒီသတင်းကိုလွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ သို့သော်သူတို့ပြောတဲ့ဟာတွေ မအောင်မြင်ပါဘူး။ ဒီသတင်းကိုလွှမ်းမိုးဖို့ လုပ်ကြံတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း အချိန်မီဖြေရှင်းခဲ့ပါတယ်။ အခုမီဒီယာတွေရဲ့မှာ အတိအလင်းပြောပါမယ်။ ဒီသတင်းသည် သတင်းတု သတင်းမှားဖြစ်ပါတယ်။ လုပ်ကြံတဲ့သတင်းတစ်ခုဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံကို မလိုလားတဲ့၊ ကျွန်တော်တို့တိုးတက်မှုကို မလိုလားတဲ့လူတွေက ထုတ်လွှင့်တဲ့ထုတ်လွှင့်ချက်ဖြစ်ပါတယ်။

သတင်းစဉ်

တောင်ကြီးမြို့ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော် စက်တင်ဘာ ၆

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့ စည်ပင်သာယာပန်းခြံ၌



စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၈၅ ဦး၊ စာရေးဝန်ထမ်းသုံးဦး စုစုပေါင်း ၁၈၈ ဦးတို့သည် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီမှ ၉ နာရီခွဲအထိ တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်သူလူထုအပန်းဖြေနားနေသည့် စည်ပင်သာယာပန်းခြံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်ကျော်ကျော်ဟန်နှင့် ၎င်း၏ဇနီး ဒေါ်တင်မိုးအေးတို့က လက်ဖက်ရည်၊ ကောက်ညှင်းပေါင်းနှင့် အကြော်၊ ရေသန့်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်



(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၆ ရက်က ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းထွန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးမင်းကျော်ဉာဏ်ခိုင်နှင့်အဖွဲ့တို့က ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။ ကျော်ကျော်(ပြန်/ဆက်)

တရုတ်နိုင်ငံ ကူမင်းမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကျင်းပ

ကူမင်း စက်တင်ဘာ ၆
၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ
တောင်ပိုင်းဒေသ မီဒီယာနှင့်
Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲ
ကို ယနေ့နံနက်ပိုင်းတွင် တရုတ်
နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့
Intercontinental ဟိုတယ်၌
ကျင်းပသည်။

တက်ရောက်
ဖိုရမ်ဖွင့်ပွဲသို့ ပြည်ထောင်စု
ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့၊
တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟို
ကော်မတီနှင့် ယူနန်ပြည်နယ်
ပါတီကော်မတီတို့မှ တာဝန်ရှိသူ
များ၊ တောင်အာရှနှင့် အရှေ့
တောင်အာရှနိုင်ငံများမှ အစိုးရ

ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မီဒီယာများ၊ တတ်သိပညာရှင်
များ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်
များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။

ဖွင့်ပွဲ အခမ်းအနားသို့
တက်ရောက် လာသူများအား
ယူနန်ပြည်နယ်မှ တိုင်းရင်းသား
ပေါင်းစုံက တိုင်းရင်းသားအက
အလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြ
သည်။

ထို့နောက် တက်ရောက်လာသူ
များက ယူနန်ပြည်နယ် ထုတ်ကုန်
များပြခန်းနှင့် ရှေးဟောင်းအနု
ပညာပြခန်းများကို ကြည့်ရှု
လေ့လာကြသည်။

ယင်းနောက် ယူနန်ပြည်နယ်မှ

အကအဖွဲ့က ကပြဇွန်ဖြေ
တင်ဆက်ကာ Video Clip ကို
ပြသ၍ အခမ်းအနားကို ဖွင့်လှစ်
ပေးသည်။

ဆက်လက်၍ တရုတ်နိုင်ငံ
ယူနန်ပြည်နယ် ပါတီအတွင်းရေး
မှူး Wang Ning၊ တရုတ်ကွန်မြူနစ်
ပါတီဗဟိုကော်မတီမှ Hu Heping၊
ဆင်ဟွာသတင်းဌာန အကြီးအကဲ
Fu Hua နှင့် တာဝန်ရှိသူများက
ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်း
မီဒီယာများ ပိုမိုပေါင်းဆောင်
ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေး
ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင်
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က
မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီး
နောက် ပထမဦးဆုံး ရောက်ရှိခဲ့
သော ယူနန်ပြည်နယ် ကယ်ဆယ်
ရေးအဖွဲ့တွင် ပါဝင်ခဲ့သည့် အဖွဲ့
ခေါင်းဆောင်တစ်ဦးက ငလျင်ပြီး
နောက် ချက်ချင်းရောက်ရှိပြီး
အသက်ရှင်လျက် အဘွားအိုတစ်ဦး
အား ကယ်ဆယ်နိုင်ခဲ့မှု၊ အဘွားအို
နှင့် မိသားစုက ကယ်ဆယ်ရေး
အဖွဲ့အား လှိုက်လှဲဝမ်းသာစွာ
ကျေးဇူးတင်စကား ပြောကြားခဲ့မှု၊
တရုတ်ကယ်ဆယ်ရေး အဖွဲ့များ
နှင့် ယူနန်ပြည်နယ် ကယ်ဆယ်
ရေးအဖွဲ့တို့၏ ကူညီကယ်ဆယ်
ရေး စွမ်းစွမ်းတစ်ဆောင်ရွက်
နိုင်ခဲ့မှုကြောင့် မြန်မာ-တရုတ်
ပိုမိုခိုင်မြဲသော ချစ်ကြည်ရေး

ဖော်ဆောင်နိုင်ခဲ့မှုတို့နှင့် စပ်လျဉ်း
၍ မှတ်တမ်းဓာတ်ပုံများပြသပြီး
ရှင်းလင်းဆွေးနွေး ပြောကြား
သည်။
ယင်းနောက် ပြည်ထဲရေး
ဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
က မန္တလေးမြေငလျင် အရေးပေါ်
ကယ်ဆယ်ရေးလုပ်ငန်း အတွေ့
အကြုံနှင့် ယူနန်ပြည်နယ်
ကယ်ဆယ်ရေးအဖွဲ့၏ကယ်ဆယ်
ရေးဆောင်ရွက်မှုတို့ကို ဆွေးနွေး
ပြောကြားသည်။
မွန်းလွှဲပိုင်းတွင် အဆင့်မြင့်
ဖိုရမ်၏ စုံညီအစည်းအဝေးကို
ဆက်လက်ကျင်းပရာ တိုင်းရင်း
သားအဖွဲ့များက ရိုးရာအကဖြင့်
ကပြဇွန်ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စု



ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်၏ စုံညီအစည်းအဝေးတွင် အမှာစကား ပြောကြားစဉ်။

ဝန်ကြီး ဦးမောင်မောင်အုန်းနှင့်
ရုရှား၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊
အိန္ဒိယ၊ ကာတာစသည့် နိုင်ငံများ
မှ သတင်းမီဒီယာဆိုင်ရာ အကြီး
အကဲများက အမှာစကား
ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့
ခေတ်တွင် အဆင့်မြင့်ခေတ်မီ
နည်းပညာများတိုးတက်ထွန်းကား
လာသည်နှင့်အညီ မီဒီယာကဏ္ဍ
၏ တိုးတက်ပြောင်းလဲမှုများက
လည်း တစ်နေ့တခြား မြင့်မားလာ
နေသည်ကို တွေ့မြင်ကြရမည်
ဖြစ်ပါကြောင်း၊ ယခုအခါတွင် AI
နည်းပညာသည် အငြင်းပွားဖွယ်
ကိစ္စရပ်များနှင့် ဖွံ့ဖြိုးမှုများ
ဆောင်ကြဉ်း ပေးလာသည်ကို
လည်း အားလုံးသိရှိကြမည်ဖြစ်ပါ
ကြောင်း။

AI နည်းပညာကြောင့် ယခင်က
ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရသည်
တို့သည် ယခုအခါ အလွယ်တကူ
ဖန်တီး လုပ်ဆောင်နိုင်သည်ကို
မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊
သို့ရာတွင် ဥပဒေနှင့် ကျင့်ဝတ်များ
အရ စောဒကတက်ဖွယ်ဖြစ်နေ
သည်များကိုလည်း ဆိုးကျိုးအနေ
ဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် AI နည်းပညာကို
မီဒီယာလောကအတွက် အကျိုး
ရှိရှိ၊ ထိရောက်စွာ အသုံးပြုနိုင်ရန်၊
တူညီသည့် စည်းမျဉ်းများနှင့်အညီ
အသုံးပြုနိုင်ရန်၊ Digital Divide
ဟုခေါ်သည့် နည်းပညာကွာဟမှု
များ ကျဉ်းမြောင်းစေရန်နှင့်
Global South ဒေသနိုင်ငံများ

အကြား ပူးပေါင်းဆောင်ရွက်ရန်
သည် အလွန်အရေးကြီးသည်ဟု
မြင်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ
တောင်ပိုင်းနိုင်ငံများမှ မီဒီယာ
အဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်မှုကို အခိုင်အမာ
တည်ဆောက် လိုပါကြောင်းနှင့်
ယခုဖိုရမ်မှ တစ်ဆင့်လည်း အသစ်
အသစ်သော အပြန်အလှန်ဆက်ဆံ
ရေးများ ဆက်လက်ဖော်ဆောင်
သွားလိုပါကြောင်း၊ ကမ္ဘာတစ်ဝန်း
ဖြစ်ပေါ် ရင်ဆိုင်နေကြရသည့်
သတင်းတု/ သတင်းမှားများကို
ပူးပေါင်းတိုက်ဖျက်ပြီး နိုင်ငံ
အချင်းချင်းနှင့် ပြည်သူများ
အကြား သတင်းမှန်များ ဖျံ့နှံ့စေ
ရေး အပြန်အလှန် နားလည်မှုနှင့်
သဘောပေါက်မှုများ တိုးပွားပြီး
ချစ်ကြည်ရင်းနှီးမှုများ ပိုမို
တည်ဆောက်နိုင်ကာ ငြိမ်းချမ်း
သာယာသည့် ကမ္ဘာကြီးကို
ဖော်ဆောင်ကြရာတွင် ကမ္ဘာ
တောင်ပိုင်းနိုင်ငံများ၏ ပူးပေါင်း
စုစည်းမှုအင်အားဖြင့် ပိုင်းဝန်း
ကြိုးပမ်း ဆောင်ရွက်ကြပါစို့ဟု
တိုက်တွန်းပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းနှင့် တရုတ်
နိုင်ငံ ယူနန်ပြည်နယ် ပါတီ
ကော်မတီ အမြဲတမ်းကော်မတီ
ဝင် ပြန်ကြားရေးဝန်ကြီးဌာန
ဝန်ကြီး မစ္စဇိန်းယန် တို့က
“သတင်းမီဒီယာနယ်ပယ်ပူးပေါင်း
ဆောင်ရွက်ရေး ကနဦးအဆိုပြု
လွှာ”(LOI)ကို လက်မှတ်ရေးထိုး
သတင်းစဉ်

ကြသည်။
ယင်းနောက် MRTV & ယူနန်
မီဒီယာဂရု (YMG) တို့ အပါအဝင်
ဌာန/အဖွဲ့အစည်း ခြောက်ခုတို့က
မီဒီယာ ပူးပေါင်းဆောင်ရွက်မှု
သဘောတူညီမှု အခမ်းအနားအား
Video Wall တွင် လက်ဖြင့်ထိ၍
အတည်ပြုမှတ်တမ်းတင်ကြသည်။

ညနေပိုင်းတွင် ယူနန်-မြန်မာ
သတင်း ပူးပေါင်းဆောင်ရွက်မှု
ဆိုင်ရာ လုပ်ငန်းတွေ့ဆုံပွဲကို
ကျင်းပရာ ပြန်ကြားရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်
များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်
ပါတီကော်မတီအမြဲတမ်းကော်မတီ
ဝင် ပြန်ကြားရေးဝန်ကြီးဌာန
ဝန်ကြီး မစ္စဇိန်းယန်နှင့် အဖွဲ့ဝင်
များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ယူနန်ပြည်နယ်
နှင့် မြန်မာမီဒီယာများအကြား
သတင်းပိုင်းဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှုလုပ်ငန်းများ၊ သတင်း
အချက်အလက်များ လျင်မြန်စွာ
ဖလှယ်နိုင်ရေး၊ ရုပ်သံထုတ်လွှင့်
ခြင်းဆိုင်ရာ နည်းပညာမျှဝေရေး၊
ပုံနှိပ်မီဒီယာကဏ္ဍ ပူးပေါင်း
ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်
များကို အပြန်အလှန် ဆွေးနွေးကြ
သည်။

တွေ့ဆုံပွဲအပြီးတွင် တရုတ်-
မြန်မာ နှစ်နိုင်ငံပြန်ကြားရေး
ဝန်ကြီးများက အမှတ်တရ
လက်ဆောင်ပစ္စည်းများ အပြန်
အလှန် ပေးအပ်ခဲ့ကြကြောင်း သိရ
သည်။



ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်း
ကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စဇိန်းယန် တို့ သတင်းမီဒီယာနယ်ပယ် ပူးပေါင်းဆောင်ရွက်
ရေး ကနဦးအဆိုပြုလွှာ (LOI) ကို လက်မှတ်ရေးထိုးကြစဉ်။

ထားဝယ်မြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ထားဝယ် စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို
သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့
နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်း
ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများကို
ကြည့်ရှုစစ်ဆေးသည်။

လက်ခံရယူ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ
သူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်း
အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်
ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး
လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ
သူနာပြုသင်တန်းသား သင်တန်းသူများ ချက်ပြုတ်

သည့်နေရာတွင် ထင်းအစားထိုးလောင်စာတုံး အသုံး
ပြုနိုင်ရန်နှင့် ကြက်ဥများပေးအပ်ရာ သူနာပြု
သင်တန်း ကျောင်းအုပ် ဒေါ်သင်းသင်းလှိုင်က လက်ခံ
ရယူသည်။

ထို့နောက် ထားဝယ်လေဆိပ်သို့ ရောက်ရှိပြီး
လေဆိပ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်လှပစေရေး
လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား
သည်။ ယင်းနောက် ထားဝယ်မြို့တော်ခန်းမ
အဆောက်အအုံ တည်ဆောက်ပြီးစီးမှု အခြေအနေ
များကို ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်
က LED Video wall၊ အသံစနစ်များ၊ လိုက်ကာများ
တပ်ဆင်နေမှုများနှင့် မြို့တော်ခန်းမရှေ့ မြေယာ
ရှင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်
ရွက်ပေးရန်၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း



နှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြား
သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ကမ်းနားလမ်းတစ်လျှောက် ဆောင်ရွက်နေသည့်
တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး
ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)

ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅၁ ရှိ စလူကြီးပိုင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် တစ်အုပ်တစ်မစိုက်ခင်းငါးဧက ရှင်သန်အောင်မြင် နေမှု၊ စလူကြီးပိုင်းအတွင်း ဝါး၊ ကြိမ်နှင့် သစ်မျိုးစုံ ရောနှောစိုက်ခင်းဧက ၂၀ စိုက်ခင်း၌ အကွက်အလိုက် သစ်၊ ဝါး၊ ကြိမ် မျိုးစိတ်အလိုက် ရောနှောစိုက်ပျိုး ထားမှုနှင့် ရှင်သန်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။

ကြိုးပမ်းဆောင်ရွက်
ထို့နောက် ဒိုက်ဦးမြို့နယ် ဘိုင်းဒါးကြီးပိုင်း ဧရိယာ မိုင်တိုင် ၇၂ ရှိ တစ်အုပ်တစ်မစိုက်ခင်း ခုနစ်ဧကကိုလည်းကောင်း၊ ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြီးပိုင်းဧရိယာ မိုင်တိုင် ၈၅ ရှိ



တစ်အုပ်တစ်မစိုက်ခင်း ခုနစ်ဧကကိုလည်းကောင်း၊ ကျောက်တံခါးမြို့နယ် စိုင်းရကြီးပိုင်းဧရိယာ မိုင်တိုင်

၁၇၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း သုံးဧကကို လည်းကောင်း၊ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရေနီ

ကြိုးပိုင်းဧရိယာ မိုင်တိုင် ၁၈၇ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ငါးဧကကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့သော အပင်များရှင်သန်အောင် ရေစိုက် ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲ/ယာအပါအဝင် အာဆီယံ ကားလမ်းဘေးဝဲ/ယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင် အတွင်းရှိ ကားလမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်စေ ရေးအတွက် ကားလမ်းဘေးဝဲ/ယာ တောအုပ်ငယ် အသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများ ကို နှစ်စဉ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်



ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး (၁၀)တန်းသွားမျိုးစေ့ချက်ရိယာနှင့် လက်ဆွဲမျိုးစေ့ချက်ရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ဘားအံ စက်တင်ဘာ ၆
ကရင်ပြည်နယ် စက်မှု လယ်ယာဦးစီးဌာန အမှတ်(၂၀) စက်မှုလယ်ယာစခန်း ဘားအံမြို့မှ ကောက်စိုက်စက်ဖြင့် တွဲဖက်သုံး (၁၀)တန်းသွား မျိုးစေ့ချက်ရိယာ နှင့် လက်ဆွဲမျိုးစေ့ချက်ရိယာ (Drum Seeder)တို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘားအံ မြို့နယ် ဘားကပ်စိုက်ပျိုးရေး နည်းပညာ ပြန့်ပွားရေးစင်တာ အနီး ဘားကပ်အရှေ့ကွင်းရှိ တောင်သူ ဦးအုန်းသန်း၏ ၂ ဒသမ ၈၄ ဧကရှိ လယ်မြေ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား

လွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်းနှင့် ပြည်နယ်ဝန်ကြီး များက ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသော ဘားကပ်၊ ရသေ့ပျံ၊ တောကြီးကုန်းကျေးရွာ များမှ တောင်သူများအား ရင်းနှီး နွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားပြီး လက်ဆွဲမျိုးစေ့ချက်ရိယာများနှင့် ပေါင်းသတ်ဆေးများကို ချီးမြှင့် ပေးအပ်သည်။

ဖြန့်ဝေပေးအပ်
ထို့နောက်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန မြေအသုံးချရေးဌာန (ခွဲ)မှ မြေဆီဩဇာ တိုးတက် ကောင်းမွန်စေသော ငါးအမိုင်နီ အက်စစ် ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရီမြေဆွေး ပြုလုပ်

သုံးစွဲနည်းများကိုလက်တွေ့ပြုလုပ် ပြသရာ တောင်သူများက လေ့လာ ကြည့်ရှုအားပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အမှန်တကယ် ပြုလုပ်သုံးစွဲကြမည့်တောင်သူများ အား အီးအမ်(အပြင်း)ရည်များကို အခမဲ့ ဖြန့်ဝေပေးအပ်သည်။
ယင်းနောက် အမှတ်(၂၀)စက်မှု လယ်ယာစခန်းက ကောက်စိုက် စက်ဖြင့် တွဲဖက်သုံး(၁၀)တန်း သွား မျိုးစေ့ချက်ရိယာနှင့် လက်ဆွဲမျိုးစေ့ချက်ရိယာတို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ကွင်းသရုပ် ပြသရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရ သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

ရေဆင်းတက္ကသိုလ်နယ်မြေ၌ (၈၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင် ရွက်သော (၈၂)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ် နယ်မြေရှိ စိုက်ပျိုး ပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ ၌ကျင်းပရာ သက်ဆိုင်ရာပညာ ရှင်များ၊ သုတေသီများက “ရာသီ ဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေ သနဦးစီးဌာနတို့မှ ပညာရှင် သုတေသီများ၊ စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခများနှင့် ဆရာ ဆရာမများ၊ နေပြည်တော်

ကောင်စီနယ်မြေမှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ ပညာရှင်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းများမှ ဆရာ ဆရာမများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
တိုးတက်ထုတ်လုပ်နိုင်မည့် ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး က သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်း၊ ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် လေထု အတွင်းသို့ ကာဗွန်ဒိုင်အောက် ဆိုက်၊ နိုက်ထရပ်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့များ စွန့်ထုတ်မှု မြင့်တက်နိုင်ကြောင်း၊ ထိုသို့သော ဓာတ်ငွေ့များထွက်ရှိမှုကို လျှော့ချ နိုင်ရန် ရာသီဥတုနှင့် သဟဇာတ ဖြစ်သော စိုက်ပျိုးရေးနည်းလမ်း များ ကျင့်သုံးရန်အထူးအရေးကြီး ကြောင်း၊ တောင်သူများအကြား ရာသီဥတုနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ စေရေး၊ ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်နှင့်စပ်လျဉ်း၍ ပိုမို

သိရှိပြီး လိုက်နာဆောင်ရွက်လာ စေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးကို တွဲဖက်လုပ်ကိုင်လာ မှသာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာ စားရေ ရိက္ခာ တိုးတက်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ရာဇာဟိန်းက ကုန်းဘောင်ခေတ် စပါးစိုက်ပျိုး ရေး၊ မျိုး ၁၈၇ မျိုးနှင့် စိုက်ပျိုးချိန် ကာလများ၊ မိုးလေဝသရာသီဥတု ပြောင်းလဲမှု အခြေခံသဘော တရားနှင့် သက်ရောက်မှုဖြစ်စဉ်၊ ရာသီဥတုနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေး နည်းလမ်းကောင်း များကို ဆွေးနွေးတင်ပြရာ ဆွေးနွေးချက်များအပေါ် ဒုတိယ ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက် လာသူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



ပူဇွန်ကမ္ဘာ တားဆီးရာ ဖြေရှာတစ်ခု တောပြုစု



ရဲကွက်ကမ္ဘာအဖွဲ့၊ အမှတ်(၂၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့ခွဲမှူးဦးဆောင်မှုဖြင့် အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုရန်ပြု သောအားဖြင့် စက်တင်ဘာ ၆ ရက်က ဘားအံမြို့ မြိုင်ကလေး ကျေးရွာ စက်ရုံကွက်သစ် မဟာဥဒယာရာမ တောရ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း၌ အမှတ်(၂)လုံခြုံရေး

ခရိုင်(ပြန်/ဆက်)

ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အခန်းကဏ္ဍ

ကိုသိန်း(ဗဟိုဘဏ်)

ရုံးပိတ်ရက်တစ်ရက်၏ နံနက်ခင်းအချိန်၌ ကျွန်ုပ်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နံနက်စာ စားသုံးနေစဉ် ပြည်တွင်းသင်တန်းတစ်ခု၌ အတူတက်ရောက်ခဲ့သော မိတ်ဆွေသင်တန်းသားတစ်ဦးဖြစ်သူ “ကိုဇော်” နှင့် တွေ့ဆုံခဲ့ပါသည်။ ကိုဇော်သည် သိလိုစိတ်များပြား၍ သင်တန်းဆရာများ၏ သင်ကြားသော ဘာသာရပ်အပေါ် မေးခွန်းအများဆုံး မေးမြန်းတတ်သူဖြစ်သည်။ သူမေးသည့် မေးခွန်းများသည် အခြားသင်တန်းသားများ မေးချင်သည့် မေးခွန်းအကြောင်းအရာများပါ ပါဝင်တတ်သောကြောင့် သူတစ်ဦးတည်းဖြင့် သင်ကြားသော ဘာသာရပ်အပေါ် ထပ်မံမေးမြန်းရန် မလိုလောက်အောင် ပြီးပြည့်စုံစွာ မေးမြန်းတတ်သူတစ်ဦး ဖြစ်ပါသည်။

ကိုဇော် ။ ။ ကိုသိန်း မတွေ့တာ ကြာပြီနော်။
ကိုသိန်း ။ ။ လူချင်းမတွေ့ပေမယ့် ဖုန်းနဲ့တွေ့

သိချင်တာတွေ မကြာခဏမေးမြန်းခဲ့

လို့ အဆက်အသွယ် မပြတ်ဘူးမဟုတ်လား။

ကိုဇော် ။ ။ ဟုတ်ပါတယ်။ လူချင်းတွေ့တုန်း

သိချင်တာလေးတွေအတွက်မေးချင်

လို့ပါ။ သင်တန်းတုန်းက ကိုသိန်းဆီက ဘဏ်နဲ့ ပတ်သက်ပြီး အကြောင်းအရာတွေကို သိခွင့်ရလို့ ကိုယ့်ရဲ့မိတ်ဆွေတွေကို ကြိုရင်ကြိုသလို ဗဟုသုတ ကိုမျှဝေခွင့်ရနေလို့ဝမ်းသာနေရတာ။ လတ်တလော သတင်းစာမှာပါတဲ့ ပို့ကုန်တင်ပို့သူတချို့ကို အမည် မည်းတပ်တယ်ဆိုလား။ အမည်မည်းထည့်တယ် ဆိုလား တွေ့ရလို့ အမည်မည်း ဘာကြောင့် ဖြစ်တာလဲကို သိပါရစေ။

ကိုသိန်း ။ ။ သိတယ်လေ။ လူတွေ့ရင် မေးခွန်း တွေ မေးတော့မယ်ဆိုတာ။ ညဏ် ပူဇော်ခက ဘယ်လိုပေးမှာလဲ။

ကိုဇော် ။ ။ အခုစားတဲ့ နံနက်စာအတွက် ရှင်းမယ်လေ။

ကိုသိန်း ။ ။ စကားအဖြစ် ပြောတာပါ။ ကျွန်တော် လည်းကိုယ်သိထားတာကိုမျှဝေပေး ချင်နေတာ။ ကုမ္ပဏီတချို့က ပို့ကုန်ဆိုင်ရာလုပ်ငန်းစဉ် တွေကို ကိုယ်တိုင်ဆောင်ရွက်ခြင်း မလုပ်ဘဲ ရုံးလုပ်ငန်းဆိုင်ရာတွေ၊ အခြားကိစ္စတွေမှာ Agent လို့ခေါ်တဲ့ အကျိုးဆောင်ထံကို လုပ်ငန်းအပ်ပြီး အလုပ်လုပ်ကြတာတွေကို တွေ့နေရတယ်။ Agent အပ်တဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်တင်ပို့ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်တွေကို မသိကြတော့ဘူး။ အချို့ Agent တွေက ပို့ကုန်ဆိုင်ရာ Update Information တွေကို မသိလို့ဖြစ်စေ၊ ပို့ကုန်ဆိုင်ရာ ဗဟုသုတ နည်းပါးလို့ဖြစ်စေ ဆောင်ရွက်ခဲ့မှုကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေဖြစ်ပေါ်ပြီး လုပ်ငန်းအပ်တဲ့ ကုမ္ပဏီတွေကို ဒုက္ခရောက်စေတယ်။

တချို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပို့ကုန်လုပ်ငန်း စဉ်တွေနဲ့စပ်လျဉ်းပြီး Agent တွေနဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတချို့ကို အလုံးစုံလွှဲအပ်ထားလို့ မိမိကုမ္ပဏီ အမည်ခံပြီး အခြားကုမ္ပဏီက ပို့ကုန်တင်ပို့သွားတာ။ ပို့ကုန်ရငွေပြန်မဝင်တော့ အမည်ပေါက်တဲ့ ကုမ္ပဏီ ကို သက်ဆိုင်ရာက စိစစ်ခြင်းခံရမှု အမည်ခံအသုံးချ ခြင်းခံရကြောင်း သိရှိရပြီး တရားတပေါင် ရင်ဆိုင် နေရတာတွေ၊ ကုမ္ပဏီက ပို့ကုန်ရငွေ ဝင်ရောက်ပြီး သည်ဖြစ်စေ၊ ငွေမဝင်တဲ့ ကိစ္စရပ်ဖြစ်စေ ဘဏ်နဲ့ စာရင်းရှင်းရမှာကို သွားမရှင်းတော့ ပို့ကုန်ကြွေးကျန် စာရင်းထဲပါပြီး အရေးယူခံရတာတွေ၊ ပို့ကုန် ကြွေးကျန် ကျန်ရှိလို့ ကုမ္ပဏီက အရေးယူခံရပြီး ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက နောက်ဆုံး အမည်မည်းစာရင်း ထည့်သွင်းခံထားရတာတွေ အထိ မသိဘဲ လေဆိပ်ရောက်မှာသာ သက်ဆိုင်ရာက တားဆီးခြင်းခံရမှု ကုမ္ပဏီက အမည်မည်းစာရင်း ထဲမှာ ပါနေတာကိုသိရတဲ့အဖြစ်အပျက်တွေ စတာ တွေကို ကြားသိနေရလို့ ပို့ကုန်လုပ်ငန်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ Agent တွေ ကို ပို့ကုန်လုပ်ငန်းနဲ့ဆက်စပ်တဲ့ သိသင့်သိထိုက်တာ တချို့ကို ကုမ္ပဏီနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေမှာ အလျဉ်းသင့်သလို ပို့ကုန်ရငွေနှင့် စပ်လျဉ်းပြီး Update Information တွေ၊ လုပ်ငန်း

စဉ်တွေကို သိရှိအောင် ဗဟိုဘဏ်အနေနဲ့ မျှဝေပေး နေပါတယ်။ ကဲ ကိုဇော် မေးခွန်းစနိုင်ပါပြီ...

ကိုဇော် ။ ။ နိုင်ငံအတွက် ပို့ကုန်ရငွေက ဘာလို့ အရေးကြီးတာလဲ။

ကိုသိန်း ။ ။ ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေဟာ နိုင်ငံ ခြား ငွေကြေးဈေးကွက် တည်ငြိမ်ရေး အတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ပို့ကုန်တိုးတက်ရေး အတွက် မဟာဗျူဟာတွေချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်တယ်။ ပို့ကုန် ရငွေတွေဟာ ပြည်တွင်းစီးပွားရေးကို တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်စေပြီးတော့ ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတယ်။ နိုင်ငံရဲ့ GDP ကို အထောက်အကူပြုပြီး အလုပ်အကိုင် အခွင့်

ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေဟာ နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်ရေး အတွက် အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် အနေနဲ့ ပို့ကုန်တိုးတက်ရေးအတွက် မဟာဗျူဟာတွေချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်တယ်။ ပို့ကုန်ရငွေတွေဟာ ပြည်တွင်း စီးပွားရေးကို တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်စေပြီးတော့ ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတယ်။ နိုင်ငံရဲ့ GDP ကို အထောက်အကူပြုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးတယ်။ နိုင်ငံရဲ့သွင်းကုန်ဝယ်ယူနိုင်မှုကို မြှင့်မားစေတယ်။ နိုင်ငံခြားကြေးမြီဆပ်နိုင်မှုကို အထောက်အကူဖြစ်စေ တယ်။

အလမ်းတွေကို ဖန်တီးပေးတယ်။ နိုင်ငံရဲ့ သွင်းကုန် ဝယ်ယူနိုင်မှုကို မြှင့်မားစေတယ်။ နိုင်ငံရဲ့လိုအပ်နေတဲ့ အရေးကြီးကုန်စည်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံး ဆီ၊ ဆေးဝါးတွေ ပိုမိုတင်သွင်းနိုင်ပြီး ကုန်ပစ္စည်း ရှားပါးခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတွေကို ကာကွယ် ပေးနိုင်တယ်။ နိုင်ငံခြားကြေးမြီဆပ်နိုင်မှုကို အထောက်အကူဖြစ်စေတယ်။

ပို့ကုန်အားကောင်းတဲ့ နိုင်ငံတွေက နိုင်ငံတကာ မှာ ယုံကြည်မှုရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မှုဖြစ်စေတယ်။ နိုင်ငံရဲ့ အရန်ငွေ ဖြည့်ဆည်းပေးနိုင်တယ်။ ပို့ကုန်ကရရှိတဲ့ နိုင်ငံခြား ငွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင် တဲ့အတွက် ပို့ကုန်ရငွေတွေ ပြန်လည်ဝင်ရောက်စေ ရေး ဗဟိုဘဏ်နဲ့ ပို့ကုန်နဲ့ဆက်စပ်နေတဲ့ ဝန်ကြီး ဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ Working Group၊ Action Task Force တွေ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကိုဇော် ။ ။ ပို့ကုန်ရငွေနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဘယ်အခန်း ကဏ္ဍမှာ ပါတာလဲ။

ကိုသိန်း ။ ။ ပို့ကုန်တင်ပို့သူဟာ ပို့ကုန်တင်ပို့ဖို့ အတွက် ပို့ကုန်လိုင်စင်ခွင့်ပြုချက်

ရဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှာ ပို့ကုန်လိုင်စင် လျှောက်ထားရပါမယ်။ ပို့ကုန် လိုင်စင်ရရင် ပို့ကုန်ဝယ်ယူသူ (Buyer) ဆီကို တင်ပို့ ဖို့လုပ်ရပါမယ်။ ကုန်စည်တွေကို ဆိပ်ကမ်းမှတစ်ဆင့် ဒါမှမဟုတ် နယ်စပ်စခန်းမှတစ်ဆင့် ပို့ကုန်တင်ပို့ ပါတယ်။ တင်ပို့ရာမှာ အကောက်ခွန်၊ ဆိပ်ကမ်း၊ ပြည်တွင်းအခွန်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ရမှာပါ။ ကုန်စည်တွေဟာ ဆိပ်ကမ်းတွေ ဒါမှမဟုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တစ်ဆင့် တင်ပို့တာနဲ့ ပို့ကုန်ဆိုင်ရာ အချက်အလက် တွေကို အကောက်ခွန်ကနေ ဗဟိုဘဏ်ကို MACCS (Myanmar Automated Cargo Clearance System) နဲ့ FEMS (Foreign Exchange Management System) တို့နဲ့ ချိတ်ဆက်ပြီး ပေးပို့တဲ့အချိန်ကစလို့ ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်

ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ စတင်ပါဝင်လာပါတယ်။
ကိုဇော် ။ ။ ပို့ကုန်တင်ပို့တာကို ဘာလို့ အမည် မည်းထည့်တာလဲ။ ဘယ်ဥပဒေနဲ့ အရေးယူတာလဲ။
ကိုသိန်း ။ ။ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန် တင်ပို့ပြီး သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမှာဖြစ်တယ်။ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်တွေကို ကနဦး စပြောမယ်နော်။
ပို့ကုန်တင်ပို့သူဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ (FEML) ပုဒ်မ ၃၈-ခ၊ နိုင်ငံခြားသုံးငွေ စီမံ ခန့်ခွဲမှုစည်းမျဉ်း (FEMR) အပိုဒ် ၃၅၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့ အရ “အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန် တင်ပို့သည့်နေ့မှ ရက် ၃၀ အတွင်း အာရှနိုင်ငံများမှ အပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန် တင်ပို့သည့်နေ့မှ ရက် ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက် မကွက် ထည့်သွင်းရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ပြန်လည်ဝင်ရောက်ခြင်းမရှိရင် FEML ပုဒ်မ ၄၂-က အရ တရားစွဲဆိုနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင်

တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာ ဖြစ်ပါ တယ်။

ကိုဇော် ။ ။ ဗဟိုဘဏ်အနေနဲ့ ကုမ္ပဏီတစ်ခုချင်း စီရဲ့ သတ်မှတ်ကာလအတွင်း ပို့ကုန် ရငွေ ပြန်လည်ဝင်ရောက်ခြင်း ရှိ၊ မရှိ ဘယ်လို သိနိုင်မလဲ။ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီအများကြီးကို ဘယ်လိုစောင့်ကြည့်နေတာလဲ။

ကိုသိန်း ။ ။ နည်းပညာအကူအညီနဲ့ စောင့်ကြည့် ပြီး သိနိုင်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ FEMS (Foreign Exchange Manage- ment System) နဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ MACCS (Myanmar Automated Cargo Clearance System) တို့ ချိတ်ဆက်ထားပြီး ပို့ကုန်တင်ပို့သူက ပို့ကုန် တင်ပို့ပြီးတာနဲ့ အကောက်ခွန်ဦးစီးဌာနက ပို့ကုန် ကြေညာလွှာ (Export Declaration -ED) ပါ ပို့ကုန် ဆိုင်ရာ အချက်အလက်တွေကို MACCS မှ FEMS သို့ Real Time ပေးပို့ပေးပါတယ်။ ဗဟိုဘဏ်က AD လိုင်စင်ရ ဘဏ်တွေကိုလည်း FEMS ကတစ်ဆင့် ပေးပို့လိုက်တယ်။ ကုမ္ပဏီအမည်၊ ED နံပါတ်၊ ED ထွက်တဲ့နေ့၊ ပို့ကုန်သင်္ဘောပေါ်တင်တဲ့နေ့၊ ပို့ကုန် တင်လိုက်တဲ့ နိုင်ငံခြားငွေတန်ဖိုး၊ ဘယ်ဘဏ်နဲ့ ငွေဝင်ရောက်မယ်စတဲ့ ပို့ကုန်ဆိုင်ရာ အချက် အလက်တွေကို ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာဘဏ်တို့ရဲ့ System တွေမှာစပြီး စာရင်းမှတ်လိုက်တာပါ။ ဒါကြောင့် ပို့ကုန်တင်ပို့ပြီး ED နံပါတ်ထွက်တဲ့နေ့ကစ ပြီး အာရှနိုင်ငံတွေကို တင်ပို့ရင် ပို့ကုန်ရငွေဟာ ရက်ပေါင်း ၃၀ အတွင်း၊ အာရှပြင်ပနိုင်ငံတွေကို တင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေ ပြန်ဝင်၊ မဝင်ကို FEMS System က စစ်ပေးမှာဖြစ်ပြီး ဗဟိုဘဏ်ကရော သက်ဆိုင်ရာဘဏ်ဘက်မှာပါ မြင်တွေ့နိုင်ပါတယ်။

ကိုဇော် ။ ။ သတ်မှတ်ကာလဖြစ်တဲ့ ရက်ပေါင်း ၃၀၊ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန် ရငွေ ပြန်မဝင်တာနဲ့ အမည်မည်းစာရင်း သတ်မှတ် တာလား။

ကိုသိန်း ။ ။ မဟုတ်ပါဘူး၊ FEMS စနစ်မှာ ပို့ကုန် ရငွေတွေ သတ်မှတ်ကာလအတွင်း ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီစာရင်းကို ဘဏ် အလိုက်၊ ED List အလိုက် စာရင်းပြုစုကာ AD လိုင်စင်ရဘဏ်တွေဆီကို ပေးပို့ပြီး သက်ဆိုင်ရာ Exporter ကုမ္ပဏီတွေနဲ့ ဆက်သွယ်စာရင်းရှင်းလင်း ဖို့ နောက်ဆုံးရက်သတ်မှတ်ပြီး ဆောင်ရွက်စေ ပါတယ်။ သတ်မှတ်ပေးတဲ့ နောက်ဆုံးရက်အထိ စာရင်းလာမရှင်းတဲ့ ကုမ္ပဏီတွေ၊ စာရင်းပြုစုပြီး ကုမ္ပဏီတွေထံ နှီးဆော်အကြောင်းကြားခြင်းနဲ့ လိုက်နာမှုမရှိပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် လက်မှတ် ယာယီပိတ်သိမ်းခြင်းကို ဆောင်ရွက်နိုင်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သို့ အကြောင်းကြားပါတယ်။ ပို့ကုန်ရငွေနှင့် ဆက်စပ် နေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြား ပေးပါတယ်။

ပို့ကုန်ရငွေနှင့်ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ က အဖွဲ့ဝင်တွေပါဝင်တဲ့ Action Task Force အဖွဲ့က ရန်ကုန် နေပြည်တော်၊ မန္တလေးမြို့တွေမှာ ပို့ကုန်ရငွေ စာမျက်နှာ ၁၅ သို့

■ စာမျက်နှာ ၁၄ မှ

သတ်မှတ်ကာလအတွင်းမှာ မဝင်တဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ခေါ်ယူပြီး AD လိုင်စင်ရဘဏ်တွေနဲ့အတူ ပူးပေါင်းပြီးတော့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရေး တွန်းအားပေး ဆောင်ရွက်ပါတယ်။ ကုမ္ပဏီတွေနဲ့ Action Task Forceအဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိသူတွေနဲ့ ခံဝန်ကတိ ရေးထိုးထားတဲ့ကာလအတွင်း စာရင်းရှင်းလင်းခြင်းမရှိသူတွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက) ပိတ်သိမ်းခြင်းကို ဆောင်ရွက်ပါတယ်။ ဆက်လက်ပြီး ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေ၊ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်သော်လည်း ဘဏ်မှာ စာရင်းရှင်းလင်းခြင်းမရှိလို့ FEMS မှာ စာရင်းလက်ကျန် ပေါ်ပေါက်တဲ့ ကုမ္ပဏီတွေ၊ ဆက်သွယ်ပြီး စာရင်းလာမရှင်းလင်းတဲ့ ကုမ္ပဏီတွေကို အရေးယူနိုင်ဖို့နဲ့ တရားစွဲဆိုနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာရင်းပေးပို့ပါတယ်။ နောက်ဆုံးအချိန်အထိ ပို့ကုန်ရငွေပြန်လည်ပေးသွင်းခြင်းမရှိတဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီဒါရိုက်တာဝင်တွေကိုသာ အမည်မည်းစာရင်း ရေးသွင်းခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ကိုဇော် ။ ။ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီတွေကို အခုမှ အရေးယူတာလား။

ကိုသိန်း ။ ။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ စည်းမျဉ်းတွေကို ၂၀၂၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ စတင်ပြဋ္ဌာန်းခဲ့ပြီး လိုအပ်တဲ့လုပ်ငန်းစဉ်တွေရေးဆွဲခြင်း၊ နည်းပညာအကူအညီတွေနဲ့ စောင့်ကြည့်စိစစ်ရမယ့် Software တွေ ရေးဆွဲခြင်း၊ ပို့ကုန်ရငွေနဲ့စပ်လျဉ်းတဲ့ အသိပညာပေးဆောင်ရွက်ခြင်းတွေကို ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၁၈ ခုနှစ်က နေစလို့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသူတွေကိုစိစစ်ပြီး ခေါ်ယူစာရင်းရှင်းလင်းဖို့ AD လိုင်စင်ရဘဏ်တွေကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီလို ဗဟိုဘဏ်ကနေ အကြောင်းကြားလာတဲ့ အခါမှာ AD လိုင်စင်ရဘဏ်တွေက ကုမ္ပဏီတွေကို ဆက်သွယ်ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့စတင် တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဘဏ်တွေက အကြောင်းကြားခဲ့ပေမယ့် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း ဆောင်ရွက်ပေးဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို စတင် ညှိနှိုင်းခဲ့တာကစလို့ တရားစွဲဆိုတဲ့ အရေးယူမှုတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ အမည်မည်းစာရင်းထည့်သွင်းတဲ့ အရေးယူမှုတွေကို စတင်ဆောင်ရွက်ခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတွေက အမည်မည်းစာရင်း ထည့်သွင်းခြင်းခံရတဲ့ ကုမ္ပဏီတွေအပေါ် သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ကိုဇော် ။ ။ ပို့ကုန်တင်ပို့တိုင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့လိုသလား။

ကိုသိန်း ။ ။ ပြည်ပကို ကုန်စည်ရောင်းချခြင်း မဟုတ်တဲ့တင်ပို့မှုတွေအတွက်ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ မလိုပါဘူး။ ဥပမာ Re-export အမျိုးအစားအချို့ဖြစ်တဲ့ စက်ပစ္စည်းချို့ယွင်းပျက်စီးလို့ ပြန်ပို့ရတဲ့ပို့ကုန် ED Type code “G” (ERR)၊ ထုပ်ပိုးပစ္စည်းများ ပြန်ပို့တဲ့ ပို့ကုန် ED Type Code “B” (EDD)၊ ပြည်ပမှ တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးမပြည့်မီလို့ ပြန်ပို့ရတဲ့ ပို့ကုန် ED Type Code “A”၊ ပြည်တွင်းမှာ ပြုလုပ်ခဲ့တဲ့ပြပွဲ၊ ပြိုင်ပွဲအတွက် တင်သွင်းခဲ့တဲ့ ကုန်စည်တွေကို ပြန်လည်ပို့တဲ့ပို့ကုန် ED Type Code “B” (EDT) စသဖြင့် ED code ကို မှန်ကန်အောင် ရွေးချယ်ရမှာဖြစ်ပေမယ့် ကုမ္ပဏီတွေက

ပို့ကုန်လုပ်ငန်းရှင်တွေကိုအကြံပြုချင်တာက သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ဆောင်ရွက်စေချင်တယ်။ ပို့ကုန်ရငွေ ဝင်ရောက်ပြီးရင်လည်း သက်ဆိုင်ရာဘဏ်နဲ့ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး အထောက်အထားတွေနဲ့ စာရင်းရှင်းလင်းဖို့လိုပါတယ်။ သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်နိုင်ရင် သက်ဆိုင်ရာဘဏ်တွေရဲ့ အကူအညီရယူပြီး ဗဟိုဘဏ်ကို အမြန်ဆုံး တင်ပြသွားရမှာဖြစ်ပါတယ်။ အမည်မည်းစာရင်းထည့်သွင်းခံရရင် ကုမ္ပဏီအနေနဲ့ လူမှုစီးပွားများစွာထိခိုက်

ED Type ကို Export Type ED အား မှားယွင်း ရွေးချယ်ခဲ့တဲ့အတွက် ပို့ကုန်ရငွေ ဝင်ရောက်ဖို့လိုတဲ့ စာရင်းမှာ ပါဝင်သွားခြင်းဖြစ်တယ်။ သဘောတရား ဖြစ်တဲ့ ပို့ကုန်တန်ချိန်ရဲ့တန်ဖိုး၊ ကုန်ဝယ်ယူထဲ မရောက်ခင် ပျက်စီးသွားတဲ့ ကုန်ပမာဏတန်ဖိုး တွေက ပို့ကုန်ရငွေ ပြန်ဝင်ဖို့မလိုပါဘူး။ အဲဒီပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့မလိုတဲ့ အကြောင်းအရာကို ကုမ္ပဏီတွေက အထောက်အထားတွေနဲ့ ဗဟိုဘဏ်ကို တင်ပြဖို့ လိုအပ်ပါတယ်။ တင်ပြမထားရင် ဗဟိုဘဏ်အနေနဲ့ မသိနိုင်ပါဘူး။ ကုမ္ပဏီကနေ သက်ဆိုင်ရာ အထောက်အထားတွေနဲ့ တင်ပြမှသာ ဗဟိုဘဏ်က စိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင် ပို့ကုန်ရငွေဝင်ရောက်ရမယ့် စာရင်းကနေ ပယ်ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။

ကိုဇော် ။ ။ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီတွေက အမည်မည်းစာရင်း ထည့်သွင်းခြင်းခံရရင် ဘယ်လိုအကျိုးဆက်တွေကို ခံစားရမှာလဲ။

ကိုသိန်း ။ ။ ကုမ္ပဏီအနေနဲ့ ဘဏ်နဲ့ ငွေကြေး ဝန်ဆောင်မှုတွေ ကန့်သတ်ခံရတာ၊ မြန်မာပြည် အဝင်/အထွက် ပိတ်ပင်တားဆီးခံရတာ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို လျော့ကျစေတာ၊ အစိုးရနဲ့ ဆက်စပ်နေတဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ဆုံးရှုံးတာ စတဲ့ စီးပွားရေးအရ အခက်အခဲတွေရှိနိုင်ပါတယ်။ တရားစွဲဆိုမှုတွေ ကြုံတွေ့ရတာ၊ ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းတာ စတဲ့ ဥပဒေရေးရာနဲ့ ဂုဏ်သိက္ခာဆိုင်ရာထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး ထိခိုက်တာ၊ ကုမ္ပဏီရဲ့ အနာဂတ်မှာ ရေရှည် အခက်အခဲတွေကြုံလာပြီး ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေတာတွေကို တွေ့ကြုံရနိုင်ပါတယ်။

ကိုဇော် ။ ။ အမည်မည်းစာရင်း ထည့်သွင်းခံရတဲ့ ကုမ္ပဏီဟာအမည်မည်းစာရင်းကနေ ပြန်ပြီး ပယ်ဖျက်လို့ရသလား။ ဘယ်လိုဆောင်ရွက်ရင် ပယ်ဖျက်နိုင်လဲ။

ကိုသိန်း ။ ။ ပို့ကုန်ရငွေပေးသွင်းဖို့ကျန်တယ်လို့ စာရင်းပေါ်နေတဲ့ ပို့ကုန်ပမာဏအပြင် နောက်ဆုံးပို့ကုန်တင်ပို့ခဲ့တဲ့ ကာလရှိ သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမယ့် ပို့ကုန်ပမာဏအားလုံး သက်ဆိုင်ရာ ဘဏ်ကို ဝင်ရောက်ရမှာဖြစ်ပြီး သက်ဆိုင်ရာဘဏ်နဲ့ စာရင်းရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးကြောင်း ဘဏ်ရဲ့ ထောက်ခံချက်နဲ့အတူ အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးဖို့ ဗဟိုဘဏ်ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ပို့ကုန်ရငွေကြွေးကျန်ကျန်ရှိခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊ လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက အခြားကုမ္ပဏီတွေမှာ ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ရှိ၊ မရှိကို စိစစ်ပေးဖို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့ အကြောင်းကြားပြီး DICA ရဲ့ စိစစ်ပြန်ကြားချက်အရ ကုမ္ပဏီဒါရိုက်တာ

တွေပါဝင်တဲ့ အခြားကုမ္ပဏီတွေကလည်း ပို့ကုန်ကြွေးကျန် ကျန်ရှိခြင်း ရှိ၊ မရှိကို စိစစ်ရပါတယ်။ တရားစွဲခံရတဲ့ ကုမ္ပဏီဖြစ်ရင် တရားရုံးက ချမှတ်တဲ့ ဒဏ်ကြေးကို ပေးဆောင်ထားခြင်း ရှိ၊ မရှိ စိစစ်ရတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပြီး ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းဖို့မကျန်တော့ရင် ပြည်ထဲရေးဝန်ကြီးဌာနကို အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးဖို့ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ရပါတယ်။ တစ်ပြိုင်နက် အခြားဆက်စပ်ဌာနတွေကိုလည်း အသိပေးအကြောင်းကြားစာ ပေးပို့ရတဲ့အတွက် အခြားဆက်စပ်ဌာနတွေကလည်း ယင်းဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအရ အမည်မည်းစာရင်းကနေ ပယ်ဖျက်ခြင်းကို ဆောင်ရွက်ကြပါတယ်။

ကိုဇော် ။ ။ ဒါဆိုရင် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိတဲ့ ကုမ္ပဏီတွေကို ချက်ချင်းအမည်မည်းစာရင်း ထည့်သွင်းတာမဟုတ်ဘဲ ဘဏ်တွေကို ကုမ္ပဏီနဲ့ ဆက်သွယ်ရှင်းလင်းစေတာ၊ ပို့ကုန်ရငွေ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေး ဆောင်ရွက်တာ၊ တရားစွဲဆိုတာတွေကို အဆင့်ဆင့်ဆောင်ရွက်ပြီးမှ အမည်မည်းစာရင်းထည့်သွင်းတာဖြစ်လို့ ကုမ္ပဏီအနေနဲ့ ဖြေရှင်းဆောင်ရွက်ချိန် အခွင့်အလမ်း ရတာပဲ။

ကိုသိန်း ။ ။ ဒါပေါ့။ ပို့ကုန်လုပ်ငန်းရှင်တွေကို အကြံပြုချင်တာက သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ဆောင်ရွက်စေချင်တယ်။ ပို့ကုန်ရငွေ ဝင်ရောက်ပြီးရင်လည်း သက်ဆိုင်ရာဘဏ်နဲ့ ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေနဲ့ စပ်လျဉ်းပြီး အထောက်အထားတွေနဲ့ စာရင်းရှင်းလင်းဖို့ လိုပါတယ်။ သတ်မှတ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်ရငွေ ပြန်လည်မဝင်ရောက်နိုင်ရင် သက်ဆိုင်ရာဘဏ်တွေရဲ့ အကူအညီရယူပြီး ဗဟိုဘဏ်ကို အမြန်ဆုံးတင်ပြသွားရမှာ ဖြစ်ပါတယ်။ အမည်မည်းစာရင်း ထည့်သွင်းခံရရင် ကုမ္ပဏီအနေနဲ့ လူမှုစီးပွားများစွာ ထိခိုက်စေလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆက်သွယ်လာရင် ဆောင်ရွက်ရမယ့် နည်းလမ်းတွေအတိုင်း လိုက်နာဆောင်ရွက်စေချင်တယ်။

ကိုဇော် ။ ။ ပြင်ပမှာ ကုမ္ပဏီအချို့က ဘဏ်ကို ငွေဝင်ရောက်နေပေမယ့်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ စာရင်းမှာ ပါဝင်နေတယ်လို့ ပြောနေတာတွေအပေါ် ရှင်းလင်းပေးပါဦး။

ကိုသိန်း ။ ။ ပို့ကုန်ရငွေနှင့်စပ်လျဉ်းတဲ့ အစည်းအဝေးတွေ၊ ပို့ကုန်ရငွေကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူတွေ့ဆုံပြီး တွန်းအားပေးဆောင်ရွက်တဲ့ တွေ့ဆုံပွဲတွေမှာ မကြာခဏ ကြားသိခဲ့ရလို့ ဗဟိုဘဏ်အနေနဲ့ ရှင်းလင်းဆွေးနွေးခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။ ဗဟိုဘဏ်စာရင်းမှာ ကြွေးကျန်ပေါ်နေတာတွေနဲ့ စပ်လျဉ်းပြီး ကုမ္ပဏီတချို့က ဘဏ်မှာ ငွေဝင်ရင် ပို့ကုန်ရငွေနဲ့ပတ်သက်တဲ့


လုပ်ငန်းစဉ်ပြီးဆုံးပြီ၊ ပို့ကုန်ရငွေအတွက် ကြွေးကျန် မရှိတော့ဘူးလို့ ယူဆနေကြတယ်။ ဘဏ်ကို ဝင်လာတဲ့ငွေဟာ ဘယ် ED အတွက် ဖြစ်တယ်ဆိုတာကို အထောက်အထားတွေဖြစ်တဲ့ ED၊ Sale Contract၊ Invoice၊ Bill of Lading (B/L) စတာတွေနဲ့ ဘဏ်ကို အမြန်ဆုံးသွားရောက် စာရင်းရှင်းလင်းပေးဖို့ လိုပါတယ်။ ကုမ္ပဏီက လာမရှင်းလင်းရင် ဘဏ်က ဘယ် ED အတွက် ငွေဝင်ကြောင်းမသိရတော့ FEMS မှာ သတင်းပို့ပြီး စာရင်းရှင်းလင်းလို့ မရပါဘူး။ ဘဏ်က FEMS မှာ သတင်းမပို့မချင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတဲ့ စာရင်းမှာ ပါဝင်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပို့ကုန်ရငွေ ဝင်ရောက်လာရင် သက်ဆိုင်တဲ့ အထောက်အထားတွေနဲ့ အမြန်ဆုံးစာရင်းရှင်းလင်းဖို့ လိုအပ်ပါတယ်။ ဘဏ်နဲ့ စာရင်းရှင်းလင်းချိန်မှာ အထောက်အထား ပြည့်စုံမှန်ကန်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ED ပါ ပို့ကုန်ဆိုင်ရာအချက်အလက်နဲ့ ငွေဝင်လာတဲ့ အချက်အလက်တွေက ကွဲလွဲနေတဲ့အခါ ပြင်ဆင်ခွင့်ပြုဖို့နဲ့ ကွဲလွဲမှုကို ခွင့်ပြုပေးဖို့ ကုမ္ပဏီဘက်က ဘဏ်ကနေတစ်ဆင့် ဗဟိုဘဏ်ကို ခွင့်ပြုချက် တောင်းခံရတာတွေ ရှိပါတယ်။ Agent အများစုက ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီဆီက ပို့ကုန်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို မေးမြန်းတောင်းခံခြင်းမပြုဘဲ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေအတိုင်း အကောက်ခွန်ဦးစီးဌာနရဲ့ ပို့ကုန်ကြေညာလွှာ ED မှာ ထည့်သွင်းဖော်ပြခဲ့တော့ ပို့ကုန်ရငွေ ဝင်ရောက်ပေမယ့် စာရင်းရှင်းရာမှာ နှောင့်နှေးကြန့်ကြာမှုတွေလည်း ရှိပါတယ်။

ဥပမာအနေနဲ့ ငွေဝင်ရောက်ရမယ့် နိုင်ငံခြားငွေကြေးအမျိုးအစား၊ ဘဏ်အမည်၊ ငွေလွှဲပေးပို့တဲ့ ကုမ္ပဏီ၊ တင်ပို့တဲ့ ကုန်စည်အမည် ကွဲလွဲနေတာတွေ၊ ငွေဝင်တဲ့ Code အမျိုးအစား မှားယွင်းလို့ ငွေဝင်ရောက်တဲ့အခါ အမျိုးအစား ကွဲလွဲသွားတာတွေကြောင့် ဘဏ်က စာရင်းရှင်းလင်းပေးနိုင်ခြင်း မရှိဘူး။ ဒါ့အပြင် သတ်မှတ်ကာလမတိုင်မီ ဗဟိုဘဏ်ကိုလည်း ကွဲလွဲမှုတွေအတွက် ခွင့်ပြုချက် တောင်းခံတာတွေ အချိန်မီ တင်ပြမထားရင် ကြွေးကျန်စာရင်းမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်ကာလဖြစ်တဲ့ အာရှနိုင်ငံ တင်ပို့ရင် ရက်ပေါင်း ၃၀၊ အာရှပြင်ပတင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်ရငွေဝင်ရောက်ပြီး စာရင်းရှင်းလင်းဖို့ လိုပါတယ်။ သတ်မှတ်ကာလအတွင်း စာရင်းလာရှင်းလို့ အထောက်အထားတွေ ကွဲလွဲနေလို့ ဗဟိုဘဏ်ကို ခွင့်ပြုချက်တောင်းခံထားရင် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်တဲ့ စာရင်းထဲ မထည့်သွင်းဘဲ စိစစ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်ကာလကျော်ပြီးမှ လာရောက်စာရင်းရှင်းရင် ကြွေးကျန်စာရင်းမှာ ပါဝင်သွားမှာဖြစ်လို့ စိစစ်ခြင်းနဲ့ စာရင်းရှင်းလင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးမှသာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ စာရင်းကနေ ပယ်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ဘဏ်တွေမှာ ငွေစာရင်း အများအပြားဖွင့်လှစ်ခြင်းနဲ့ ကုမ္ပဏီမှာပါဝင်တဲ့ ဒါရိုက်တာတွေက ကုမ္ပဏီအများအပြားထူထောင်ပြီး ဆောင်ရွက်နေတာကို တွေ့ရှိနေရတယ်။ ဒါဟာ ငွေကြေးခဝါချမှု၊ အခွန်တိမ်းရှောင်မှု၊ မူးယစ်ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တဲ့အတွက် တူညီတဲ့ ဒါရိုက်တာတွေပါဝင်တဲ့ ကုမ္ပဏီအရေအတွက် သတ်မှတ်ရေးကိစ္စနဲ့ ဘဏ်စာရင်းအများအပြား ဖွင့်လှစ်တဲ့ကိစ္စတွေကို ဗဟိုဘဏ်အနေနဲ့ ကန့်သတ်ဖို့ စီစဉ်ဆောင်ရွက်နေကြောင်းကိုလည်း အသိပေးလိုပါတယ်။

ကိုဇော် ။ ။ ပို့ကုန်ရငွေနဲ့စပ်လျဉ်းပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍကို သိခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တခြားသူတွေကိုလည်း ဗဟုသုတအဖြစ် မျှဝေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း သိချင်တာတွေကို မေးမြန်းခွင့်ပြုပေးပါဦး။

ကိုသိန်း ။ ။ ဂျွန်တော်လည်း ခုလို ပြောခွင့်ရလို့ ကျေးဇူးပါ။ နောင်လည်း ဆုံချင်ပါသေးတယ်။ ။



ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အားကစားကွင်းကြိုခိုင်မှုအခြေအနေ၊ တင်းနစ်ကွင်း၌ တင်းနစ်အားကစားသမားများ လေ့ကျင့်နေမှုနှင့် တိုက်ကွမ်ဒို အားကစားရုံ၌ မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် အားကစားကွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ မူလတန်းအဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း ကြည့်ရှုအေးပေးပြီး လိုအပ်သည်များကို ထောက်ပံ့ပြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို



မြို့နယ် နောင်ချိုအားကစားကွင်း၊ မိုးလုံလေလုံ အားကစားရုံနှင့် နှစ်ထပ်ပွဲကြည့်စင်များ ကြိုခိုင်မှု အခြေအနေ၊ ရေလှိုင်း၊ မီးလိုင်းများ သွယ်တန်းထားရှိမှု၊ ရေစင်တည်ဆောက်ထားရှိမှုနှင့် မြက်ဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို

လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကာ မြို့နယ်အားကစားတာဝန်ခံထံ ကျောင်းမြက်ဖြတ်စက်နှင့် လက်တွန်းမြက်ဖြတ်စက်များထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ငှားရမ်းထားသည့် ဟိုတယ်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟိုတယ်အဆောက်အအုံများ၊ အခန်းများမွမ်းမံပြင်ဆင်ထားရှိမှု၊ ဧည့်သည်များ လာရောက်တည်းခိုနေထိုင်နေမှု၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းသာယာလှပရေးပြင်ဆင်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများက ပိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မန္တလေးတိုင်း ဒေသကြီးညောင်ဦးမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အမှတ်(၆) တက်သိမ်းမြောက်ရပ်ကွက်ရှိ (ခုတင် - ၂၀၀) ဆုံပြည်သူ့ဆေးရုံကြီး မျက်စိဆောင်ခန်းမ၌ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပစဉ်။

ဒီပါလင်း

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမရပူရခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်သာဦးနှင့် တာဝန်ရှိသူတို့က အမရပူရမြို့နယ် ဆင်ဖြူမယ်ကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်စဉ်။

မြို့နယ်(ပြန်/ဆက်)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီးအတွင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနော်ခမ်းဦးဆောင်ကြီးကြပ်၍ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အမှိုက်သရိုက်များ၊ မြက်၊ ချုံနွယ်များ၊ သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ကြစဉ်။

ကျိုက်မရော(ပြန်/ဆက်)

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြို ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၆

မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဇီဝိတဒါနသံဃာ့ဆေးရုံခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဝင်များက ဦးကျည်ပွေ့ထုံးနုလုံးမှု၍ သီချင်းဖြင့်ဖျော်ဖြေသည်။

ထို့နောက် မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာခင်မေစုက အဖွဲ့၏ လှုပ်ရှားဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်ကြည်က ‘အ’သုံးလုံးဆောင်ရွက်ခဲ့သော ဖြတ်သန်းမှုပုံရိပ်များနှင့် တေးကဗျာများသမိုင်းအကျဉ်းကို လည်းကောင်း ဖတ်ကြားတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံစာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က ဝဏ္ဏကျော်ထင် ပါမောက္ခ ဒေါက်တာ ဒေါ်ပျို ဆရာ ဦးအောင်ကြည်ညွှန်၊ ဆရာမ ဒေါ်နွဲ့မူစိန်၊



ဆရာမဒေါ်ရွှေရင်ဆု၊ တက္ကသိုလ်စိန်မြင့်ထွန်း၊ ဒေါက်တာဒေါ်ခင်သိန်းတို့အား ဂုဏ်ပြုလွှာနှင့်ဆုများပေးအပ်ပြီး ဇီဝိတဒါနသံဃာ့ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဦးနှင့် အလှူရှင်တစ်ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

စာမတတ်သူ ပပျောက်ရေးဖြစ်သော ‘အ’သုံးလုံး လှုပ်ရှားမှု မစတင်မီ ကနဦးအဖြစ် ပညာရေးအထူးအရာရှိဆရာကြီးဦးသံဃင်က ၁၉၆၄ ခုနှစ် နွေရာသီ၌ မိတ္ထီလာခရိုင် အရှေ့စံပြကျေးရွာတွင် အရေး၊ အဖတ်၊ အတွက် ‘အ’သုံးလုံးသင်ကြားပေးရန် ရန်ကုန်ကံဘွဲ့ဆရာအတတ်သင်သိပ္ပံဆရာလေးဦးအား ကျေးလက်ပြည်သူတို့ပူးပေါင်းမှုဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေထောက်ပံ့ရန်မလိုသော

လူထုလှုပ်ရှားမှု နည်းဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၆၉ ခုနှစ်၌ မိတ္ထီလာခရိုင်လုံးကျွတ်စာတတ်မြောက်ခဲ့သည်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး တောင်ပေါ်မြေပြန့်အနွဲ့ နွေရာသီ ‘အ’သုံးလုံး လုပ်အားပေးလုပ်ငန်းကို ရန်ကုန်တက္ကသိုလ်၊ ကောလိပ်နှင့် ဆရာအတတ်သင်သိပ္ပံတို့မှ ဆရာ ဆရာမနှင့် ကျောင်းသားကျောင်းသူများက သင်ကြားပေးခဲ့ရာ မြန်မာနိုင်ငံ၌ ၉၄ ရာခိုင်နှုန်းကျော်သည် စာတတ်မြောက်ခဲ့သည်။ မြန်မာ့ ‘အ’သုံးလုံး လှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂယူနက်စကကိုက ၁၉၇၁ ခုနှစ်၌ မိုဟာမက်ရီဇာပါလာဘီဆုနှင့် ၁၉၈၃ ခုနှစ်၌ နိုမာဆုတို့ကို မြန်မာနိုင်ငံအား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - ဥဿဓာတ်ပုံ - ကိုလွင်

ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့တွင် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) အခမ်းအနားများ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၆
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့်တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲမှ စတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဦးစွာ စေတီတော်ရင်ပြင် တောင်ဘက် ဧည့်ခံတန်းဆောင်း၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် တိုင်းဒေသကြီး



ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ကြည့်ညိပြီး အထက် တော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ လှူဒါန်းကြသည်။ ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွား ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ် ယင်းနောက် ဂရုဓမ္မအခါတော်

နေ့ အခမ်းအနားကို ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ အစီအစဉ်များအတိုင်းကျင်းပပြီး ဝါတွင်းသီလခံယူခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့်ရေစက်ချ အနုမောဒနာတရား နာယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့အတူ ဆဋ္ဌသာနီယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပက အဖွဲ့ကကြီးမှူးကျင်းပသည့်ဝါတွင်း သီလခံယူပွဲနှင့် တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) မွေပူဇော်မင်္ဂလာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါ စေတီတော်ဂေါပကရုံး အာရုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇော်မင်းလတ် - MNA



မှော်ဘီမြို့နယ် သမိုင်းဝင်ရွှေမော်တင် စေတီတော်မြတ်ကြီး၌ (၇၇)ကြိမ်မြောက် ဆီဆွမ်းလောင်းကပ်လှူပွဲ ကျင်းပ

မှော်ဘီ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သမိုင်းဝင်ရွှေမော်တင် စေတီတော်မြတ်ကြီး၏ (၇၇)ကြိမ်မြောက် ဆီဆွမ်းလောင်းကပ်လှူပွဲကို ယနေ့မွန်းလွဲ ၁ နာရီက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။

(၇၇)ကြိမ်မြောက် ဆီဆွမ်းလောင်းပွဲသို့ မှော်ဘီမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၉၀ မှ သံဃာအပါး ၄၅၈ ပါး၊ သီလရှင် အပါး ၄၀၀ ကျော်တို့အား မှော်ဘီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့မိသားစုများ၊ ကုမ္ပဏီမိသားစုများ၊ စက်ရုံ၊ အလုပ်ရုံမိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များ၊ ရပ်နီးရပ်ဝေး မိသားစုများက အစဉ်အလာမပြုတ်ကုသိုလ်ပြု ဆီဆွမ်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)

လျှင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများပြုပြင်ရန် အလှူငွေများပေးအပ်

ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)တွင် ရေလဲကလေး ကျေးရွာမိသားစုနှင့် ဓမ္မမိတ်ဆွေများက လျှင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန် အလှူငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ဝင်းရှိ မိုးကုတ်ဆွမ်းစားဆောင်၌ ပြုလုပ်သည်။

ဦးစွာအခမ်းအနားသို့နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်း ဆရာတော်ကြီး ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော် အရှင်



သူမြတ်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး လျှင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုရား၊ ပုထိုးများ ပြုပြင်ရန်အတွက် ရေလဲကလေးကျေးရွာ မိသားစုနှင့် ဓမ္မမိတ်ဆွေများက လှူဒါန်းသော အလှူငွေကျပ် ၁၅ သိန်းအား အကျိုးဆောင် ဦးသန်းအောင်က လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက်ရေလဲကလေးကျေးရွာ

မိသားစုနှင့် ဓမ္မမိတ်ဆွေများ၊ စေတနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်း အဆိုပါ ရေလဲကလေးကျေးရွာ မိသားစုနှင့် ဓမ္မမိတ်ဆွေများက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် သီတင်းသုံးတော်မူကြသော စီမံ၊ စာချ၊ ဆရာတော်၊ သံဃာတော် အပါး ၄၄၀ တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)



(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးကျော်ထွန်း၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ဆန်းဝင်း၊ ဦးစီး(ပ)၊ (ဦး/ ရေး/ ထောက်) ဒုတိယရဲမှူးကြီးဇော်လင်းအောင်တို့ဦးစီး၍ လက်ရုံးတပ်ဖွဲ့ဝင်များပါဝင်သော အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း စုစုပေါင်း ၂၅၀ တို့က ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက်ရှိ တဂေါင်းမင်္ဂလာ စေတီတော်ပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်စဉ်။

ပုသိမ်လှကြည်

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်က နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းနိုင်နှင့် ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့မိသားစုများက နမ့်စန်မြို့ဦးသီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းရှေ့မျက်နှာစာနှင့် ကျောင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်စဉ်။

သူရအောင်(နမ့်စန်)



(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာ ၆ ရက်က ဝါးခယ်မမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းညွန့်၊ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မိသားစုဝင်များ၊ သတင်းရဲတပ်ဖွဲ့တို့က ရန်အောင်မြင်ကပ်ကာ စေတီတော်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်စဉ်။

လွမ်းသီဟ(ပြန်/ဆက်)

❖ ကျောပိုးမှ
တန်ပြန်တိုက်စစ်ဖြင့် ကစားခဲ့ရာ ဂျပန်အသင်းတိုက်စစ်နှင့် မြန်မာအသင်းခံစစ်အားပြိုင်မှုကို မြင်တွေ့ခဲ့ရပြီး ပထမပိုင်းတွင် ဂိုးမရှိသရေကစားနိုင်သလို ဒုတိယပိုင်းတွင် နောက်မှလိုက်ကစားကာ ချေပဂိုးပြန်သွင်းနိုင်သော်လည်း ပွဲပြီးခါနီးတွင် ပင်နယ်တီပေးလိုက်ရခြင်းကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲစကတည်းက ခံစစ်အသားပေးပြီး ဂျပန်အသင်း ဂိုးသွင်းခွင့်မရအောင် အဆင့်ဆင့်ပိတ်ဆို့ ကစားခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်း ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ၅၁ မိနစ်တွင် ဂျပန်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ထောင့်ကန်ဘောမှတစ်ဆင့် အိုကာဘီက ခေါင်းတိုက်သွင်းယူသဖြင့် ဂျပန်အသင်း ဂိုးရရှိသည်။ ၇၉ မိနစ်တွင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် စွမ်းထက်က သွင်းယူခဲ့သည်။ မြန်မာအသင်းသည် သရေတစ်မှတ်ရရန် ကြိုးပမ်းခဲ့သော်လည်း ၉၀+၂ မိနစ်တွင် ပင်နယ်တီပေးခဲ့ရပြီး နာဝါတာက သွင်းယူခဲ့သဖြင့် ဂျပန်အသင်း အနိုင်ဂိုးရရှိခဲ့သည်။

ယခုပွဲအပြီးတွင် ဂျပန်အသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ မြန်မာအသင်းက နှစ်ပွဲကစား တစ်မှတ်ရရှိထားသည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၉ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်

■ စာမျက်နှာ ၁၈ မှ

တပ်မတော် အနေဖြင့် ကော့ကရိတ်-သမီးညီနောင်-မြဝတီ အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည့် အတွက် KNU အကြမ်းဖက် သောင်းကျန်းသူများ၏ စိတ်ကူး ယဉ်အိပ်မက်ဖြစ်သော မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့ အား သိမ်းပိုက်ကာ သီးခြား လွတ်လပ်သော ကော်သူလေး ပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေးအိပ်မက်အား အပြီး တိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့သည်။

အဆိုပါ ကော့ကရိတ်-သမီးညီနောင်-မြဝတီ အာရှလမ်းမကြီး အား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် သမီးညီနောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ရာတွင် စစ်ဆင်ရေးကာလ တစ်နှစ်ကျော် ကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများ နှင့် တိုက်ပွဲကြီးငယ် ၃၈၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်း သူများထံမှ အလောင်း ၆၃ လောင်း၊ လက်နက် မျိုးစုံ ၅၇ လက်၊ ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ အရာရှိ၊ စစ်သည် အချို့ နိုင်ငံအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး အချို့မှာ

ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် အဆိုပါကော့ကရိတ်- သမီးညီနောင်-မြဝတီ အာရှ လမ်းမကြီးတစ်လျှောက် ခေတ္တ ထိန်းချုပ်ထားစဉ်အဖျက်အမှောင့် လုပ်ငန်းများအား နည်းလမ်းမျိုးစုံ ဖြင့်လုပ်ဆောင်ခဲ့ပြီး မော်တော် ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ်၌ သစ်ပင် သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ် ပိတ်ဆို့ခြင်း၊ အခြားလမ်း၊ တံတား များအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရ သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် အဆိုပါပြည်ထောင်စု လမ်းမကြီးဖွင့်လှစ်ပြီး နယ်စပ် ကုန်စည်စီးဆင်းမှု အမြန်ဆုံး ပြန်လည် ဆောင်ရွက်နိုင်ရေးနှင့် အဆိုပါ လမ်းမကြီးတစ်လျှောက် တွင် ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွား မော်တော်ယာဉ်များ ဘေးကင်းစွာ ဖြင့် ပုံမှန်အတိုင်း ပြန်လည်သွား လာနိုင်ရေးအတွက် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ တပ်မတော်က အဆိုပါ ကော့ကရိတ်-သမီးညီနောင်- မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ပေးနိုင်ခဲ့သည့်

အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ ပြန်လည် ဆောင်ရွက်နိုင်တော့မည် ဖြစ် သည့်အတွက် တပ်မတော်အပေါ် အထူးပင် ကျေးဇူးတင်လျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်

တပ်မတော်စစ်ကြောင်းများ က အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် နယ်မြေခံ တပ်ရင်းများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ သိမ်းပိုက်ရရှိခဲ့မှုကို တွေ့ရစဉ်။



တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သမားများ ခေတ္တ စိုးမိုးထားသည့် နယ်မြေခံတပ်ရင်းများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ မှုကို တွေ့ရစဉ်။



တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သမားများ ခေတ္တ စိုးမိုးထားသည့်နေရာများအား ပြန်လည်သိမ်းပိုက်ရရှိခဲ့မှုကို တွေ့ရ စဉ်။



မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လုပ်ငန်းသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချ

မြန်အောင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးတွင် ယနေ့နံနက်က စားသောက်ကုန် လုပ်ငန်းသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် စားသောက်ကုန်လုပ်ငန်းသုံးဆီ သတ်မှတ် ရည်ညွှန်းဈေး တစ်ပိဿာ ၄၅၀၀ ဈေးနှုန်းဖြင့် ပိဿာ ၇၁၅၀ ရောင်းချပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံခန့်ခွဲရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးတို့က ဆီရရှိမှုနှင့် ခွဲဝေ ဖြန့်ဖြူးပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားကာ ရောင်းချ နေမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ဝင်းဗိုလ်(မြန်အောင်)

ပြည်ပဆီများကို တတ်နိုင်သမျှ လျှော့စား၍ အသွင်ပြောင်းဆီများ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ကြပါစို့

ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် ဝန်ထမ်းများက ပညာရတနာဇီဝေါကိုယ်ပိုင်အထက်တန်း ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက်တပ်ဆင်ထားသော မီးငြိမ်းသတ် ရေးပစ္စည်းများကို လက်တွေ့အသုံးပြုနိုင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ စာသင်ကျောင်းတွင် သွယ်တန်းအသုံးပြုနေသော လျှပ်စစ်ပိုင်းယာကြိုး များကို အရည်အသွေးပြည့်မီသောပစ္စည်းများသာအသုံးပြုရန်၊ မီးသတ် ဦးစီးဌာနမှအကြံပြုလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးနှင့် လက်တွေ့မီးငြိမ်းသတ်



ခြင်းများကို ဇာတ်တိုက်လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြုခဲ့ကြောင်း သိရသည်။ လှိုင်မင်းအောင်(ပြန်/ဆက်)

တနင်္သာရီတိုင်းဒေသကြီး၌ မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဖွဲ့စည်း

ထားဝယ် စက်တင်ဘာ ၆
မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ (တနင်္သာရီတိုင်းဒေသ ကြီး)အား ဖွဲ့စည်းခြင်းအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ပါဝင်ဆောင်ရွက် အခမ်းအနားတွင် တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူးဦးသန်းထိုက်က တိုင်းဒေသကြီးသည် Agro-ecological Zone အရ နှစ်ရည် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော ဒေသဖြစ်သည့်အတွက် ရော်ဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုးစသည့် သီးနှံများအပြင်ဈေးကွက်ဝင်သီးနှံ



ဖြစ်သော ဒူးရင်းသီးနှံလည်း အောင်မြင် ဖြစ်ထွန်းလျက်ရှိ ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး၏ဒူးရင်းစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် စိုက်ဧက ၁၀၅၄၃ ဧက၊ အသီးနှုဧက ၁၀၂၁၁ ဧကရှိပြီး တစ်ဧကပျမ်းမျှအထွက် နှုန်းအနေဖြင့် ၄၄၅၇ လုံး ထွက်ရှိ ကာ ဒူးရင်းမျိုးကွဲအလိုက် စိုက်ပျိုး ထုတ်လုပ်မှုပြည်ပမျိုး ၂၀ ရာခိုင်နှုန်းနှင့် ဒေသမျိုး ၈၀ ရာခိုင်နှုန်း

စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း၊ ဒူးရင်း စိုက်ပျိုးထုတ်လုပ်သည့် ခြံရှင်များ/ လုပ်ငန်းရှင်များအနေ ဖြင့် ယခုလိုအသင်းအဖွဲ့များ တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် နည်းပညာဗဟုသုတများ ဖလှယ် နိုင်ပြီး ခေတ်မီစိုက်ပျိုးရေး နည်းပညာများ မျှဝေသုံးစွဲနိုင်ခြင်း၊ နိုင်ငံတကာမှလိုအပ်သည့် စံချိန် စံညွှန်း အရည်အသွေးများကို သတ်မှတ်နိုင်ခြင်းနှင့် နိုင်ငံတကာ

ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းကောင်းများ ရရှိလာနိုင် ခြင်း၊ ဒူးရင်းကဏ္ဍဆိုင်ရာ မူဝါဒ များချမှတ်ရာမှာလည်း ပါဝင် ဆွေးနွေးနိုင်ခြင်း စသောအကျိုး ကျေးဇူးများ ရရှိလာနိုင်မည် ဖြစ်သောကြောင့် ဈေးကွက် ချိတ်ဆက်မှုများကို ပိုမိုသိရှိလာ ပြီး ခိုင်မာသောဈေးကွက်ဖြစ်ပေါ် လာစေရန် အထောက်အကူပြု နိုင်မည်ဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံဒူးရင်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့ (တနင်္သာရီတိုင်း ဒေသကြီး)ကို အမှုဆောင် ၂၁ ဦး ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟိုပုံး စက်တင်ဘာ ၆ ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရေထွက်ကြီးတွင် ရေကန်အတွင်းနှင့် ရေကန် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ရေကန်ပတ်ဝန်းကျင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေကန်တွင် လာရောက်အသုံးပြုသူများ အဆင်ပြေစေရန် ရေချိုး ရန် နေရာသီးသန့်သတ်မှတ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းရှိအမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)



ကလေးမြို့ သာယာလှပရေးနှင့် ကလေးချောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အလှူငွေပေးအပ်

ကလေး စက်တင်ဘာ ၆ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလေးမြို့၌ မြို့သာယာလှပရေးနှင့် ကလေးချောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် Highland Oasis Construction Company Limited မှ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အမှာ စကားပြောကြားပြီး Highland Oasis Construction Company Limited မန်နေဂျင်းဒါရိုက်တာ ဦးအေးလွင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များက ကလေးမြို့သာယာလှပရေးနှင့် ကလေးချောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် ငွေကျပ်သိန်း ၅၀၀၊ အောင်ပန်းမြို့ အမှတ်(၂) တပ်မတော် ခုတင်-၇၀၀ ဆေးရုံ ဆေးပဒေသာပင်အတွက် ငွေကျပ် သုံးသိန်း၊ ကလေးမြို့မ ရဲစခန်းအုတ်တံတိုင်းကာရံခြင်းအတွက် ငွေကျပ် သုံးသိန်း၊ မြို့နယ်နာရေးကူညီမှုအသင်းအတွက် ငွေကျပ် သုံးသိန်း၊ ထင်းရှူး ရန်နီဘိုးဘွားရိပ်သာအတွက် ငွေကျပ်သုံးသိန်း စုစုပေါင်း ငွေကျပ် ၅၁၂ သိန်းအား ပေးအပ်ခဲ့ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ က လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ကျော်ဝင်း(ကလေး)

ရမည်းသင်းခရိုင်၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံပွဲကျင်းပ

ရမည်းသင်း စက်တင်ဘာ ၆ ရမည်းသင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် နှင့် ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ များမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၌ ကျင်းပသည်။

ရှင်းလင်းပြောကြား ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်း အောင်ကျော်က အမှာစကားပြော



ကြားပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ရွေးကောက် ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍

တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်မင်းအေးက ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း ပြောကြားရာ ရမည်းသင်းခရိုင်

ရွေးကောက်ပွဲကော်မရှင် အတွင်း ရေးမှူး ဦးဇော်မင်းက ရွေးကောက် ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာ သည့် ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ ခွဲများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး မေးမြန်းကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်း အနားကို ရပ်သိမ်းခဲ့ကြောင်း သိရ သည်။

ခရိုင်(ပြန်/ ဆက်)

မကွေးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေး စက်တင်ဘာ ၆ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်



မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ မကွေးခရိုင်၊ မင်းဘူးခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲ၌ အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး (From Science to global action) ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၂၆ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တွင် ကျောင်းသား ကျောင်းသူ ၃၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ														
၇-၉-၂၀၂၅														
Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထားဝယ်	မုံရွာ	ပုသိမ်	မြန်ကြီးမြို့နယ်	စစ်တွေ	တာအံ	မော်လမြိုင်	လားရှိုး	တောင်ကြီး
92 Ron	၂၉၄၅	၃၀၅၅	၃၀၂၅	၂၉၆၀	၃၀၆၅	၃၀၆၀	၃၀၆၅	၃၀၁၅	၄၅၀၅	၃၃၁၀	၃၀၃၀	၃၀၃၅	၃၁၀၅	၃၀၇၀
95 Ron	၃၀၁၀	၃၁၂၀	၃၀၉၀	၃၀၂၅	၃၁၃၀	၃၁၃၅	၃၁၆၀	၃၁၆၀	၄၅၆၀	၃၃၇၅	၃၀၉၅	၃၁၀၀	၃၁၇၀	၃၁၃၅
HSD (500 ppm)	၂၅၆၀	၂၆၇၅	၂၆၄၀	၂၅၇၅	၂၆၈၀	၂၆၉၅	၂၇၁၀	၂၆၃၀	-	၂၉၂၅	၂၆၅၀	၂၆၅၀	၂၇၂၀	၂၆၈၅
HSD (50 ppm)	၃၁၇၀	၃၂၈၀	၃၂၅၀	၃၁၈၅	၃၂၉၀	၃၃၀၅	၃၃၂၀	၃၂၄၀	၄၈၃၀	၃၅၃၅	၃၂၅၅	၃၃၃၀	၃၂၉၅	၃၃၁၅
HSD (10 ppm)	၃၁၇၀	၃၂၈၀	၃၂၅၀	၃၁၈၅	၃၂၉၀	၃၃၀၅	၃၃၂၀	၃၂၄၀	-	၃၅၃၅	၃၂၅၅	၃၃၃၀	၃၂၉၅	၃၃၁၅

ကျပ်/လီတာ		
Fuel (လက်ကားဈေးနှုန်း)	ရန်ကုန်	မန္တလေး
92 Ron	၂၇၇၆	၂၈၆၅
95 Ron	၂၈၃၉	၂၉၂၉
HSD (500 ppm)	၂၄၀၄	၂၄၀၂
HSD (50 ppm)	၂၉၉၄	၃၀၈၃
HSD (10 ppm)	၂၉၉၄	၃၀၈၃

မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။

(၂) သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေး တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၀၆၇- ၄၁၁၇၃၊ ၀၉-၂၅၄၆၂၅၄၇၇

၀၆၇- ၄၁၁၂၈၊ ၀၉-၇၇၅၂၉၃၆၂

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ



ခရမ်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြော

ရန်ကုန် စက်တင်ဘာ ၆ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလက (ကရင်ကန်) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမ ဒေါ်ဇာနည်ထွန်းက အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက လူငယ်နှင့် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောသည်။

ဆက်လက်၍ မြို့နယ်အားကစားမှူး ဦးခင်စွမ်းခိုင်၊ မြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် တို့က အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ ကိုမင်း(ခရမ်း)

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ်(၁၇)၊ ဦးပိုင် အမှတ်(၄၈/ခ)၊ ၁၀၄x၁၀၅ကြား၊ ၅၂x၇၃ လမ်းကြားရှိ မြေကွက်အား တောဂရန်အမှုတွဲအမှတ်(၇၂၄/ ၉၁-၉၂) အရ ဒေါ်မြတ်မြတ်မိုး မှတ်ပုံတင်အမှတ် (MUG-၀၀၅၃၄၉)အမည်ပေါက်သို့ မြေရာဇဝင် ၁-က မှတ်တမ်းတွင် အတည်ပြု မှတ်သားပေးပါရန်။

ဒေါ်ခင်စန်းဌေး မှတ်ပုံတင်အမှတ် [၉/ခမစ(နိုင်)၀၃၂၀၁၀]မှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားလာပါသည်။ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံး ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းနှင့် အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ ရွှေညဒေါင်း (၁)လမ်း၊ မြေကွက်အမှတ် (၉၉၅-အေ)၊ ပေ(၄၀x၆၀) ဒေါ်ပန်းအိဖြူ [၁၂/ဒဂမ(နိုင်)၀၂၉၀၆၂] တရားဝင် အမည်ပေါက် ပိုင်ဆိုင်ထားသော ဂရန်မြေကွက်အနက်မှ (တရားဝင်မခွဲစိတ်ရသေးသော)မြေရင်းဘက်အခြမ်း ပေ(၂၀x၆၀) မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကိုဒေါ်ပန်းအိဖြူ [၁၂/ ဒဂမ(နိုင်)၀၂၉၀၆၂]ထံမှ ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါ၍ အကျိုးသက်ဆိုင်ခွင့်ရှိသူ မည်သူမဆို ခိုင်လုံသောစာရွက်စာတမ်း အထောက်အထားမူရင်းများနှင့်တကွ ကျွန်ုပ်ထံသို့ ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက ဥပဒေနှင့်အညီ အရောင်းအဝယ် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းအများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်ကုမုဌ L.L.B, D.B.I, D.I.L, I.D.C.S, EDFM, EDAP
တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၄၈၉၉)
ဖုန်း- ၀၉-၄၂၀၀၉၉၀၆၆

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ် (၂၈-၁)၊ ဦးပိုင်အမှတ်(၅၂)၊ ၇၃x၇၄ကြား၊ ၁၁၆x၁၁၇ လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သူ ဦးနော်ကယား [၉/မနမ(နိုင်) ၀၅၄၃၁၇၂]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၇၆၈၃/၂၀၁၁)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်နန်းစောမွန် [၁၃/မဆတ(နိုင်)၀၀၁၈၅၇]က တောဂရန်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံး ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ် (၂၈-၁)၊ ဦးပိုင်အမှတ်(၅၂)၊ ၇၃x၇၄ကြား၊ ၁၁၆x၁၁၇ လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်ခင်မာအေး [၉/မရတ (နိုင်) ၀၇၁၀၀၅၂]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၂၆၅၆/၂၀၁၆)ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးမျိုးမင်းမင်းလတ် [၁၀/မလမ (နိုင်)၁၄၉၆၈၆]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံး ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အားကစား

မြင့်တင်

စိတ်လန်းရွှင်

ဆန့်ကျင်

မူးယစ်ဆေး

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ် (၂၀-၇)၊ ဦးပိုင်အမှတ်(၁၂)၊ ၆၄x၆၅ ကြား၊ ၁၃၄x၁၃၅ လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်ခင်မာအေး [၉/မရတ (နိုင်) ၀၇၁၀၀၅၂]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၂၆၅၆/၂၀၁၆)ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးမျိုးမင်းမင်းလတ် [၁၀/မလမ (နိုင်)၁၄၉၆၈၆]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံး ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၁၉)၊ မြေကွက်အမှတ်(၇၄၀/ခ)၊ အကျယ်အဝန်း(၂၀ပေx၆၀ပေ)ဧရိယာ(၀.၀၂၇)ဧကရှိ နှစ်(၆၀)မြေငှားဂရန်မြေကွက်သည် ဦးမောင်ကြီး [၁၂/ဗဟန(နိုင်) ၀၁၂၆၃၇] အမည်ပေါက်သော မြေကွက်ဖြစ်ပြီး ယင်းမြေနှင့် ယင်းမြေကွက်ပေါ်ရှိအမှတ် (၇၄၀/ခ)၊ ပိတောက်ရွှေဝါ(၅)လမ်း၊ (၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဟုခေါ်တွင်သော အိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ၎င်းအမည်ပေါက် ဗခင်နှင့်မိခင်ဖြစ်သူတို့ ကွယ်လွန်သဖြင့် သားသမီးများဖြစ်ကြသော ၁။ဦးမြသန်း [၁၂/ဗဟန(နိုင်)၀၁၂၄၇၆]၊ ၂။ ဒေါ်တင်တင်လှ [၁၂/ဗဟန(နိုင်)၀၀၂၇၇၅]၊ ၃။ဦးပြည်သိန်း [၁၂/ဗဟန(နိုင်)၀၁၂၅၇၀] အပါအဝင်မောင်နှမ(၈)ဦးတို့မှ အမွေဆက်ခံပိုင်ဆိုင်ခဲ့ပြီး မိမိတို့သာလျှင်လက်ဝယ်ပိုင်ဆိုင် ရောင်းချခွင့်ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဖွင့်ဟ ဝန်ခံရောင်းချသဖြင့် ကျွန်ုပ်၏မိတ်ဆွေမှ အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ပါ၍ အရောင်းအဝယ်အား ကန့်ကွက်မည့်သူရှိပါက ခိုင်လုံသော စာချုပ်စာတမ်းများ၊ အထောက်အထားမူရင်းများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါသည်။ ကြော်ငြာပါ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ တရားဝင်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -
ဒေါ်သင်းစုမွန် (LLB)
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၅၂၁)
အမှတ်(၂၄)၊ နတ်မောက်(၇)လမ်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
ဖုန်း-၀၉-၂၅၀၆၄၈၃၃၊ ၀၉-၄၅၀၀၉၉၀၆၉

ဒေါ်ပိုးအိအိစ် (LLB)(LLM)
တရားလွှတ်တော်ရှေ့နေ (စဉ်-၈၀၅၀)
အမှတ်(၂၄)၊ နတ်မောက်(၇)လမ်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
ဖုန်း-၀၉-၂၅၀၆၄၈၃၃၊ ၀၉-၄၅၀၀၉၉၀၆၉

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်(၂၅)၊ မြေကွက်အမှတ် (၈၉)၊ အကျယ်အဝန်း(၄၀ပေx၆၀ပေ)ဧရိယာ(၀.၀၅၅)ဧကရှိ နှစ်(၆၀)မြေငှားဂရန်မြေကွက်သည် ဦးချစ်ကို [၁၂/သဃက(နိုင်)၁၅၈၂၁၂] နှင့် ဒေါ်ခင်မိုးဝေ [၁၂/ဒဂတ(ပြ)၀၀၁၄၇၉]တို့ အမည်ပေါက်သော မြေကွက်ဖြစ်ပြီး ယင်းမြေနှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ်(၈၉)၊ အောင်ရတနာလမ်းနှင့် အောင်သူခလမ်းထောင့်၊ (၂၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဟုခေါ်တွင်သော အိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ၎င်းအမည်ပေါက်တို့မှ မိမိတို့သာလျှင် လက်ဝယ်ပိုင်ဆိုင် ရောင်းချခွင့်ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဖွင့်ဟဝန်ခံရောင်းချသဖြင့် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်နင်းအခွလီ [၁၂/လသန(နိုင်)၀၂၃၉၁၅]မှ အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ပါ၍ အရောင်းအဝယ်အား ကန့်ကွက်မည့်သူရှိပါက ခိုင်လုံသော စာချုပ်စာတမ်းများ၊ အထောက်အထားမူရင်းများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါသည်။ ကြော်ငြာပါ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ တရားဝင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -
ဒေါ်သင်းစုမွန် (LLB)
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၅၂၁)
အမှတ်(၂၄)၊ နတ်မောက်(၇)လမ်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
ဖုန်း-၀၉-၂၅၀၆၄၈၃၃၊ ၀၉-၄၅၀၀၉၉၀၆၉

ဒေါ်ပိုးအိအိစ် (LLB)(LLM)
တရားလွှတ်တော်ရှေ့နေ (စဉ်-၈၀၅၀)
အမှတ်(၂၄)၊ နတ်မောက်(၇)လမ်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်။
ဖုန်း-၀၉-၂၅၀၆၄၈၃၃၊ ၀၉-၄၅၀၀၉၉၀၆၉

လျှပ်စစ်ဓာတ်အားကို ဓွေတာနိုင်သည့် နည်းလမ်းများ

အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ဓွေတာပါ။



ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၁၅၃)၊ လမ်းအမည်မရှိသေး၊ မြေကွက်အမှတ် (၁၆၉၃)၊ ဦးဘဆင့် (AG-304697) စာအမှတ် (၂၆၄၁) ပါမစ်မူရင်း အမည်ပေါက်၊ (၄၀x၆၀)ပေ မြေကွက်မှ မြေပေါ်၊ မြေအောက် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့အား ၎င်းသာလျှင် လက်ရှိ လက်ဝယ်ပိုင်ဆိုင် အကျိုးခံစားလျက်ရှိကြောင်းနှင့် အပြီးအပိုင်ရောင်းချပိုင်ခွင့် ရှိကြောင်း ဝန်ခံကတိပြု၍ အရောင်းအဝယ် အဆက်စပ်စာချုပ်မူရင်းများနှင့် အပြီးအပိုင်ရောင်းချသူ ဦးဝင်းလှိုင်[၁၁/မဥန(နိုင်)၀၀၀၆၉၂]ထံမှ ကျွန်ုပ်၏မိတ်ဆွေ ဒေါ်အေစီငြိမ်းလှိုင် [၁၂/ဒဂရ(နိုင်)၀၁၄၁၁၈]မှ အပြီးအပိုင် ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသအား ပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောစာရွက်စာတမ်း အထောက်အထားမူရင်းများနှင့်တကွ လူကိုယ်တိုင် ကျွန်ုပ်ထံသို့ (၇)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း လာရောက်ကန့်ကွက်မမူရ်ပါက အရောင်းအဝယ်အား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်အေစီငြိမ်းလှိုင်၏ လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်စာမြည်သက် (LLB)
အထက်တန်းရှေ့နေ (စဉ်- ၄၈၁၇၈)
ဖုန်း- ၀၉-၄၄၀၉၈၆၁၄၆

ကန့်ကွက်နိုင်ပါကြောင်းအများသိစေရန်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁-ရပ်ကွက်၊ မြောင်းမြလမ်း၊ မြေတိုင်းအမှတ်- သကမ(၁၂)တွင် မြေကွက်အမှတ်(၁၀/က)၊ အကျယ်အဝန်း မြေဧရိယာ (၂၀x၆၀)ပေရှိ မြေချပါမစ်မူရင်းအမည် ဒေါ်သန်းရီ (ISN-၄၁၄၇၂၀)နှင့် မြေကွက်အမှတ်(၁၀/ခ)၊ အကျယ်အဝန်း မြေဧရိယာ (၂၀x၆၀)ပေရှိ မြေချပါမစ်မူရင်းအမည် ဒေါ်သန်းမီ (ISN-၂၂၄၇၆) အိမ်ခြံမြေတို့ကို ဒေါ်အေးအေးကျော်[၁၂/မရက(နိုင်)၁၁၆၉၃၉]ဆိုသူမှ တရားဝင် ဝယ်ယူပိုင်ဆိုင်ထားသည့် အိမ်ခြံမြေများအား အရှုပ်အရှင်းမရှိကြောင်း အာမခံကာ ရောင်းချသည့်အတွက် ကျွန်ုပ်၏မိတ်ဆွေ ဦးချစ်ကိုကို [၁၂/လသယ(နိုင်)၀၂၄၄၂]ဆိုသူမှ တရားဝင်ဝယ်ယူ ပိုင်ဆိုင်နိုင်ရန် အိမ်ခြံမြေတန်ဖိုး၏တချို့ကို စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ကန့်ကွက်လိုပါကပိုင်ဆိုင်မှု စာမှတ်စာတမ်း အထောက်အထား (မူရင်း) အပြည့်အစုံနှင့်အတူ ဤကြေညာပါသည့်နေ့ရက်မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ထားသည့်နေ့ရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးချစ်ကိုကို ၏ လွှဲအပ်ချက်အရ-
ဦးဝင်းမင်းမိုလ် (LLB)
တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၆၈၇၉)
အမှတ်-(၁၅၈/ခ)၊ ပေ- ၂၀ လမ်း၊ အတွင်းပဒံကျေးရွာ၊
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၀၉-၂၅၈၁၁၁၇၁၃၊ ၀၉-၆၈၉၆၈၈၈၁

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်-၅ ရပ်ကွက်၊ အကွက်အမှတ်(က-၁)၊ ဦးပိုင်အမှတ်-၉၄-၁/၉ခဲစင်း/ရှင်ပင်အုန်းအင်းလမ်းx ၇၃ လမ်းကြား၊ ၁၁၀x၁၁၀လမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဦးအောင်မြတ် [၁၂/ဥကတ(နိုင်)၀၂၁၀၃၉]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၁၂၈၈/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်မေသက်နွယ် [၁၃/ကမန(နိုင်) ၁၄၈၈၀၅]၊ ဒေါ်ခင်အုန်းမြင့် [၁/ရကန(နိုင်)၀၂၆၆၀၀]တို့က ဂရန်စာချုပ်တင်ပြ၍ ခဲစင်းပြ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်အမှတ်(၄၁၄-က)၊ ဦးပိုင်အမှတ်- ၁၁၁၁ / ၂၂x၂၆လမ်းကြား၊ ၆၀x၆၂လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဦးကျော်သက်လှိုင် [၉/မရမ(နိုင်)၀၅၂၃၁၀] ၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ်(၁၀၃၉၀/၂၀၂၂) ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးခင်မောင်အေး [၅/ရဘန(ပြ)၀၀၀၀၀၈] က ဂရန်စာချုပ် တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်အမှတ်(၄၁၄-က)၊ ဦးပိုင်အမှတ်- ၁၁၁၁ / ၂၂x၂၆လမ်းကြား၊ ၆၀x၆၂လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဦးကျော်သက်လှိုင် [၉/မရမ(နိုင်)၀၅၂၃၁၀]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ်(၁၀၃၉၁/၂၀၂၂) ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးခင်မောင်အေး [၅/ရဘန(ပြ)၀၀၀၀၀၈]က ဂရန်စာချုပ် တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ်-(၁၂၂)၊ ဦးပိုင်အမှတ်- ၃ခဲစင်း/၈၉လမ်း၊ ၂၀x၁၉လမ်းကြားရှိ ဦးစံရီ၊ ဒေါ်မယ် အမည်ပေါက် တိုးဘမြေကွက်အား အမွေဆက်ခံစာချုပ်အမှတ် (၄၄၀/၂၀၂၃)ဖြင့် ပိုင်ဆိုင်ခဲ့ကြသူ ဒေါ်ကြူကြူလှိုင်(ခ)ခင်ကြူကြူလှိုင် [၁၂/ဗဟန(နိုင်)၀၀၅၄၉၇]၏ အထူးထွေကိုယ်စားလှယ်လွှဲစာအမှတ် (၆၇၁၈/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးစိုးလင်း [၉/မရမ(နိုင်)၁၁၃၃၈၀] က ၎င်းကိုယ်တိုင်နှင့်အတူ အမည်ပေါက်မြေပုံ တင်ပြ၍ ခဲစင်းပြ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အများသိစေရန် အသိပေးကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်- ၄၃၊ မြေကွက်အမှတ်- ၆၈၃၊ ဧရိယာ(၀.၀၅၆)ဧက၊ အကျယ်အဝန်းအားဖြင့် (၄၁ ပေ x ၆၀ ပေ)ရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ်(၆၈၃)၊ သခင်ဗလှိုင်လမ်း၊ ၄၃-ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဟုခေါ်တွင်သည့် အဆောက်အဦအပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို အမည်ပေါက် ပိုင်ဆိုင်ရောင်းချခွင့်ရှိသူ ဒေါ်ခင်ခင်ဦး [၁၂/ဥကတ(နိုင်) ၁၀၀၆၂၄]- AC 046337 ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူမည်ဖြစ်ပါ၍ အရောင်းအဝယ်ပြုလုပ်သည့် တန်ဖိုးငွေ၏ တစ်စိတ်တစ်ဒေသအဖြစ် စရန်တန်ဖိုးငွေကို ပေးချေထားပြီးဖြစ်ပါသည်။ ဖော်ပြပါမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အဆောက်အဦ အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့နှင့် ပတ်သက်၍ အကျိုးသက်ဆိုင်ခံစားခွင့်ရှိသည့်ဆိုပါက စာချုပ်စာတမ်းမူရင်းများနှင့်အတူ ဤကြော်ငြာပါသည့်နေ့မှ (၁၄)ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်ပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြော်ငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -
ဒေါ်သီတာအုန်း
တရားလွှတ်တော်ရှေ့နေ(စဉ်-၆၃၀၇)
အမှတ်(၁၉၄/၁၉၆)၊ ပထမထပ်၊ မဟာဗန္ဓုလလမ်း၊ (၁) ရပ်ကွက်၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၅၁၆၀၆၀၇

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၂၂၄)၊ ဦးပိုင်အမှတ်(၄၀-အ/၇)၊/လမ်း၃၀၊ ၈၉x၉၀ လမ်းကြားရှိ တိုးဘမြေကွက် အမည်ပေါက်သူ ဦးစိုင်းပန်းကျော် [၁၃/ကမန(နိုင်) ၀၂၃၉၀၀]၊ ဒေါ်မြင့်မြင့်သန်း [၉/မနတ (နိုင်)၀၇၁၃၀၆] တို့က အမည်ပေါက် မြေပုံတင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ်(မမ-၇)၊ ဦးပိုင်အမှတ်- ၆၃ ခဲစင်း/ ၄၇x၄၈ ကြား၊ ၁၁၅x၁၁၆ လမ်းကြားရှိ ဦးကျော်မွေး အမည်ပေါက် တောဂရန်မြေကွက်အား တရားလို ဦးသိန်းကိုကိုက တရားပြိုင် ဦးကျော်မွေး၏ (၎င်း၏ SP ရရှိသူ ဒေါ်အေးသင်းဦး၊အပေါ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ပေးစေလိုမှုဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံး၊ တရားမကြီးမှုအမှတ်(၇၇/၂၀၂၅)ဖြင့် ဦးပိုင် ၆၃၏ အရှေ့ဘက်ခြမ်းအားလည်းကောင်း၊)တရားစွဲဆိုခဲ့ရာ အနိုင်ဒီကရီရရှိသူ ဦးသိန်းကိုကို[၉/မရမ (နိုင်)၀၀၈၃၁၇] ကလည်းကောင်း၊ တရားလို ဒေါ်စိမ်းစိမ်းမွန်က တရားပြိုင် ဦးကျော်မွေး၏ (၎င်း၏ SP ရရှိသူ ဒေါ်အေးသင်းဦး)အပေါ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ပေးစေလိုမှုဖြင့် ချမ်းမြသာစည်မြို့နယ်၊ တရားရုံးတော်၊ တရားမကြီးမှုအမှတ် (၇၆/၂၀၂၅)ဖြင့် ဦးပိုင် ၆၃ ၏ အနောက်ခြမ်းအားလည်းကောင်း၊) တရားစွဲဆိုခဲ့ရာ အနိုင်ဒီကရီရရှိသူ ဒေါ်စိမ်းစိမ်းမွန်၊ [၁/မကတ(နိုင်)၀၇၁၉၀၈]ကလည်းကောင်း တောဂရန်၊ တရားရုံးအမိန့်တို့တင်ပြ၍ မှတ်ပုံတင်အရောင်း အဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်-၅ရပ်ကွက်၊ အကွက်အမှတ်(က-၁)၊ ဦးပိုင်အမှတ်(၉၄-ခ/၉ ခဲစင်းတောင်ခြမ်း)၊ ၁၁၀x၁၁၁ကြား၊ ရှင်ပင်အုန်းအင်းလမ်းx ၇၃လမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဦးအောင်မြတ်[၁၂/ဥကတ(နိုင်)၀၂၃၀၃၉]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၁၂၈၈/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်မေသက်နွယ် [၁၃/ကမန(နိုင်)၁၄၈၈၀၅]၊ ဒေါ်ခင်အုန်းမြင့် [၁/ရကန(နိုင်)၀၂၆၆၀၀]တို့က ဂရန်စာချုပ်တင်ပြ၍ ခဲစင်းပြ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ အကွက်အမှတ်(၈၈-၂၀)၊ ဦးပိုင်အမှတ်(၆၃)၊ ၆၆x၆၇ကြား၊ ၁၃၁x၁၃၂ လမ်းကြားရှိ မြေကွက်အား တောဂရန်အမှုတွဲ အမှတ်(၁၀၇၀/၉၀-၉၁) အရ ဒေါ်စောလှိုင် မှတ်ပုံတင်အမှတ်(AA-၀၇၁၇၆၈)အမည်ပေါက်သို့ မြေရာဇဝင် ၁-က မှတ်တမ်းတွင် အတည်ပြုမှတ်သားပေးပါရန်။ ဦးသန်းဆောင် မှတ်ပုံတင်အမှတ်[၈/နမန (နိုင်)၀၅၈၈၇၇]မှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်-၅ရပ်ကွက်၊ အကွက်အမှတ်(က-၁)၊ ဦးပိုင်အမှတ်-၉၄-ခ/၁၁/ရှင်ပင်အုန်းအင်းလမ်းx ၇၃လမ်းကြား၊ ၁၁၀x၁၁၀လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဦးအောင်မြတ် [၁၂/ဥကတ(နိုင်)၀၂၃၀၃၉]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် (၁၂၈၈/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်မေသက်နွယ် [၁၃/ကမန(နိုင်) ၁၄၈၈၀၅

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော်ရွှေစိက်ချွတ် လုပ်ငန်းကို အိတ်ဖွင့်တင်ဒါခေါ်ယူ ပြုလုပ်မည်ဖြစ်ပါသည်။
၂။ လုပ်ငန်းလုပ်ကိုင်လိုသူများ တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ် အပ်ပါသည်။
၃။ လျှောက်လွှာပုံစံနှင့် တင်ဒါစည်းကမ်းများကို ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ထံမှ ရယူနိုင်ပါသည်။

- (၁) တင်ဒါလျှောက်လွှာစတင် လက်ခံမည့်ရက် - ၇-၉-၂၀၂၅
- (၂) တင်ဒါလျှောက်လွှာဝိတ်မည့် ရက်နှင့်အချိန် - ၁၃-၉-၂၀၂၅ (၁၆:၀၀)နာရီ

ရွှေဆံတော်စေတီတော်မြတ်ကြီး
ဂေါပကအဖွဲ့ရုံး
ဖုန်း- ၀၉-၇၇၁၆၃၈၉၂

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မင်္ဂလာဒုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်- ၅၃/BI၊ မြေကွက်အမှတ်-၂၁၀/A၊ ဧရိယာ ၀.၂၂၉၅ ဧက၊ မြေကွက်တည်နေရာအမှတ်- ၂၁၀/A၊ အောင်သပြေလမ်း၊ ပုလဲ(၂)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ဦးသောင်းစိန် [၁၂/ဒဂန(နိုင်) ၀၀၉၃၁၄] အမည်ပေါက် နှစ်(၆၀) မြေငှားဂရန်မြေအား အမည်ပေါက် ဦးသောင်းစိန် (ဖခင်) သည် (၃၀-၈-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ မိခင် ဒေါ်ခင်ရွှေသည် (၁၃-၉-၂၀၁၉)ရက်နေ့တွင်လည်းကောင်း အသီးသီး ကွယ်လွန်သွားကြပါသဖြင့် သားသမီးများဖြစ်ကြသော ဒေါ်မြမြင့်ကြည် [၁၂/ဒဂန(နိုင်) ၀၀၉၀၆၇]၊ ဦးမောင်မောင်လွင် [၉/မမန(နိုင်) ၀၇၇၀၉၂]တို့မှ တရားဝင် သားသမီးများတော်စပ်ကြောင်း၊ အခြားသော ကိစ္စိမသားသမီးများလည်း မွေးစားထားခဲ့ခြင်းမရှိကြောင်း၊ မိမိတို့မှအပ အခြား အမွေဆက်ခံခွင့်ရှိသူ တစ်ဦးတစ်ယောက်မျှ မကုန်ရစ်ပါကြောင်း၊ မိမိတို့မှ မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ တရားဝင် အမွေဆက်ခံပိုင်ဆိုင်ပါကြောင်း လသာမြို့နယ်တရားရုံး၏ ၁၇-၆-၂၀၂၅ ရက်စွဲပါ ကျွမ်းကျိန်လွှာအမှတ်- ၆/၉၉၇/၂၀၂၅၊ အသိသက်သေ (၂)ဦး၏ ထောက်ခံကျွမ်းကျိန်လွှာ (၂)စောင်၊ သေစာရင်း၊ အိမ်ထောင်စုလွှဲဦးရေစာရင်း၊ မြေငှားဂရန်စာချုပ်တိုင်ပြု၍ ပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားလရာ တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ငြင်းချက်ထုတ်ရန် သမ္မန်စာ

(တရားမကျင့်ထုံးဥပဒေအမိန့်- ၅၊ နည်းဥပဒေ- ၂၀)

မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတော်

၂၀၂၄-ခုနှစ် ၊ တရားမကြီးမှုအမှတ်- ၉

ရိုးမဘဏ်လီမိတက် နှင့် ၁။ ဦးခင်မောင်ချစ်
(၎င်း၏ကိုယ်စား တာဝန်ပေးအပ် ၂။ ဒေါ်အင်ကြင်းမွေး
ခြင်းခံရသူ ဦးကျော်စင်သန့်) ၃။ ဦးကျော်စေတဝင်း
(တရားလို) (တရားပြိုင်များ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ်၊ ဗိုလ်ရာညွန့်လမ်း၊ အခန်း-၆၊ အမှတ်-၅၉/ဘီ နေ (၁)တရားပြိုင် ဦးခင်မောင်ချစ် (၂)တရားပြိုင် ဒေါ်အင်ကြင်းမွေး (၃)တရားပြိုင် ဦးကျော်စေတဝင်း (ယခုနေရပ်လိပ်စာမဲ့)တို့သိစေရမည်။
သင်တို့အပေါ်၌ တရားလိုက “ငွေကူပီ (၄၅,၅၇,၇၇၁,၂၉) တိတိအပေါ် ငွေဒီကရီရလို့မှု” လျှောက်ထားစွဲဆိုသည့်ဖြစ်၍ သင်တို့ကိုယ်တိုင်ဖြစ်စေ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက် (၁၃ရက်-ခု၊ တော်သလင်းလဆုတ် ၁၁ ရက်)နေ့ မွန်းမတည့်မီ (၁၀:၀၀)နာရီ အချိန်တွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပါနေ့ရက်တွင် သင်တို့မလာရောက် ပျက်ကွက်ခဲ့လျှင် သင်တို့မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် (၁)အမှုနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများနှင့် သင်တို့က ထုချေတင်ပြ အမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည့်တို့ကို သင်တို့နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင်တို့ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်တို့က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ (လေး)ရက်က တင်သွင်းရမည်။

၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(မေစာရင်းစာ)
မြို့နယ်တရားသူကြီး
မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး

ငြင်းချက်ထုတ်ရန် ဆင့်စာ

(တရားမကျင့်ထုံးဥပဒေအမိန့် - ၅၊ နည်းဥပဒေ ၂၀)

သယံဇာတကျွန်းခရိုင်တရားရုံး၌

၂၀၂၅ ခုနှစ်၊ တရားမကြီးမှုအမှတ်- ၁၄၇

ဒေါ်ရွှေခင် နှင့် ၁။ ဒေါ်ဝင်းဝင်းမြင့်
၂။ ဦးအောင်နိုင်ဝင်း
၃။ ဦးစိုးအောင်
(တရားလို) (တရားပြိုင်များ)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ ရပ်ကွက်၊ သုခုမလမ်း၊ အမှတ် (၁၁၂)နေ (၂) တရားပြိုင် ဦးအောင်နိုင်ဝင်း (ယခုနေရပ်လိပ်စာမသိသူ) သိစေရမည်။
သင်အပေါ်၌ တရားလိုက “ရန်ကုန်မြို့၊ သယံဇာတကျွန်းခရိုင် (၃-၄)တရားရုံး၏ (၂၇-၂-၂၀၂၅)ရက်စွဲပါ စီရင်ချက်နှင့် ဒီကရီသည် ပျက်ပြယ်ပြီး တရားလိုအပေါ် အတည်မဖြစ်ကြောင်း မြက်ပင်ကြေညာပေးစေလို့မှု”နှင့် လျှောက်ထားစွဲဆိုသည့်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်၊ (၁၃ရက် ခုနှစ်၊ တော်သလင်းလဆုတ် ၉ ရက်)နေ့ မွန်းမတည့်မီ (၁၀:၀၀)နာရီအချိန်တွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းပြင် အထက်ပါနေ့ရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြ အမှီပြုလိုသည့် စာချုပ်စာတမ်း အစရှိသည့်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်ကထုချေလွှာ တင်သွင်းလိုလျှင် အမှုမဆိုင်မီ လေးရက်က တင်သွင်းရမည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(တင်နွယ်အောင်)
ဒုတိယခရိုင်တရားသူကြီး(၄)
သယံဇာတကျွန်းခရိုင်တရားရုံး

“မေတ္တာဖြင့် အပိုင်ပေးခြင်းကို

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ”

ကျွန်ုပ်၏ စိတ်ဆွေဖြစ်သူ ဒေါ်ခင်ထွေးဇော် [၁၂/ဗဟန(နိုင်)၀၇၅၄၆၄]၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် ကြေညာအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် - ၁၆ကော၊ မြေကွက်အမှတ်- ၁၁၁-၇၂၄-စ၊ ဧရိယာ- (၀.၀၉၅)ဧကရှိ မြေပိုင်မြေကွက်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊မြို့ပြမြေစီမံခန့်ခွဲမှုဌာနတွင် ဒေါ်ခင်ထွေးဇော်အမည်ပေါက် မှတ်သားတည်ရှိသော မြေကွက်ဖြစ်ပြီး အဆိုပါမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ် - ၆၁ (စီ)၊ ရွှေတောင်ကြားလမ်းသွယ်၊ ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဟုခေါ်တွင်သော အိမ်အဆောက်အဦအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို မိမိ၏ရင်၌ဖြစ်သော သားအရင်းဖြစ်သူ ဦးဝေယံမြိုးကျော်အောင် [၁၂/ဗဟန(နိုင်) ၀၉၅၀၂၂] ထံသို့ သားအမိချင်း ချစ်ခြင်းမေတ္တာသက်သက်ဖြင့် အဖိုးစားနားမယူဘဲ (အခမဲ့) အပြီးအပိုင် လက်ရောက်လွှဲပြောင်း ပေးအပ်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်နေ့ရက်မှ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ခိုင်လုံသောစာရွက်စာတမ်း အထောက်အထား မူရင်းများနှင့်တကွ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကုန်ဆုံးသည့်တိုင် ကန့်ကွက်မည့်သူမရှိပါက အဆိုပါ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းကို ပြီးဆုံးသည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -
ဒေါ်သက်စုလွင်မောင် (L L B)

တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၆၆၆၄)

ရုံးခန်းအမှတ်- ၅၊ ပထမထပ်၊Strand Condominium၊ အမှတ်-၃၃/၄၇၊

မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း - ၀၉-၅၀၀၉၈၉၃

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်- ရလပ(မ)၂၊ လူနေရပ်ကွက်အမှတ်- ကစဝ/၂၊ ခရေလမ်း၊ မြေကွက်အမှတ်-၆၆၈(မ)ဟုခေါ်တွင်သည့် ဦးခင်မောင်ဝင်း (ဘ)ဦးသန်း [၁၂/အစန(နိုင်)၁၆၃၃၃၃] အမည်ပေါက် မြေချပါမစ်အမျိုးအစား၊ အကျယ်အဝန်း (၄၀x၆၀)ပေမှ တရားဝင်မခွဲစိတ်ရသေးသော မြေရင်းခြမ်း(၂၀x၆၀)ပေ မြေကွက်နှင့် ယင်းမြေပေါ်တွင်ဆောက်လုပ်ထားသော (၂)ထပ်အဆောက်အဦအပါအဝင် ရေစီးစုံ အကျိုးခံစားခွင့် အရပ်ရပ်တို့အား အရပ်ကတိစာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူထားသူ ဒေါ်စိမ့်စိမ့်စိုး [၁၄/ကလန(နိုင်)၀၈၆၅၀၁] ကိုင်ဆောင်သူမှ ၎င်းတစ်ဦးတည်းလက်ရှိထားပိုင်ဆိုင်ပြီး အရှုပ်အရှင်း ကင်းရှင်းကြောင်း၊ တရားဝင်လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း ဝန်ခံပြောဆိုလျက် ရောင်းချရန် ကမ်းလှမ်းလာသဖြင့် ကျွန်ုပ်မိတ်ဆွေမှ အပြီးအပိုင်ဝယ်ယူရန်သဘောတူညီ၍ စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်ကိစ္စအပေါ် ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း အထောက်အထားမူရင်းများ ခိုင်လုံစွာဖြင့် ကျွန်ုပ်ထံ ဆက်သွယ်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စ ပြီးဆုံးအောင်မြင်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်နန်းဝေအောင်(LLB, D.B.L)

တရားလွှတ်တော်ရှေ့နေ (စိုဏ်ခင်အမှတ်- ၁၀၇၄၅)

အမှတ်- ၁၀၆၉(ခ)၊ အောင်ဗောဓိလမ်း၊ (၁၉)ရပ်ကွက်၊

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း- ၀၉-၄၂၁၂၁၂၃၂

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၄)ရပ်ကွက်၊ ချယ်ရီပတ်လမ်း၊ မြေတိုင်း (C/၁၂)၊ ခြံအမှတ် (၄၇၂)၏ ပါမစ်အမည်ပေါက် ဗိုလ်မှူးကြီးဝင်းဆွေ ပါမစ်မူရင်းအား ကျွန်ုပ်မိတ်ဆွေ ဒေါ်ဝင့်သော်တာအောင်မှ အရပ်ကတိစာချုပ်အဆက်စပ်များဖြင့် ဝယ်ယူထားခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် နှစ်(၆၀) ဂရန်လျှောက်ထားမည်ဖြစ်သဖြင့် ကန့်ကွက်လိုပါက ယနေ့မှစ၍ (၇)ရက်အတွင်း ခိုင်မာသောစာရွက်စာတမ်းမူရင်းများဖြင့် ကျွန်ုပ်ထံ လာရောက်ကန့်ကွက်နိုင်ပါသည်။ သက်မှတ်ရက်အတွင်း ခိုင်မာသောကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ
ဒေါ်ဝင့်သော်တာအောင်
[၁၂/ရပသ(နိုင်)၀၆၇၅၉၀] အထက်တန်းရှေ့နေ (စဉ်-၄၀၂၄၈)
အမှတ် (၄၇၂)၊ (၄)ရပ်ကွက်၊
ရွှေပြည်သာမြို့နယ်။ အင်းစိန်ရှေ့နေများအသင်းရုံးခန်း၊
အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း- ၀၉-၂၅၄၀၅၆၉၆၄

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်၊ အေးစေတီလမ်းနေ ကျွန်တော် ဦးစိုးနိုင် [၁၂/ကတန(နိုင်)၀၁၀၈၀၁]နှင့် ကျွန်မ ဒေါ်လေးလေးနွယ် [၁၂/ကတန(နိုင်)၀၄၆၇၃၇] တို့၏ သားဖြစ်သူ မောင်အောင်နိုင်ဦး [၁၂/ကတန(နိုင်)၁၀၀၇၇၆]သည် မိဘများ၏ဆိုဆုံးမှုအား နာယူမှုမရှိဘဲ မိဘများအား စိတ်ဆင်းရဲအောင် အကြိမ်ကြိမ်ပြုလုပ်သောကြောင့် ၎င်းအား ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်သည်။ နောက်နောင် မောင်အောင်နိုင်ဦး နှင့်ပတ်သက်သော ကိစ္စအဝဝအား လုံးဝ (လုံးဝ)တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးစိုးနိုင် ဒေါ်လေးလေးနွယ်
[၁၂/ကတန(နိုင်)၀၁၀၈၀၁] [၁၂/ကတန(နိုင်)၀၄၆၇၃၇]

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက်အမှတ်(ဆဆ-၆)၊ ဦးပိုင်အမှတ်(၈၆-ခ)၊ ၁၀၆x၀၁၀၇ ကြား၊ ၅၄x၅၅ လမ်း ကြားရှိ မြေကွက်အား တောဂရန်အမှုတွဲအမှတ်(၂၉၂၁/၉၁-၉၂)အရ ဒေါ်ဖွားချယ် မှတ်ပုံတင်အမှတ်(DI-၀၃၉၆၅၄)အမည်ပေါက်သို့ မြေရာဇဝင် ၁-က မှတ်တမ်းတွင် အတည်ပြုမှတ်သားပေးပါရန် ဒေါ်ကြည်ပြာဖြိုးဝေလွင် မှတ်ပုံတင်အမှတ် [၉/ခမစ (နိုင်) ၀၄၇၂၈၈]မှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် - ညရပ်ကွက်၊ ဧရာ(၇)လမ်း၊ အမှတ် (၅၆/၁-ခ)၊ အကျယ်အဝန်း (၂၀x၆၀)ပေရှိ နှစ်(၆၀) ဂရန်မြေကွက်နှင့် ၎င်းမြေကွက်ပေါ်ရှိ အိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနတွင် ဒေါ်ခင်မျိုးဝင်း [၁၂/ဥကမ (နိုင်) ၀၅၅၈၄၀]မှ အမည်ပေါက်လျက်ရှိပြီး ၎င်းထံမှ ကျွန်ုပ်၏မိတ်ဆွေတစ်ဦးက အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောစာချုပ်စာတမ်းအထောက်အထားမူရင်းများဖြင့် (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါသည်။ ထိုရက်မှကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကျွန်ုပ်မိတ်ဆွေ၏လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်သဲစုထွေး(LL.B, D.B.L, D.I.L)

တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၂၁၇၃)

အမှတ် - (၃၄/၄၉)၊ အခန်း(၁၄)(ပထမထပ်)၊ မဟာဗန္ဓုလပန်းခြံလမ်း(အောက်ဘလောက်)၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း- ၀၉-၂၅၁၂၀၄၁၅ ၊ ၀၉-၆၇၂၄၄၄၆၇၆

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်-၁၁၇၆၊ ရွှေပါလမ်း၊ ၄၆-ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဟုခေါ်တွင်သည့် မြေတိုင်းရပ်ကွက်အမှတ်-၄၆၊ မြေကွက်အမှတ်-၁၁၇၆၊ ဧရိယာ (၀.၀၅၉)ဧကရှိ နှစ်(၆၀) ဂရန်မြေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ မြို့မြေစာရင်းတွင် ဦးစိန်ဝင်းအောင် (AC-၀၅၉၉၀၉)၊ [၁၂/ဗဟန(နိုင်) ၀၇၇၂၂၂] အမည်ဖြင့် မှတ်သားတည်ရှိပြီး အမည်ပေါက်ကိုယ်တိုင်မှ တရားဝင်ပြန်လည်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံလျက် အပြီးအပိုင်ရောင်းချရန်ကမ်းလှမ်းရာ ကျွန်ုပ်မိတ်ဆွေမှလည်း အပြီးအပိုင်ဝယ်ယူရန်အတွက် အရောင်းအဝယ်ပြုလုပ်သည့် မြေနှင့်အိမ်ကို စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ကြော်ငြာပါသည့်နေ့မှ (၁၄)ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစွာဖြင့် ကျွန်ုပ်ထံသို့ ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဝယ်ယူသူ ၏လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်ဖြိုးဖြိုးမြင့် (LLB)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၁၅၇၆)

အမှတ်-၉၊ သီရိမြိုင်လမ်းမ၊ ၁၃-ရပ်ကွက်၊ လှိုင်မြို့နယ်။ ဖုန်း- ၀၉-၄၃၁၁၅၄၃၂

ဥတုရာသီ

တောကို

မှီ၏

ပတ်စ်ပို့ပျောက်

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်- ၂၃၁၊ သီရိရတနာလမ်း၊ ပလရပိုင်ရွှေနှင်းဆီရပ်ကွက်နေ ဦးတင်အုန်း၏သမီး ကျွန်မ မမဖြိုးဖြိုးသော်[၁၂/အစန(နိုင်)၂၀၂၆၇၁၁]၏ နိုင်ငံကူးလက်မှတ် အမှတ် (MF 961800)သည် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်။
Ph: 09-950677978

အများသိစေရန်နှင့်ကန့်ကွက်နိုင်ကြောင်းကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ်(၂၂)၊ ဇေယျသီရိလမ်း၊ မြေကွက်အမှတ်(၂၈၄)ဟုခေါ်တွင်သော အလျားxအနံ(၆၀x၈၀)ပေမြေကွက်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမြို့မြေစာရင်းတွင် ဗမက သိန်းဆွေအမည်ပေါက် ပါမစ်မြကွက်ဖြစ်ပြီးထိုပါမစ်မူရင်းမြေကွက်အပါအဝင် မြေကွက်နှင့်ပတ်သက်သော အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို အမည်ပေါက်ပိုင်ရှင်ထံမှ နှစ်ဦးသဘောတူအဆင့်ဆင့်ဆက်စပ်စာချုပ်ဖြင့် ဝယ်ယူထားသူ ဒေါ်မြင့်ကြည် (၁၂/ရကန(နိုင်)၀၁၁၈၀၃) မှ လက်ရှိထားပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဝန်ခံကတိပြုလျက် အပြီးအပိုင်လွှဲပြောင်းရောင်းချရန်ကမ်းလှမ်းခြင်းကို ကျွန်ုပ်၏မိတ်ဆွေဖြစ်သူမှအပြီးအပိုင်ဝယ်ယူရန်အတွက်စရန်ငွေပေးချေထားပြီးဖြစ်၍ ကန့်ကွက်ရန်ရှိပါက ဤကြေညာ ပါသည့်နေ့မှစ၍(၇)ရက်အတွင်း ကျွန်ုပ်ထံသို့ပိုင်ဆိုင်မှုစာရွက်စာတမ်း မူရင်းအပြည့်အစုံဖြင့်လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်ရန်မရှိပါက အထက်ဖော်ပြပါ “နှစ်ဦးသဘောတူ မြေကွက်အပြီးအပိုင် အရောင်းအဝယ်”ကို ဥပဒေနှင့်အညီပြီးမြောက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။
လွှဲအပ်ညွှန်ကြားချက်အရ -

ဒေါ်ဝင့်ဝင့်ထွန်း (LL.B)၊ တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၀၆၉)

အမှတ်(၁၂/၁၈၉)၊ အောင်ကျင်သီရိလမ်း၊ ရွှေပေါက်ကံမြို့သစ်၊မြောက်ဥက္ကလာပမြို့နယ်၊ ၀၉-၂၆၁၁၀၁၁၃၄

“အမှတ်တံဆိပ်အသိပေးကြေညာခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်း၊ အမှတ် ၄၉၃ (က) တွင် တည်ရှိသော FORTUNE ERA COMPANY LIMITED၊ ကုမ္ပဏီမှတ်ပုံတင်အမှတ်- (၁၁၁၈၄၁၄၆၂)သည် အောက်တွင်ဖော်ပြထားသောအမှတ်တံဆိပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လျှောက်ထားခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ Application Number- T/2025/003845 ဖြင့် လျှောက်ထားချက်အား လက်ခံထားပြီးသည့် အမှတ်တံဆိပ်၏ မူပိုင်ရှင်ဖြစ်ပါသည်-



လျှောက်လွှာနံပါတ် - T/2025/003845

အထက်ဖော်ပြပါ အမှတ်တံဆိပ်အမည်အမှတ်အသားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်တွင်းအလုပ်ဆင်လုပ်ငန်းများနှင့် Customer များ၏ လိုအပ်ချက်နှင့်အညီ ပြင်ဆင်ထုတ်လုပ်ပေးသော Customized ပရိဘောဂပစ္စည်းများအား ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအား ရန်ကုန်မြို့အပါအဝင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်သွားမည့်အပြင် မိမိတို့၏ ဝန်ဆောင်မှုလုပ်ငန်းတိုင်းတွင်လည်း လုပ်ငန်းသုံးအမှတ်တံဆိပ်အနေဖြင့် အသုံးပြုလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ အမှတ်တံဆိပ်အား မည်သည့်ပုံစံဖြင့်မဆို မှီငြမ်းတူပသုံးစွဲခြင်း၊ အမည်စာသားပုံစံတူပြုလုပ်ခြင်း၊ နာမည်တူ/လုပ်ငန်းတူလုပ်ကိုင်ခြင်း၊ တစ်နည်းနည်းအားဖြင့် ထင်ယောင်ထင်မှားဖြစ်စေ၊ ဆင်တူယိုးမှားဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုခြင်းမျိုး မပြုလုပ်မဆောင်ရွက်ကြရန် သတိပေးတားမြစ်ပါသည်။ မှီငြမ်းတူပသုံးစွဲခဲ့မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

FORTUNE ERA COMPANY LIMITED ၏ လွှဲအပ်ညွှန်ကြားချက်အရ-
ဒေါ်အေးမင်းမင်းသိန် ဒေါ်ဇင်မာအောင်

(LL.B,D.B.L,D.I.L,D.M.L)</

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၃)(ယခင် သကမ-၉)၊ စစ်တွေလမ်းနှင့် ဗိုလ်လရောင်လမ်းထောင့်၊ မြေကွက်အမှတ်(၇၄/၁)၊ (အလျား၂၀ပေx အနံ၆၀ပေ) အကျယ်အဝန်းရှိ ဦးအေးမြင့် အမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်ကို ဦးမျိုးဇော်(၁၄/မမက(နိုင်)၂၁၁၁၆၆)မှ ဥပဒေနှင့်အညီ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတိပြုပြောဆိုလာရာ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူမှ အပြီးအပိုင်လွှဲပြောင်းဝယ်ယူရန်အတွက် စရန်ငွေအချို့ကို ပေးချေထားပြီးဖြစ်ပါသည်။ ၎င်းအရောင်းအဝယ်ကို ကန့်ကွက်လိုပါက ခိုင်လုံသော စာရွက်စာတမ်းအထောက်အထားမူရင်းများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်း ကျွန်ုပ်တို့ထံသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ပြီးဆုံးသည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဦးမောင်မောင်ချစ်(စလင်း) LL.B တရားလွှတ်တော်ရှေ့နေ(စဉ်-၇၇၄၇) Ph-09954280932 အမှတ်(၈၁)၊ တကောင်း(၅)လမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။	အခါအားလုံး ဒေါ်မိုးယုနွယ် တရားလွှတ်တော်ရှေ့နေ(စဉ်-၁၃၉၂၄) LL.B, D.B.L, D.I.L, D.M.L, WIPO(Switzerland) Ph:09-420080932,09-983837110
---	---

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပေမမာလာမြောက်ရပ်ကွက်၊ အကွက်အမှတ်(၆၄၃)၊ ဦးပိုင်အမှတ်(၁၉-ခ)၊ ၇၇x၇၈ ကြား၊ ၃၅x၃၆ လမ်းကြားရှိ ဘိုးဘမေမြကွက် အမည်ပေါက်သူ ဒေါ်ထွေးမိမိ [၉/မရတ (နိုင်) ၀၅၇၆၃၀]က ဘိုးဘစာအုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ် (ဟ-၉)၊ ဦးပိုင်အမှတ်-၉၄(ခစင်း)၆၈(ဘီ)လမ်း၊ ၁၁၆x၁၇၀လမ်းကြားရှိ တောဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်မြင့်မြင့်၏ (SP ရရှိသူ ဦးမျိုးအောင်၊ ဒေါ်ချိုချို)တို့ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၃၇၆၇/၂၀၁၁)ဖြင့် ဝယ်ယူခဲ့သူ ဦးအောင်ဇော်မင်း၏ (GP ရရှိသူ ဒေါ်သန်းထွေး)ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၃၇၀၉/၂၀၂၄)ဖြင့် ဝယ်ယူခဲ့သော ဦးမိုင်းလှမောင်(၁၃/မဆတ(နိုင်)၀၀၀၁၅)၊ ဒေါ်နန်းကြည်ကြည်မြင့်(၁၃/မဆတ(နိုင်)၀၃၁၇၇၉)တို့က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ်(၂၃၇၆/၂၀၂၅-၂၀၂၆)ဖြင့် တောမမြို့ပြောင်း၊ သက်တမ်းတိုး၊ ဦးပိုင်ခွဲ၊ အမည်ပြောင်းလျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မြောက်ဥက္ကလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၈၊မြေကွက်အမှတ်-၂၆၈/ခ(၁၂၀၀)၈/ပေ၊မြေကွက်တည်နေရာအမှတ်(၂၆၈/ခ)ဥဒန(၃)လမ်း၊ (ခ)ရပ်ကွက်၊ဒေါ်ရွှေ(S/OKA-၀၀၀၁၃၅)၊ဒေါ်စန်းလှ(AC-၀၁၅၆၉၆)အမည်ပေါက်နှစ်(၆၀)ဂရန်မြေအားဦးတင်မြ(ဖခင်)သည်(၁၃-၇-၁၉၈၂)ရက်နေ့တွင်လည်းကောင်း၊ဖခင်၏ပထမအိမ်ထောင်ဖြစ်သူမြေအမည်ပေါက်တစ်ဦးဖြစ်သူဒေါ်စန်းလှ(မိခင်)သည်(၁၄-၁၂-၁၉၉၆)ရက်နေ့တွင်လည်းကောင်း၊ ကွယ်လွန်ခဲ့စီးဒေါ်တင်တင်လှ(၁၂/၃ကမ(နိုင်)၂၂၅၂၉)၊ဒေါ်တင်တင်မြ(၁၂/၃ကမ(နိုင်)၁၀၇၈၆)၊ဒေါ်တင်တင်အောင်(၁၂/၃ကမ(နိုင်)၁၇၇၂၉၂)၊ဒေါ်တင်တင်ဌေး(၁၂/၃ကမ(နိုင်)၁၈၅၁၇၄)၊ဦးသန်းအောင်၊ဦးသန်းဌေးသား/သမီး(၆)ဦးမွေးဖွားခဲ့ရာသား(၂)ဦးဖြစ်သောဦးသန်းအောင်သည်(၃-၄-၂၀၁၈)ရက်နေ့တွင်လည်းကောင်း၊ဦးသန်းဌေးသည်(၂၀-၁-၂၀၀၀)ရက်နေ့တွင်လည်းကောင်းလူမျိုးကြီးဘဝဖြင့်ကိုးကွယ်သား/သမီးများမွေးစားထားခဲ့ခြင်းမရှိဘဲအသီးသီးကွယ်လွန်ခဲ့ကြပြီး၊ဖခင်၏ဒုတိယအိမ်ထောင်ဖြစ်သူကုန်းမြေအမည်ပေါက်-ဒေါ်ရွှေသည်(၂၈-၄-၁၉၉၅)ရက်နေ့တွင်သား/သမီးများထွန်းကားခဲ့ခြင်းမရှိကိစ္စမသား/သမီးများမွေးစားထားခဲ့ခြင်းမရှိဘဲကွယ်လွန်ခဲ့သဖြင့်မြေအမည်ပေါက်-ဒေါ်စန်းလှ၏သား/သမီးများဖြစ်သောဒေါ်တင်တင်လှ၊ဒေါ်တင်တင်မြ၊ဒေါ်တင်တင်အောင်၊ဒေါ်တင်တင်ဌေးတို့မှတရားဝင်အမွေဆက်ခံပိုင်ဆိုင်သည့်သမီးများတော်စပ်ကြောင်း၊မိမိတို့လွှဲ၍အခြားသောအမွေဆက်ခံခွင့်ရှိသူတစ်ဦးတစ်ယောက်မျှမရှိသည်မှာမှန်ကန်ကြောင်းကျမ်းကွဲရှိလွှာအမှတ်-၅/၁၉၆၇/၂၀၂၅(၂၈-၅-၂၀၂၅)ထောက်ခံကျမ်းကွဲရှိလွှာ(၂)စောင်၊သေစာရင်းများ၊ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏(၉-၁၂-၂၀၁၉)ရက်ရှိဖြင့်ဖခင်ဦးတင်မြနှင့်ဒုတိယအိမ်ထောင်ဒေါ်ရွှေတို့၏သေစာရင်းမှာယင်းရုံးရှိစာရင်းဌာနတွင်ရှာဖွေတွေ့ရှိသဖြင့်သေစာရင်းများထုတ်ပေးခြင်းမပြုနိုင်ကြောင်း၊အကြောင်းပြန်ကြားစားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏(၁၆-၁-၂၀၁၉)ရက်ရှိဖြင့်ဖခင်ဦးတင်မြသည်(၁၃-၇-၁၉၈၂)တွင်၎င်း၊ဒုတိယအိမ်ထောင်မိခင်ဒေါ်ရွှေသည်(၂၈-၄-၁၉၉၅)ရက်နေ့တွင်သေဆုံးသည်မှာမှန်ကန်ကြောင်းထောက်ခံစာ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၁၇-၁-၂၀၁၉)ရက်ရှိဖြင့်ဖခင်ဦးတင်မြသည်(၁၃-၇-၁၉၈၂)တွင်၎င်း၊ဒုတိယအိမ်ထောင်မိခင်ဒေါ်ရွှေသည်(၂၈-၄-၁၉၉၅)ရက်နေ့တွင်သေဆုံးသည်မှာမှန်ကန်ကြောင်းထောက်ခံစာ၊အိမ်ထောင်စုစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်၊နှစ်(၆၀)မြေငှားဂရန်မူရင်းမှာမိမိတို့သိမ်းဆည်းထားရာမှာအထူးအသိများလွှဲငှားကဏ္ဍကတ်ဆုံးသွားခဲ့သည်မှာမှန်ကန်ပါကြောင်း၊အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှလွှဲပြောင်းရောင်းချ၊ပေါင်နှံ၊ပေးကမ်း၊ဖွန့်လွှတ်လျှာ၊ဒါနထားခြင်း၊အာမခံအဖြစ်တင်သွင်းထားခြင်းတို့လုံးဝမရှိပါကြောင်း၊အရပ်အရှင်းပြသနာတစ်စုံတစ်ရာပေါ်ပေါက်ပါကမိမိတို့မှတာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းဝန်ခံကတိပြုကျမ်းကွဲရှိအမှတ်-၅/၁၉၆၈/၂၀၂၅/၂၈-၅-၂၀၂၅ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ၊ဝင်စာအမှတ်-၇၉၂/၂၅-၇-၂၀၂၅ရက်ရှိဖြင့်ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုပြီးပါက၊ဂရန်မိတ္တူလျှောက်ထားရမည်ကိုသိရှိကြောင်းဝန်ခံကတိတိုးပူးတွဲတင်ပြ၍အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားလာရာတရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

တရားဝင်အကြင်လင်မယားဖြစ်ကြောင်းကြေညာခြင်း

ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးကျော်သူရအောင် [၉/ညဥန(နိုင်)၁၁၅၂၉] နှင့် ဒေါ်ဆွေမာအေး [၁၂/သဃက (နိုင်)၀၀၃၇၁၇] တို့သည် ၎င်းတို့၏ သဘောဆန္ဒအလျောက် (၁၀-၃-၂၀၀၇)နေ့တွင် မြန်မာဓလေ့ထုံးတမ်းနှင့်အညီ နှစ်ဦးသဘောတူ တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်လာခဲ့ပြီး သမီးဖြစ်သူ မဆုရတနာထက် ကို (၁၀-၄-၂၀၀၉)နေ့တွင် မွေးဖွားခဲ့ပါသည်။ ဦးကျော်သူရအောင်သည် နိုင်ငံကူးလက်မှတ် အမှတ် (MI-548928)ကို ကိုင်ဆောင်ပြီး ဒေါ်ဆွေမာအေးသည် နိုင်ငံကူးလက်မှတ်အမှတ် (MI-550150) ကိုင်ဆောင်လျက်ရှိပြီး ၎င်းတို့နှစ်ဦးသည် ယခုအချိန်အထိ တရားဝင် အကြင်လင်မယားဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးကျော်သူရအောင်နှင့် ဒေါ်ဆွေမာအေးတို့၏ လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်အိထာမြူ LL.B, D.B.L, D.I.L, MA(Business Law) D.I.P.L တရားလွှတ်တော်ရှေ့နေ(စဉ်-၈၅၀၅) အမှတ်(၁/ဒီ)၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၅၅၀၅၈၇၁

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက် (သကမ-၁၃)၊ လူနေရပ်ကွက် (၁၆)၊ မင်းတပ်လမ်း၊ မြေကွက်အမှတ် (၄၀၇/က) နှင့် ပတ်သက်၍ အများသိစေရန် ကြော်ငြာ

အဆိုပါမြေကွက်မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့မြေစာရင်းတွင် ဦးချစ်သန်း [၁၂/ဗဟန(နိုင်)၀၂၅၂၉] အမည်ဖြင့် မှတ်သားတည်ရှိသော (ပေ၂၀ x ပေ၆၀) ပါမစ်မြေကွက်ဖြစ်ပါသည်။ မြေကွက်၏မြေရင်းဘက် (ပေ ၁၀ x ပေ ၆၀) အကျယ်ကို တရားဝင် ဝယ်ယူပိုင်ဆိုင်ထားသည်ဟု ဝန်ခံပြောဆိုသူ ဒေါ်မေသူမောင် [၁၂/မဂတ(နိုင်) ၀၇၃၆၇၈] ထံမှ ဒေါ်သန္တာဌေး [၉/တသန(နိုင်)၁၅၁၆၆၆]က တရားဝင်ဝယ်ယူ လက်ရောက်ရရှိပြီး စာရွက်စာတမ်းရေးသားများလည်း ရရှိပြီးဖြစ်ရာ အကျိုးသက်ဆိုင်ပိုင်ဆိုင်ခွင့်ရှိကြောင်း ကန့်ကွက်လိုပါက မည်သူမဆို ကျွန်ုပ်တို့ထံသို့ ဤသတင်းစာတွင်ပါသည့်နေ့မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-
ဦးအောင်မြင့်သိန်း(မော်ကျွန်း)
အထက်တန်းရှေ့နေ (စဉ်-၆၄၇၇/၁၉၈၀)
အမှတ်(၉၅၈)၊ ဗိုလ်အောင်ကျော်လမ်း၊ (၇)ရပ်ကွက်၊
လှိုင်သာယာမြို့နယ်၊ ဖုန်း-၀၉-၇၈၇၂၁၇၄၄၊ ၀၉-၄၂၀၀၉၅၈၄၄

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ အကွက်အမှတ်(၄၁၇)၊ ဦးပိုင်အမှတ်(၁-၄/၁+၁-၃/၁)၊ သင်္ကဓာချောင်းအနောက်ဘက်ပတ်လမ်းပေါ်ရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်တင်တင်အေး[၉/မရတ(နိုင်)၀၅၇၆၄၄]က အမှုတွဲအမှတ်(၂၃၁၁/၂၀၂၅-၂၀၂၆) ဖြင့် သက်တမ်းတိုး လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက်၊ အကွက်အမှတ်-(ဟ-၆)၊ ဦးပိုင်အမှတ်(၉၅)၊ ၆၈x၆၉ကြား၊ ၁၁၆x၁၇၀လမ်းကြားရှိ တပ်ကြပ်ကြီးသောင်းရွှေ အမည်ပေါက်တောဂရန်မြေကွက်အား အမွေဆက်ခံစာချုပ်အမှတ်(၁၀၆၁/၂၀၁၇)ဖြင့် အမွေဆက်ခံခဲ့သူ ဦးအောင်နိုင်၏ (SP ရရှိသူ ဒေါ်နီနီမမ) ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၁၁၇၂/၂၀၂၉) ဖြင့် ဝယ်ယူခဲ့သူ ဒေါ်ပြည့်ဖြိုးမေ [၉/ခမစ(နိုင်) ၀၆၁၆၃၆]က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် (၂၃၃၁/၂၀၂၅-၂၀၂၆)ဖြင့် တောမမြို့ပြောင်း၊ သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက်၊ အကွက်အမှတ်-(ဟ-၆)၊ ဦးပိုင်အမှတ်(၆၅)၊ ၆၈x၆၉ကြား၊ ၁၁၆x၁၇၀လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သော ခင်ပွန်းဖြစ်သူ ဦးထွေးမြင့် ကွယ်လွန်၍ အမွေဆက်ခံစာချုပ်အမှတ်(၁၀၉၇/၂၀၁၇)ဖြင့် အမွေဆက်ခံခဲ့သော ဇနီးဖြစ်သူ ဒေါ်ကောက(ခ) ဒေါ်နန်းမိတ်၏ (SP ရရှိသူ ဒေါ်နီနီမမ)ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၁၁၇၂/၂၀၂၅) ဖြင့် ဝယ်ယူခဲ့သူ ဒေါ်ခင်ခင်ထွန်း[၉/ခမစ(နိုင်)၀၆၄၀၆၂]က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် (၂၃၃၂/၂၀၂၅-၂၀၂၆) ဖြင့် တောမမြို့ပြောင်း၊ သက်တမ်းတိုး၊ အမည်ပြောင်းလျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက်၊ အကွက်အမှတ်(ဟ-၁)၊ ဦးပိုင်အမှတ်(၁၁)၊ ၇၃x၇၄ကြား၊ ၁၁၆x၁၇၀လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သူ ဦးစော[၉/မနမ(နိုင်)၀၁၄၀၃၀]က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ်(၂၃၃၀/၂၀၂၅-၂၀၂၆)ဖြင့် တောမမြို့ပြောင်း၊ သက်တမ်းတိုး လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄) ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ တရားကုန်းကျေးရွာ၊ အရှေ့ပိုင်းတက္ကသိုလ်လမ်းမကြီး၊ ကွင်းအမှတ်(၆၆၉)၊ သံဖြူကွင်း၊ ဦးပိုင်အမှတ်(၁၂/၆-ဃ)၊ ဧရိယာ(၀.၃၂)ဧကနှင့် ဦးပိုင်အမှတ်(၁၂၃၁-က-၂)၊ ဧရိယာ(၀.၁၆)ဧကရှိ ဦးကချင်ခရမ်းအမည်ပေါက် ဥယျာဉ်မြေကွက်(၂)ကွက်နှင့် ယင်းမြေကွက်များပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသူဟု ဝန်ခံကတိပြုသူ ဦးကချင်ခရမ်း(ဘ)ဦးနာရာယာနာဆွာမိ[၁၂/ဒပန(နိုင်)၀၄၁၄၉၉]ထံမှ ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူ ဦးဇော်မျိုးအောင်[၁၀/မလမ(နိုင်)၀၀၁၃၀၃]က အပြီးအပိုင် ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသ ပေးချေထားပြီးဖြစ်သောကြောင့် ကန့်ကွက်မည့်သူရှိပါက စာရွက်စာတမ်း(မူရင်း)များနှင့်တကွ ဤကြော်ငြာပါသည့်နေ့ရက်မှ (၁၄)ရက်အတွင်း ကျွန်ုပ်တို့ထံသို့လာရောက် ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကို ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

အခါအားလုံး ဒေါ်သီရိဦး (LL.B) (LL.M) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၁၂၃၀) အမှတ်(၉)၊ မဂ္ဂင်လမ်း၊ ပဲခူးရပ်ကွက်၊ သန်လျင်မြို့၊ ဖုန်း-၀၉-၄၂၀၀၃၇၈၆၊ ၀၉-၇၉၉၂၂၀၃၁	လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်ဝေဝေမြိုး(LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၉၆၃၄) အမှတ်(၉)၊ မဂ္ဂင်လမ်း၊ ပဲခူးရပ်ကွက်၊ သန်လျင်မြို့၊ ဖုန်း-၀၉-၄၂၀၀၃၇၈၆၊ ၀၉-၇၉၉၂၂၀၃၁	အခါအားလုံး ဒေါ်လွင်မာကျော်(LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၉၆၂၂)
--	--	---

နှစ်ဦးသဘောတူကွာရှင်းပြတ်စဲပြီးကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက်၊ ရွှေပေါက်ကံ၊ ပြည်လမ်း၊ အမှတ် (၆၇၈) နေ ကိုကျော်ဌာဝင်း(၁၂/ဥကမ(နိုင်)၂၁၁၆၁၈)၊ ဗုဒ္ဓဘာသာကိုးကွယ်သူနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ (၁၁)လမ်း၊ အမှတ်(၅၄၂) နေ မအီဇောင် (၁၂/ဥကမ(နိုင်)၂၁၃၇၇၉) ခရစ်ယာန်ဘာသာကိုးကွယ်သူတို့သည် (၇-၁၂-၂၀၁၁)ရက်နေ့တွင် နှစ်ဇက်မိဘဆွေမျိုးများရွှေမှောက်၌ လက်ထပ်ထိမ်းမြားခဲ့ကြပြီး သားတစ်ဦးထွန်းကားခဲ့ပါသည်။ ယခုအခါတွင် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားခြင်းမတိုက်ဆိုင်၍ ဆက်လက်ပေါင်းသင်းရန်ဆန္ဒ မရှိပါသောကြောင့် (၅-၉-၂၀၂၅)ရက်နေ့တွင် မိဘ၊ ဆွေမျိုးများ ရွှေမှောက်၌ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်းကတိစာချုပ်ကို ချုပ်ဆို၍ အပြီးအပြတ် ကွာရှင်းပြတ်စဲပြီး ဖြစ်ပါကြောင်း နောက်နောင်တွင် တစ်ဦးနှင့်တစ်ဦး မည်သည့်ကိစ္စမျှ နောက်ယှက်၍မရခြင်း၊ ပတ်သက်ဆက်နွယ်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း၊ သက်ဆိုင်ခြင်း (လုံးဝ)မရှိတော့ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

မအီဇောင်၏ လွှဲအပ်ညွှန်ကြားချက်အရ - ဒေါ်နော်စေးရာလ်(LL.B)
အထက်တန်းရှေ့နေ(စဉ်-၄၈၉၆၂)
အမှတ်(၉၆)၊ ငပယ(၃)လမ်း(က)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉-၄၀၀၇၆၀၀၈၉။

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ အကွက်အမှတ်(၆၇၅)၊ ဦးပိုင်အမှတ်(၂)၊ ၇၆ လမ်း၊ ၃၇x၃၈ လမ်းကြားရှိ ဘိုးဘမေမြကွက် အမည်ပေါက်သူ ဦးတင်အောင် [၁/ဗမန(နိုင်)၀၃၅၆၁၅]က ဘိုးဘစာအုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေနီတောင်ရပ်ကွက်၊ အကွက်အမှတ် (မ-၅၈/၁)၊ ဦးပိုင်အမှတ်(၆-ခ)၊ ၅၉ လမ်း၊ ၃၇x၃၈ လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်နန်းသောင်းမေ [၁၃/မဆတ (နိုင်) ၀၀၃၀၉၂]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

၀၀၃၀၉၂]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အားကစားမြင့်တင်စိတ်လန်းရွှင်ဆန့်ကျင်မူးယစ်ဆေး

ဦးကုဋေဌေး [၁၂/ဗတထ(နိုင်)၀၀၀၇၃၈] အမှတ် ၇/ဘီ၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာ၊ တက္ကသိုလ်ရိပ်သာလမ်း၊

ကမာရွတ်မြို့နယ်နေထိုင်သူ သိရှိစေရန်

လူကြီးမင်းနှင့် ကျွန်ုပ်တို့၏မိတ်ဆွေ ဦးမျိုးဝင်းတို့သည် လူကြီးမင်း အမည်ပေါက်ပိုင်ဆိုင်သော ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၂၆-သမိုင်း)၊ မြေကွက်အမှတ် (၄၆/က-၇)၊ အကျယ်အဝန်း (၀.၀၅၆ ဧက) အကျယ်ရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် မြေပေါ်ရှိ (၅/၈)စာတိမာန်လမ်း၊ မရမ်းကုန်းမြို့နယ် ဟုခေါ်တွင်သော မြေကွက်နှင့် ပတ်သက်သော အကျိုးခံစားခွင့်အရပ်ရပ်ကို ၂၉-၁-၂၀၁၅ ရက်နေ့တွင် မြေကွက်အရောင်းအဝယ်ကတိစာချုပ် ချုပ်ဆို၍ ကျွန်ုပ်တို့၏မိတ်ဆွေသို့ ရန်ကုန်စာချုပ်အပါအဝင် ပိုင်ဆိုင်မှု မူရင်းစာရွက်စာတမ်းများနှင့်တကွ အများလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

သို့ရာတွင် အဆိုပါမြေကွက်ကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင်ကူးယူခြင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်း လုပ်ငန်းစဉ်ကျန်ရှိနေခြင်းကြောင့် လူကြီးမင်းအနေဖြင့် ဤကြေညာပါသည့်နေ့မှစ၍ (၁၀)ရက်အတွင်း ကျွန်ုပ်တို့၏မိတ်ဆွေထံသို့ ဆက်သွယ်၍ဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

အကယ်၍ သတ်မှတ်ရက်အတွင်း လူကြီးမင်းဘက်မှ တစ်စုံတစ်ရာ ဆက်သွယ်အကြောင်းကြားခြင်းမပြုပါက ဤကြေညာစာကို လူကြီးမင်းသိရှိပြီးဖြစ်သော်လည်း ဆောင်ရွက်ပေးရန်ဦးဆောင်သည့်မှတ်ယူကာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမှတ်ပုံတင်နိုင်ရန်အတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်မံသိအပ်ပါသည်။

ဦးမျိုးဝင်း၏ လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်ဝင်းယုယုန်း (LL.B)
တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၆၂၁)
အမှတ် (၉၃)၊ ၎င်းလမ်း၊ ဌာနာရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း-၀၉-၄၂၀၀၃၇၈၈

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒလမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၁/ဘုရင့်နောင်မြေကွက်အမှတ်-၈၆၄ အကျယ်အဝန်း(၄၀'x၆၀')မြေကွက်တည်နေရာအမှတ်-၈၆၄မန္တလ(၁)လမ်း၊ဘုရင့်နောင်ရပ်ကွက်၊ဒလမြို့နယ်၊ဦးကြည်လွင် (Q/RGN-၀၀၁၃၂၈)အမည်ပေါက်ပါမစ်မြေအားအမည်ပေါက်ကွယ်လွန်သဖြင့်တရားဝင်ဇနီးဖြစ်ကြောင်းနှင့်အထက်ဖော်ပြပါမြေကွက်ကိုအမည်ပေါက်ခင်ပွန်းကွယ်လွန်ပြီးနောက်၎င်းတစ်ဦးတည်းကတရားဝင်ပိုင်ဆိုင်ပါကြောင်းကျမ်းကွဲရှိလွှာပါမစ်မူရင်း၊ထောက်ခံကျမ်းကွဲရှိလွှာ(၂)စောင်၊သေဆုံးမှုလက်မှတ်၊အိမ်ထောင်စုလွှဲဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားတို့တင်ပြပြီးထောက်ခံပေါက်၏ဇနီးဖြစ်သူဒေါ်အုံးမြ(၁၂/ဒလန(နိုင်)၀၀၆၇၄၄)မှနှစ်(၆၀)ဂရန်သစ်လျှောက်ထားလာရာတရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြမြေစီမံခန

“ကန့်ကွက်နိုင်ပါကြောင်း”

ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်၊သင်္ဘောကျင်းရပ်ကွက်၊သင်္ဘောကျင်း(၆)လမ်း၊ အမှတ်-၈၈ဟုခေါ်တွင်သော (၂)ခန်းတွဲ(၅)ထပ်တိုက်၏ (၄-လွှာ)(အေ-၄)၊ (ခြေရင်းခြမ်း)၊ အကျယ်အဝန်း(၁၂ ဒဲ့ ပေx၅၅ပေ)ရှိ တိုက်ခန်းအပါအဝင် ယင်းတိုက်ခန်းပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးနှင့်ပတ်သက်၍ ရောင်းချပိုင်ဆိုင်ခွင့်ရှိသော ဒေါ်ဇွန်သန္တာလှိုင် [၁၂/ဒပန(နိုင်)၀၆၅၈၈၄]ထံမှ ကျွန်ုပ်၏မိတ်ဆွေက ၀ယ်ယူရန် စရန်ငွေအချို့တစ်ဝက်ကိုပေးချေခဲ့ပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ ခိုင်လုံသော စာချုပ်စာတမ်း အထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍ (၂)ပတ်အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -

ဒေါ်ဆုမွန်အောင်(LL.B,LL.M)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၉၆၇/၇-၇-၂၀၂၅)

အမှတ်-၁၉၆၊ ကျွန်းတေလမ်း၊ စိန်မေရီဝင်း၊ စမ်းချောင်းမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး။ Ph:09-43174648

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြောက်အရှေ့ကြို့ကုန်းရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၈၅)ဟု ခေါ်တွင်သော ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၆-D(၁၄၊၁၅၊၁၆)၊မြေကွက်အမှတ်(၂၈၅)၊ဧရိယာ (၀.၀၇၉)ဧက၊ မြေအမျိုးအစား- နှစ်(၆၀)မြေငှားဂရန်မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အဦအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနရှိ မြို့မြေစာရင်းတွင် ဒေါ်စန်းစန်ရီ[၁၂/တမန(နိုင်)၀၅၀၉၄၀] အမည်ပေါက်လျက်ရှိပြီး အဆိုပါမြေနှင့် အဆောက်အဦကို သားဖြစ်သူ ဦးဇာနည်လင်း [၁၂/တမန(နိုင်)၁၀၆၄၆၃]ထံသို့ မိဘတို့၏ ချစ်ခြင်းမေတ္တာစေတနာအရ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ် ချုပ်ဆို၍ ပေးကမ်းမည်ဖြစ်ပါသည်။

အဆိုပါမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ပိုင်ဆိုင်သူ ဒေါ်စန်းစန်ရီနှင့် ခင်ပွန်းဖြစ်သူ ဦးစုဟုန့်(ခ)ဦးစောသိန်း [၁၂/တမန(နိုင်)၀၅၀၈၃၂]တို့က သားအရင်းဖြစ်သူ ဦးဇာနည်လင်းသို့ အပိုင်ပေးကမ်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ဆိုင်ရေးပိုင်ခွင့်ရှိသူ မည်သူမဆို ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ ၎င်းရေးရက်နောက်ပိုင်းတွင် မေတ္တာဖြင့် အပြီးအပိုင်ပေးကမ်းခြင်း၊ မှတ်ပုံတင်စာချုပ်ကို ပြီးဆုံးအောင် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ်ငြိမ်းချမ်းစုရည် (LL.B, D.B.L, D.I.L,D.M.I.)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၆၀၀၂)

အမှတ်-၅၈၊ မဟာဓမ္မလုပ်နံခြံလမ်း၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန်မြို့။

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြောက်အရှေ့ကြို့ကုန်းရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၈၄)ဟု ခေါ်တွင်သော ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၆-D(၁၄၊၁၅၊၁၆)၊မြေကွက် အမှတ်(၂၈၄)၊ဧရိယာ (၀.၀၇၉)ဧက၊ မြေအမျိုးအစား- နှစ်(၆၀)မြေငှားဂရန် မြေကွက်နှင့်ယင်းမြေကွက်ပေါ်ရှိ အဆောက်အဦအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနရှိ မြို့မြေစာရင်းတွင် ဒေါ်စန်းစန်ရီ[၁၂/တမန(နိုင်)၀၅၀၉၄၀] အမည်ပေါက်လျက်ရှိပြီး အဆိုပါမြေနှင့် အဆောက်အဦကို သားဖြစ်သူ ဦးဇာနည်လင်း[၁၂/တမန(နိုင်)၁၀၆၄၆၃]ထံသို့ မိဘတို့၏ ချစ်ခြင်းမေတ္တာစေတနာအရ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ် ချုပ်ဆို၍ ပေးကမ်းမည်ဖြစ်ပါသည်။

အဆိုပါမြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ပိုင်ဆိုင်သူ ဒေါ်စန်းစန်ရီနှင့် ခင်ပွန်းဖြစ်သူ ဦးစုဟုန့်(ခ)ဦးစောသိန်း [၁၂/တမန(နိုင်)၀၅၀၈၃၂]တို့က သားအရင်းဖြစ်သူ ဦးဇာနည်လင်းသို့ အပိုင်ပေးကမ်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ဆိုင်ရေးပိုင်ခွင့်ရှိသူ မည်သူမဆို ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ ၎င်းနေ့ရက်နောက်ပိုင်းတွင် မေတ္တာဖြင့် အပြီးအပိုင်ပေးကမ်းခြင်း၊ မှတ်ပုံတင်စာချုပ်ကို ပြီးဆုံးအောင် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ်ငြိမ်းချမ်းစုရည် (LL.B, D.B.L, D.I.L,D.M.I.)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၆၀၀၂)

အမှတ်-၅၈၊ မဟာဓမ္မလုပ်နံခြံလမ်း၊ ကျောက်တံတားမြို့နယ်၊

ရန်ကုန်မြို့။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မြောက်ဥက္ကလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-ဆ၊မြေကွက်အမှတ်-၅၅၈/ခ(၁၂၀၀)စ/ပေမြေကွက်တည်နေရာအမှတ်(၅၅၈/ခ)၊မေခါဒီလမ်းမ(ဆ)ရပ်ကွက်၊ဦးကြည်လွင်(၁၂/ဥကမ(နိုင်)၀၁၂၀၈၉)အမည်ပေါက်နှစ်(၆၀)ဂရန်မြေအားမြေအမည်ပေါက်-ဦးကြည်လွင်(ဖခင်)သည်(၁၅-၉-၂၀၀၁)ရက်နေ့တွင်လည်းကောင်း၊ဒေါ်သန်းသန်းမြင့်(မိခင်)သည်(၃-၃-၂၀၁၈)ရက်နေ့တွင်လည်းကောင်း၊အသီးသီးကွယ်လွန်ခဲ့ကြပြီးဒေါ်နီနီလွင်(၁၂/ဥကမ(နိုင်)၀၁၂၀၈၇)၊ဒေါ်သစ်သစ်လွင်(၁၂/ဥကမ(နိုင်)၀၁၂၀၈၆)၊ဦးရန်နိုင်လွင်(၁၂/ဥကမ(နိုင်)၀၁၂၀၉၄)၊ဦးရန်အောင်လွင်(၁၂/ဥကမ(နိုင်)၀၁၂၀၇၉)တို့မှတရားဝင်အမွေဆက်ခံပိုင်ဆိုင်သည့်သား/သမီး(၄)ဦးတော်စပ်ကြောင်း၊မိမိတို့မှလွဲ၍အခြားသောအမွေဆက်ခံခွင့်ရှိသူတစ်ဦးတစ်ယောက်မျှမရှိသည့်မှာမှန်ကန်ကြောင်း၊ကျွမ်းကျိန်လွှာအမှတ်-၈၃၁/၂၀၂၅/၁၇-၂-၂၀၂၅၊ထောက်ခံကွမ်းကွဲနီ(၂)စောင်၊သေစာရင်း၊အိမ်ထောင်စုစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်၊ဂရန်မူရင်းတို့တင်ပြ၍အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားလာရာတရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်း၊ကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် - ယ၊ဝေပုလ္လ (၃)လမ်း၊မြေကွက်အမှတ် - ၁၀၅၊ဒေါ်မြမေ (၁၂/ဥကမ(နိုင်)၁၁၁၅၃၄)အမည်ပေါက်နှ်(၆၀)ဂရန်မြေကွက်မြေအကျယ်အဝန်း(၄၀x၆၀)ပေအနက်မှ(ခြေရင်းခြမ်း)မြေအကျယ်အဝန်း(၁၀x၆၀)ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ နေအိမ်အားတရားဝင်ပိုင်ဆိုင် ၍ ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူ ဒေါ်အေးအေးသိန်း (၁၂/ဥကမ(နိုင်)၁၉၇၂၇၈)ထံမှ ကျွန်ုပ်၏မိတ်ဆွေ ဒေါ်ဥမ္မာအောင် (၁၂/ဥကမ(နိုင်)၀၀၀၇၇၈)ကအပိုင်ဝယ်ယူရန်အတွက်အရောင်းတန်ဖိုး၏ဝရန်ငွေအားပေးချေပြီးဖြစ်ပါသည်။ ဤအရောင်းအဝယ်အား ကန့်ကွက်လိုပါက ပိုင်ဆိုင်မှုအထောက်အထား(မူရင်း)များဖြင့် ကျွန်ုပ်ထံသို့ ယနေ့မှစ၍(၇)ရက်အတွင်းလာရောက်ကန့်ကွက်နိုင်ပါသည်။ကန့်ကွက်သူမရှိပါက ဤအရောင်းအဝယ်အားပြီးမြောက်သည်အထိ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာ အပ်ပါသည်။

ဒေါ်ဥမ္မာအောင်၏လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ် ဇော်စေးဓာလင်(LL.B)

အထက်တန်းဒေရူဇန(စဉ်-၄၀၉၆၂)

အမှတ်(၉၆)၊ဗေယျ(၃)လမ်း(၈)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်း၊ဇုန်းဂူ-၄၀၀၇၆၀၈၃၊

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၉/A)၊သစ္စာလမ်း၊ မြေကွက်အမှတ်(၁၇)၊(အလျား၄၀ပေx အနံ၆၀ပေ)အကျယ်အဝန်းရှိ ဒေါ်သန်းသန်းအေး [၁၂/သဃက(နိုင်)၀၇၆၆၀၂] (CF-၀၆၅၉၈၅)အမည်ပေါက်နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အိမ်အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ်ကို ဒေါ်လင်းလက်ထွန်းအောင် [၁၂/ဒဂမ(နိုင်)၀၅၇၃၂၆၂မှ ဥပဒေနှင့်အညီ တရားဝင်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတိပြုပြောဆိုလာရာ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူမှ အပြီးအပိုင်လွှဲပြောင်းဝယ်ယူရန်အတွက် စရန်ငွေအချို့ကို ပေးချေထားပြီးဖြစ်ပါသည်။ ၎င်းအရောင်းအဝယ်ကို ကန့်ကွက်လိုပါက ခိုင်လုံသော စာရွက်စာတမ်းအထောက်အထားမူရင်းများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၁၄)ရက်အတွင်း ကျွန်ုပ်တို့ထံသို့ လွှက်ယ့်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ (၁၄)ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ပြီးဆုံးသည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

ဦးမောင်မောင်ချစ်(စလင်း) LL.B

ဒေါ်ဒိုးယုနွယ်

တရားလွှတ်တော်ရှေ့နေ(စဉ်-၇၇၄၇) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၃၉၂၄)

Ph-09-954280932 LL.B, D.B.L, D.I.L, D.M.L,

အမှတ်(၈၁)၊ တကောင်း(၅)လမ်း၊ WIPO(Switzerland)

(၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ Ph:09-420080932,09-983837110

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ပုဗ္ဗန်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်- ၁၁ ဆိုဒ် ၂၊ မြေကွက်အမှတ်-III၊ ၆၊ ဧရိယာ(၀.၀၆၆)ဧက၊ မြေကွက်တည်နေရာအမှတ်-၇၅၊ ၇၇၊ (၅၁)လမ်း(အလယ်)၊ (၁)ရပ်ကွက်၊ ပုဗ္ဗန်တောင်မြို့နယ်၊ဒေါ်မူမူမြင့်[၁၂/မကတ(နိုင်)၀၀၄၁၈]၊ မောင်မျိုးမင်းဇော်[၁၂/ပဓက(နိုင်)၀၂၈၀၂၂]၊ မမေမိုးသူ[၁၂/ပဓက(နိုင်)၀၃၃၄၇၂]၊ အုမာရ်ဟာရှင်ဖကရှင်(ခ)မှိုက်ကယ်ဘမ်း[၁၂/ပဓက(နိုင်)၀၂၄၁၃၁]အမည်ပေါက် နှစ်(၆၀) မြေငှားဂရန်မြေအား အမည်ပေါက်(၄)ဦးအနက် အမည်ပေါက်(၂)ဦးဖြစ်ကြသော ဦးမျိုးမင်းဇော်[၁၂/ပဓက(နိုင်)၀၂၈၀၂၂]နှင့် ဒေါ်မေမိုးသူ[၁၂/ပဓက(နိုင်)၀၃၃၄၇၂]တို့မှ မူးတွဲအမည်ပေါက်နှစ်ဦးဖြစ်ကြသော ဦးအုမာရ်ဟာရှင်ဖကရှင်(ခ)မှိုက်ကယ်ဘမ်း(ခ)မှိုက်ကယ်(ဖခင်)သည် (၂၂-၅-၂၀၁၀)ရက်နေ့တွင်လည်းကောင်း၊ ဒေါ်မူမူမြင့်(မိခင်)သည်(၃-၄-၂၀၁၉)ရက်နေ့တွင်လည်းကောင်း အသီးသီးကွယ်လွန်ခဲ့ကြပြီး၊ ကွယ်လွန်သူတို့တွင် သားသမီးအရင်းများအဖြစ် ကျန်အမည်ပေါက်များဖြစ်ကြသော ဦးမျိုးမင်းဇော်နှင့်ဒေါ်မေမိုးသူတို့ မောင်နှမ(၂)ဦးတည်းကိုသာ မွေးဖွားထွန်းကားခဲ့ပါကြောင်း၊ ကွယ်လွန်သူမိဘများနှင့်မိမိတို့သည် အစ္စလာမ်ဘာသာမှးကွယ်ကြသူများဖြစ်ကြောင်း၊ ကတိသစ္စာပြုဆိုသူ ဒေါ်မေမိုးသူ၏ နိုင်ငံသားစိစစ်ရေးကတိပြားတွင် ဗုဒ္ဓဘာသာဟု ဖော်ပြထားသော်လည်း အမှန်တကယ်ကိုးကွယ်ရာ ဘာသာမှာ အစ္စလာမ်ဘာသာကိုးကွယ်သူဖြစ်ကြောင်း၊ အထက်ပါမြေနှင့် အကျိုးခံစားခွင့်အရပ်ရပ်အနက်မှ မိဘများဖြစ်ကြသော ဦးအုမာရ်ဟာရှင်ဖကရှင်(ခ)မှိုက်ကယ်ဘမ်း(ခ)မှိုက်ကယ်နှင့် ဒေါ်မူမူမြင့်တို့၏ ပိုင်ဆိုင်ခွင့်အစုကို မိမိတို့မှအစ္စလာမ်ဥပဒေအရ အချိုးကျအမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးကတိသစ္စာပြုလွှာ၊ ထောက်ခံကွမ်းကွဲနီလွှာ(၂)စောင်၊ ဂရန်(ခြက်ကိုပျက်စီး)၊ အိမ်ထောင်စုလွှဲဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတိပြား၊ ဦးမှိုက်ကယ်(ဖခင်)နှင့် ဒေါ်မူမူမြင့် (မိခင်)တို့၏သေဆုံးမူလက်မှတ်နှင့် သေဆုံးမူလက်မှတ်ပထမဓိတ္တုမှန်တို့တင်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထား များဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့်ခွဲမှုဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှာပုံရပ်ကွက်၊ အကွက်အမှတ်-၅၀၆၊ ဦးပိုင်(၃၅)-ခ ခစင်းအနောက်ခြမ်း/စစ်ကိုင်း-မန္တလေးကားလမ်းနှင့် ၁၇ရမ်းကြီးအနောက်မှခမိတောင်ဘက်အနီးရှိ ဒေါ်မြမိုးပါ-၅ ဦးအမည်ပေါက် တီးတမြေကွက်အား၊ အမွေဆက်ခံစာချုပ်အမှတ်(၁၄၁၅/၂၀၂၀)ဖြင့် ဦးခင်မောင်မြင့်၊ ဒေါ်ခင်မာရယ်၊ ဒေါ်မြသန်း၊ ဒေါ်သန်းသန်းမြင့်တို့က အမွေဆက်ခံခဲ့ပြီး၊ ဦးခင်မောင်မြင့်ထံမှစွန့်လွှတ်စာချုပ်အမှတ် (၂၁၁၇/၂၀၂၅)ဖြင့် ပိုင်ဆိုင်ခဲ့သူ ဒေါ်ခင်မာရယ်[၉/မရတ(နိုင်)၀၂၄၁၃၁]၊ ဒေါ်မြသန်း[၉/မရတ(နိုင်)၀၂၁၃၇၇]၊ ဒေါ်သန်းသန်းမြင့် [၉/မရတ(နိုင်)၀၂၁၁၄၇]တို့က အမည်ပေါက်မြေပုံတင်ပြ၍ ခစင်းပြမှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ အကွက်အမှတ်(ညည-၈)၊ ဦးပိုင်အမှတ်(၃၅)၊ G၀x၆၂ကြား၊ ၁၂၀x၁၂၂ လမ်းကြားရှိ ဒေါ်ရင်ရွှေအမည်ပေါက် တောဂရန်မြေကွက်အား၊ တရားလို ဦးကြည်ကျွန်က တရားပြိုင် ဒေါ်ရင်ရွှေအပေါ် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတော်၊ တရားမကြီးမှုအမှတ်(၇၆/၂၀၂၅)ဖြင့် တရားစွဲဆိုခဲ့ရာ တရားရုံး၏ အနိုင်ဒီကရီရရှိသူ ဦးကြည်ကျွန်[၅/ကသန(ဧည့်)၀၀၁၀၀၆]က တောဂရန်တရားရုံးအမိန့်တို့တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်အချိုးအမိန့်တို့တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်အချိုးအမိန့် ကြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

တာမွေမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် -၄-စီ(S-၉၀)၊ မြေကွက်အမှတ်-၂၉၃၊ ၀.၀၃၈၈ဧက၊ မြေကွက်တည်နေရာအမှတ်-၈၇၊ မလှကုန်းလမ်း၊ ပုသိမ်ညွှန်ရပ်ကွက်၊ တာမွေမြို့နယ်(Hain Wet(-))အမည်ပေါက် စကွာတာမြေအား သယံဇ်းကျွန်းခရိုင် တရားရုံး၊ တရားမကြီးမှုအမှတ်-၁၁၇/၂၀၂၃ဖြင့် ဦးမော်ဂန်(ခ)ဦးမောင်ခိုင်မှ တရားလိုပြုလုပ်၍ ဒေါ်နှင်းဝက်၊ ဒေါ်မစန်း၊ ဦးလှကြည်အား တရားပြိုင်ထားရှိကာ ပဋိညာဉ်အတိုင်း မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်း အပေါ် အနိုင်ဒီကရီချမှတ်သည့် ၂၃-၅-၂၀၂၄ရက်စွဲပါ စီရင်ချက်၊ ဒီကရီနှင့် တရားမဇာရီမှုအမှတ်-၁၉၉/၂၀၂၄တို့အရ တရားရုံးကိုယ်စား ဘီလစ်ဒေါ်မေသူအောင် [၁၂/မကတ(နိုင်)၁၀၇၃၅၁]မှ နိုင်ငံသားစိစစ်ရေးကတိပြား၊ ဘီလစ်ခန့်စာ၊ တရားရုံးအမိန့်တို့တင်ပြ၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာရာ တရားဝင် ခိုင် လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက် နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဌာနမှူး

(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့်ခွဲမှုဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေး

ကော်မတီ

သွေးသည် အသက်

ကျန်းမာရေးဝန်ကြီးဌာန

ကုသရေးဦးစီးဌာန

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် (၂၀၂၅-၂၀၆၂)တဏှာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဓာတ်မှန်ပညာဌာနရှိ Fluoroscopy System (Brand : SHIMADZU, Model: Fluoro Speed 300, SN: 3M5262A5C001, Japan) စက်၏ (1) Sheet Switch Console နှင့် (2) Sheet Switch Assy,Hard Disk 1TB HDD&RAM DDR2 တို့အား အသစ်လဲလှယ်ခြင်းလုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ရာ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါစည်းကမ်းများနှင့် လုပ်ငန်းစာရင်းအသေးစိတ်ကို သိရှိလိုပါက ဆေးရုံအုပ်ကြီးရုံးတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင်ပါသည်။ တင်ဒါပုံစံစတင်ရောင်းချမည့်နေ့ရက်နှင့်အချိန် - ၈-၉-၂၀၂၅ (တနင်္လာနေ့) (နံနက် ၁၀ : ၀၀ နာရီ)

တင်ဒါလျှောက်လွှာပိတ်မည့်နေ့ရက်နှင့်အချိန် - ၂၂-၉-၂၀၂၅ (တနင်္လာနေ့) (ညနေ ၄: ၀၀ နာရီ)

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး

ဖုန်း-၀၁-၉၆၉၉၄၂၂

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၁)၊ ဦးဘခင်လမ်း၊ မြေကွက်အမှတ်(၄၆၂)၊ ဧရိယာ(၀.၀၅၅)ဧက၊ အကျယ်အဝန်း(၄၀x၆၀)ပေရှိ နှစ်(၆၀)မြေငှားဂရန် မြေကွက်သည် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်လှလှခိုင် [၉/မရမ(နိုင်)၀၅၂၈၇၀]အမည်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် တရားဝင်အမည်ပေါက်ပိုင်ဆိုင်ထားသော မြေကွက်ဖြစ်ပြီး ထိုမြေကွက်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရောင်းချထားခြင်း၊ ပေါင်နှံထားခြင်း၊ အာမခံအဖြစ် ပေးအပ်ထားခြင်းနှင့် ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ထားခြင်း လုံးဝမရှိပါကြောင်း၊ ကျွန်ုပ်မိတ်ဆွေ၏ လက်ဝယ်တွင် မြေကွက်ပိုင်ဆိုင်မှု မြေဂရန်မူရင်းနှင့်တကွ ယင်းမြေကွက်ပေါ်ရှိ အဆောက်အဦတို့အား ကျွန်ုပ်မိတ်ဆွေ၏ လက်ဝယ်တွင် ပိုင်ဆိုင်ထားရှိပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်လှလှခိုင်၏လွှဲအပ်ညွှန်ကြားချက်အရ

ဦးမောင်မောင်မျိုးလှိုင် (LL.B)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၆၀၄)

အမှတ်(၁၂၁)၊ ဗြိတိလမ်း၊ ၁၉-ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊

ရန်ကုန်မြို့။ ဖုန်း-၀၉-၄၁၀၄၁၇၁၊ ၀၉-၇၉၉၈၉၆၀၉၃

ကန့်ကွက်နိုင်ကြောင်းအများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ပုဗ္ဗန်တောင်မြို့နယ် ၊ ပုဗ္ဗန်တောင်ရွှေရုံ အောက်ဖော်ပြပါဆိုင်ခန်းများမှ နှစ်ဦးသဘောတူ အရပ်ကတိစာချုပ်ဖြင့် အရောင်း/အဝယ် ပြုလုပ်ကြပြီး အမည်ပြောင်းလျှောက်ထားလာခြင်းအား ဤကြေညာပါသည့်နေ့မှ (၁၄)ရက်အတွင်း ခိုင်လုံသော စာရွက်စာတမ်း အထောက်အထားများနှင့်အတူ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းများနှင့်



ဝရဒါဌာ ဓာတုဓေတိယ စွယ်တော်မြတ်ဓေတီတော် (ရန်ကုန်)၏ (၇)ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အိတ်ပိတ်(ချိပ်ပိတ်) တင်ဒါခေါ်ယူခြင်းကို နှိုးဆော်ကြော်ငြာခြင်း

၁။ ဝရဒါဌာ ဓာတုဓေတိယ စွယ်တော်မြတ်ဓေတီတော်(ရန်ကုန်)၏ (၇)ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ပါ သဖြင့် အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်လိုသူများသည် လုပ်ငန်းအမျိုးအစားနှင့် ယှဉ်တွဲပါ သတ်မှတ်ထားသောနေ့ရက်များအလိုက် အိတ်ပိတ် (ချိပ်ပိတ်)တင်ဒါစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အောက်ဖော်ပြပါ နေ့ရက်အချိန်များ အတိုင်း အိတ်ပိတ် (ချိပ်ပိတ်)တင်ဒါများအား တင်သွင်းရမည်ဖြစ်ပါသည်-

- (က) ဓေတီတော်ကြီးနှင့် အရ်ဓေတီများ **ငြိမ်းဆင်ခြင်းလုပ်ငန်း** (လုံခြုံရေးအိမ်ငယ်အပါအဝင်) တင်ဒါဖွင့်မည့်နေ့ရက် - ၂၉-၉-၂၀၂၅ (တနင်္လာနေ့)၊ မွန်းလွဲ (၁၃:၀၀)နာရီ
- (ခ) ရွှေတိဂုံပုံတူဓေတီတော်၊ အာနန္ဒာပုံတူ၊ ကွမ်းတောင်တော်ကြီးနှင့် အရ်ဓေတီ (၉)ဆူတို့အား **ရွှေမှိုက်ဟောင်းများ ချွတ်ယူခြင်းလုပ်ငန်း** တင်ဒါဖွင့်မည့်နေ့ရက် - ၃-၁၀-၂၀၂၅ (သောကြာနေ့)၊ မွန်းလွဲ(၁၃:၀၀)နာရီ
- (ဂ) ၂ လက်မပတ်လည် **စက်ရွှေဆိုင်းများ ဝယ်ယူခြင်းလုပ်ငန်း** တင်ဒါဖွင့်မည့်နေ့ရက် - ၈-၁၀- ၂၀၂၅ (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲ (၁၃:၀၀)နာရီ
- (ဃ) ၂ လက်မပတ်လည် **ရွှေသင်္ကန်းကပ်လှူခြင်း လက်ခလုပ်ငန်း (သစ်စေးအပါအဝင်)** တင်ဒါဖွင့်မည့်နေ့ရက် - ၁၆-၁၀-၂၀၂၅ (ကြာသပတေးနေ့)၊ မွန်းလွဲ (၁၃:၀၀)နာရီ
- (င) **ကြောင်ချေး၊ အသုတ်၊ အနုတ်၊ ဝှမ်း၊ ရွှေလှောင်စက္ကူ ရောင်းချခြင်းလုပ်ငန်း** တင်ဒါဖွင့်ပွဲကို ရွှေသင်္ကန်းကပ်လှူပြီးသည့် နောက်၌ ကျင်းပသွားမည်ဖြစ်ပြီး တင်ဒါ လျှောက်လွှာပုံစံနှင့် စည်းကမ်းများကိုလည်း ယင်းကာလ၌ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

၂။ အသေးစိတ်သိရှိလိုပါက ဂေါပကအဖွဲ့ရုံး၌ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၉-၂၅၀၀၁၇၅၇၇၊ ၀၉-၅၁၈၃၂၆၇၊ ၀၉-၅၀၇၈၅၉၁၊ ၀၉-၄၀၃၇၃၄၁၃၅ တို့သို့ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
ဝရဒါဌာ ဓာတုဓေတိယ စွယ်တော်မြတ်ဓေတီတော် (ရန်ကုန်)

အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (၆၉)၊ ကုန်စစ်သားလမ်း၊ မြေကွက်အမှတ် (၁၄၂၇)ဟုခေါ်တွင်သော မြေအကျယ် အဝန်း(၄၀×၆၀)ပေရှိမြေကွက်နှင့် ယင်းမြေပေါ်ရှိ အဆောက်အဦးအပါအဝင် အကျိုး ခံစားခွင့်အရပ်ရပ်အားလုံးတို့ကို မြို့ရွာနှင့်အီးအိမ်ပွဲပြီးရေးဦးစီးဌာန မြို့မြေစာရင်းတွင် ဦးငြိမ်းဟန် (AC-၀၆၇၈၉၆)အမည်ပေါက်ထံမှ တရားဝင်ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ ဦးသန့်ဇော်ရိုး (၁၂/ ဒဂုံတ(နိုင်)ဝ၄၅၃၂၉)မှ တရားဝင်လက် ရှိထားပိုင်ဆိုင်ပြီး ပြန်လည်ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုလျက် (၁-၁၀-၂၀၂၃)ရက်နေ့တွင် ၎င်းထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဦးခင်မောင်ဦး (၁၂/၃ကတ(နိုင်) ၀၁၃၂၉)က နှစ်ဦးသဘောတူအိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်ဖြင့် တရားဝင် ဝယ်ယူပိုင်ဆိုင်ခဲ့သော ပိုင်ရှင်ဖြစ်ပါသည်။

အဆိုပါမြေကွက်နှင့်အေအိမ် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့နှင့်ပတ်သက်၍ ဦးခင်မောင်ဦး၏ တရားဝင်ခွင့်ပြုချက်မရှိဘဲမည်သူတစ်ဦးတစ်ယောက်မျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လွှဲပြောင်းခြင်းတို့ကို တစ်နည်းနည်းဖြင့် (လုံးဝ)မပြုလုပ်ရန်နှင့် အခြားသောကိစ္စအရပ်ရပ်အား ကျွန်ုပ်၏မိတ်ဆွေသိရှိခြင်းမရှိဘဲ ပြုလုပ်ပါက တရားမကြောင်း၊ ပြစ်မှုကြောင်းများဖြင့် ထိရောက်စွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ- ဦးခင်မိုးထက် (LLB) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၉၂၇) အမှတ်(၁၀၁) ပထမထပ်(၁၉)လမ်း၊ ကော့ကံတံဘားမြို့နယ်၊ ၀၉-၄၃၂၀၇၃၃၉

“အများသိစေရန်ကြေညာခြင်း”

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ စပ်စံထွန်းလမ်း၊ အမှတ် (၂၇၂/ခ)ဟုခေါ်တွင်သော ဒေါ်ခင်မြင့် အမည်ပေါက် ပေ(၂၀×၆၀) အကျယ်အဝန်းရှိ အိမ်ခြံမြေကွက်နှင့် ၎င်းမြေကွက် ပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်တို့မှာ ဦးမျိုးဝင်းလှိုင်နှင့် ကျွန်ုပ်မိတ်ဆွေ ဒေါ်လဲ့လဲ့ဝင်းတို့၏ လင်မယားနှစ်ဦးပိုင်ဆိုင်သော အိမ်ခြံမြေ ဖြစ်ပြီး အဆိုပါ အိမ်ခြံမြေနှင့်ပတ်သက်၍ ကျွန်ုပ်မိတ်ဆွေ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမဆို အခြားသူတစ်ဦးဦးသို့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းများ မပြုလုပ်ကြပါရန် အများသိစေ ရန် ကြေညာအပ်ပါသည်။

ဒေါ်လဲ့လဲ့ဝင်း [၁၄/အဂပ(နိုင်)၁၉၉၃၁၄၁]၏ လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်ဆုဆရာ

အထက်တန်းရှေ့နေ (စဉ်- ၅၂၄၀၄)
အမှတ်- ၁၃၇၊ ဂန္ဓမာလမ်း၊ (၄၁)ရပ်ကွက်၊
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း- ၀၉-၂၅၄၉၀၃၃၈၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၈၇)၊ မြေကွက်အမှတ်(၁၃၄၀)၊ အကျယ်အဝန်း (၄၀ x ၆၀)ထံမှ အကွက်အမှတ် (၁၃၄၁) နှင့်ကပ်လျက် (၁၀ပေ x ၆ပေ) ပါမစ်အမည်ပေါက် ဦးတင်ဦး (၈၉၀၆၄၈) မြေအား ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်

အထက်ဖော်ပြပါမြေ၏ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို စာချုပ် အဆက်ဆက်များအရ ယခုလက်ရှိ တရားဝင်ပိုင်ဆိုင်ထားသူ **ဦးစန်းလင်းမောင် [၉/ညွှန်(နိုင်)၁၈၇၈၄၉]**ထံမှ ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင် ဝယ်ယူရန်အတွက် စရန်ငွေတချို့အား ပေးချေပြီးဖြစ်ပါသည်။ ၎င်းမြေအတွက်ပတ်သက်၍ ကန့် ကွက် လိုပါက ယနေ့ကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ၎င်းမြေကွက်နှင့် ပတ်သက်၍ စာချုပ်စာတမ်းမူရင်းများအားလုံးဖြင့် ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မှုမရှိပါက အရောင်းအဝယ်အား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ညွှန်ကြားချက်အရ - ဒေါ်တင်တင်နိုင်
LLB, DBL, DIL, CBL
တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၄၈၇၃)
ဖုန်း- ၀၉-၄၂၀၀၃၇၂၂၊ ၀၉-၇၉၃၀၃၇၂၂
အမှတ်(၃၄၇)၊ စာလင်ရုံလမ်း၊ လှိုင်မြို့နယ်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

သာကေတမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၉၊မြေကွက်အမှတ်-၈၉၈/ခ၊ ဧရိယာ(၂၀'x၆၀')၊မြေကွက်တည်နေရာအမှတ်-၈၉၈/ခ၊ရတနာပုံ(၅)လမ်း၊ (၉)ရပ်ကွက်၊သာကေတမြို့နယ်၊ဒေါ်ရွှေ(၁၂/သကတ(နိုင်)၀၂၄၅၄၉)အမည် ပေါက်နှစ်(၆၀)မြေငှားဂရန်မြေအားအမည်ပေါက်-ဒေါ်ရွှေ(မိခင်)နှင့်ဦးစံ ထွန်း(ဖခင်)တို့ကွယ်လွန်သဖြင့်သားသမီးများဖြစ်သောဒေါ်နီလာ(၁၂/သကတ (နိုင်)၀၂၆၂၇၂)၊ဒေါ်မာလာ(၁၂/သကတ(နိုင်)၀၂၆၄၅၇)၊ဒေါ်စန္ဒာ(၁၂/သကတ (နိုင်)၀၂၄၈၄၄)၊ဒေါ်ရင်တီ(၁၂/သကတ(နိုင်)၀၂၄၅၄၅)၊ဦးတင်ထွန်း(၁၂/ သကတ(နိုင်)၀၂၃၅၉၆)တို့မှမိမိတို့မောင်နှမ(၅)ဦးတည်းကာသလွှင့်တရားဝင် အမွေဆက်ခံပိုင်ဆိုင်ကြပါကြောင်းကန့်ဆိုထားသည့်တရားရုံးကျွမ်းကျင်မှုလွှာ ထောက်ခံကဏ္ဍးကန့်လွှာ(၂)စောင်၊ဂရန်မူရင်း၊နိုင်ငံသားစိစစ်ရေးကတိပြုပါ။ ဒေါ်ရွှေ(မိခင်)၏သေဆုံးမှုလက်မှတ်ဦးစံထွန်း(ဖခင်)၏သေဆုံးမှုလက်မှတ် မိတ္တူ၊ဖုန်းအိမ်ထောင်စုလွှဲဦးရေးစာရင်းတို့တင်ပြ၍ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ် ဆိုရန်မြေပုံကူးလျှောက်ထားလာခြင်းအားတရားဝင်ခိုင်လုံသောအထောက်အ ထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန့်ကွက်နိုင်ပါ ကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ အကွက်အမှတ်- ၁၃-၁၄၊ ဦးပိုင်အမှတ်- ၂၄၊ ၆၄x၆၅ ကြား၊ ၁၂၈x ၁၃၀ လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သော ခင်ပွန်းဖြစ်သူ ဦးလှမြင့် ကွယ်လွန်၍ အမွေဆက်ခံစာချုပ်အမှတ် (၉၇၃/၂၀၂၀)ဖြင့် အမွေဆက်ခံခဲ့သော ဇနီး ဖြစ်သူ ဒေါ်အေး [၉/မရတ(နိုင်) ၀၃၂၇၇၅]၏ (GP ရရှိသူ ဒေါ်နီနီခင်)က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် (၂၃၇၇/၂၀၂၅-၂၀၂၆)ဖြင့် တောမမြို့ပြောင်း၊ သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင် ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်းတုံးရပ်ကွက်၊ အကွက်အမှတ်- အပိုင်း-၄၊ ဦးပိုင်အမှတ်- ၈၄-က၊ ၅၀x၅၁ကြား ၁၁x၁၂လမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်ရင်မြ [၉/ပသက(နိုင်)၀၂၇၈၂၃]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၅၈)၊ ဦးပိုင်အမှတ် (၃၄x၆၀-က)၊ ၈၆ လမ်း၊ ၃၀x၃၂ လမ်းကြားရှိ ဦးသိန်းရှောင် ဒေါ်အေးရင် အမည်ပေါက် ဘိုးဘမိတ်ကွက်အား အမွေဆက်ခံစာချုပ်အမှတ် (၁၆၆၉/၂၀၂၂)ဖြင့် အမွေဆက်ခံခဲ့သော ဒေါ်အုန်းရွှေ ဦးကျော်လှိုင်၊ ဒေါ်အုန်းငွေ၊ ဒေါ်သန်းသန်းနု၊ ဦးကျော်နိုင်ဦး၊ ဒေါ်အေးအေးမြင့် တို့ထံမှ အရောင်းအဝယ်စာချုပ်အမှတ် (၁၄၉၃/၂၀၂၅)ဖြင့် ဝယ်ယူခဲ့သူ ဒေါ်ဖြိုးဖြိုးသော် [၉/မမစ(နိုင်) ၀၃၃၉၀၈]က အမှုတွဲအမှတ် [၀၂၉၂/ဘ (ပြောင်း)/၂၀၂၅-၂၀၂၆]ဖြင့် ဘိုးဘ၊ အမည်ပြောင်း လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင် ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ အကွက်အမှတ်- (၁၃-၁၈)၊ ဦးပိုင်အမှတ်- ၃၉၊ ၅၈x၅၉ ကြား၊ ၁၂၈x၁၂၉ လမ်းကြားရှိ ဦးတင်စိန် အမည်ပေါက် ဂရန်မြေကွက်အား တရားလို ဒေါ်စန္ဒာဦးက တရားပြိုင် ဦးတင်စိန် အပေါ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ပေးစေလိုမှုဖြင့် ပြည်ကြီးတံခွန် မြို့နယ်၊ တရားရုံးတော်၊ တရားမကြီးမှု အမှတ်(၁၂၀/၂၀၂၅)ဖြင့် တရားစွဲဆိုခဲ့ရာ တရားရုံး၏ အနိုင်ဒီကရီရရှိသူ ဒေါ်စန္ဒာဦး [၉/မရတ(နိုင်)၁၂၉၉၁၈]က ဂရန် စာချုပ်၊ တရားရုံးအမိန့်တို့တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် အတွက် မြေပုံ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံး ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ အတွက် အောက်ဖော်ပြပါ ရေကြောင်းဘက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့နှင့် ရေကြောင်းသိပ္ပံပညာ (ဂုဏ်ထူး)ဘွဲ့ ဆိုင်ရာ ပထမနှစ် သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်-

	ဖွင့်လှစ်မည့်သင်တန်း	သင်တန်းကာလ
(က) B.E. (NA)	အင်ဂျင်နီယာဘွဲ့ (ရေယာဉ်တည်ဆောက်မှု)	(၅)နှစ်
	Bachelor of Engineering (Naval Architecture)	
(ခ) B.E. (ME)	အင်ဂျင်နီယာဘွဲ့ (ရေကြောင်းအင်ဂျင်နီယာ)	(၅)နှစ်
	Bachelor of Engineering (Marine Engineering)	
(ဂ) B.E. (PH)	အင်ဂျင်နီယာဘွဲ့ (ဆိပ်ကမ်းအင်ဂျင်နီယာ)	(၅)နှစ်
	Bachelor of Engineering (Port and Harbour Engineering)	
(ဃ) B.E. (RC)	အင်ဂျင်နီယာဘွဲ့ (မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ)	(၅)နှစ်
	Bachelor of Engineering(River and Coastal Engineering)	
(င) B.E. (MESE)	အင်ဂျင်နီယာဘွဲ့ (ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာ)	(၅)နှစ်
	Bachelor of Engineering (Marine Electrical Systems & Electronics Engineering)	
(စ) B.E. (MM)	အင်ဂျင်နီယာဘွဲ့ (ရေကြောင်းစက်မှုအင်ဂျင်နီယာ)	(၅)နှစ်
	Bachelor of Engineering (Marine Mechanical Engineering)	
(ဆ) B.Sc.(Hons; NS)	သိပ္ပံဂုဏ်ထူးဘွဲ့ (ရေကြောင်းသိပ္ပံ)	(၅)နှစ်
	Bachelor of Science (Honours)(Nautical Science)	

၂။ အထက်ဖော်ပြပါ အင်ဂျင်နီယာဘွဲ့ သင်တန်းနှင့် သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ သင်တန်းအားလုံးအတွက် သင်တန်း ကာလမှာ (၅)နှစ်ဖြစ်ပြီး၊ သင်တန်းကာလ(၅)နှစ်လုံး ပြီးစီးအောင်မြင်သည့်အခါ B.E ဘွဲ့ / B.Sc(Hons;)ဘွဲ့ တို့ကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည်ဖြစ်ပါသည်။

၃။ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ(၃၆၀)ဦးအထိသာ လက်ခံမည်ဖြစ်ပြီး လုပ်ငန်း သဘောသဘာဝအရ အမျိုးသမီးဦးရေ (၂၀)ရာခိုင်နှုန်းအထိသာ လက်ခံနိုင်မည်ဖြစ်ပါသည်။

၄။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်းရမှတ်(၄၂၀)နှင့် အထက်ရရှိပြီး အောက်ဖော်ပြပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

(က) တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူနှင့် ၎င်း၏မိဘ(၂)ဦးစလုံးသည် နိုင်ငံသားစိစစ်ရေးကတိပြားအမှတ် (နိုင်)၊ (ပြု)၊ (စဉ်) ကိုင်ဆောင်ထားသူဖြစ်ရမည်။

(ခ) ဝင်ခွင့်ရရှိသူများသည် ကျန်းမာရေးစစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေး (က)အဆင့်ရှိရမည်။

(ဂ) အမျိုးသမီးများသည် Marine Engineering ၊ Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်များကို လျှောက်ထားခွင့်ရှိသည်။

(ဃ) Marine Engineering ၊ Marine Electrical Systems & Electronics Engineering နှင့် Nautical Science ဘာသာရပ်လျှောက်ထားသူများသည် သင်တန်းတက်ရောက်ခွင့်မပြုမီ မှန်ကန်စွာ အရောင် ခွဲခြားနိုင်မှုစမ်းရည်ရှိရမည်။ Nautical Science ဘာသာရပ်အတွက် မျက်မှန်တပ်ဆင်သူများလျှောက် ထားခွင့်မရှိ။

(င) ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါဘာသာတွဲများဖြင့် အောင်မြင်သူများသာ လျှောက်ထားခွင့်ရှိပါသည်-

(၁) STEAMS 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ)

(၂) STEAMS 2 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ)

(စ) လူတွေ့စစ်ဆေးခြင်းခံရမည်။

(ဆ) တက္ကသိုလ်မှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။

(ဇ) ပညာသင်ကာလအတွင်း Workshop Skills ၊ သတ်မှတ်ထားသော ပင်လယ်ပြင်လုပ်သက်နှင့် တက္ကသိုလ် ပြင်ပတွင်တက်ရောက်ရမည့် အခြားသင်တန်းများကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သူဖြစ်ရမည်။

၅။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို ၈-၉-၂၀၂၅(တနင်္လာ နေ့)ရက်နေ့မှစတင်၍ တက္ကသိုလ်၏ Website www.mmu.edu.mm မှ လည်းကောင်း၊ ကျောင်းသားရေးရာဌာနမှ လည်းကောင်းရယူပြီး စာတိုက်မှဖြစ်စေ၊ ကျောင်းသားရေးရာ ဌာနတွင် လူကိုယ်တိုင်ဖြစ်စေ၊ စာရက်စာတမ်းအပြည့်အစုံ (လိုင်စင်ဓာတ်ပုံ - ၄ ပုံ ၊ မြန်မာနိုင်ငံစာစစ်အဖွဲ့ မှ ထုတ်ပေးသည့်အမှတ်စာရင်းမူရင်း၊ သက်ဆိုင်ရာကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတိပြားမိတ္တူ)တို့ဖြင့် လျှောက်ထားရမည်။ ပြည့်စုံခြင်းမရှိပါက ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။

၆။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်ထားခြင်းကို ၈-၉-၂၀၂၅(တနင်္လာ နေ့)မှ ၁၀-၁၀-၂၀၂၅ (သောကြာနေ့)အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

၇။ ဝင်ခွင့်လျှောက်လွှာများတွင် ပြည့်စွက်ထားသည့်အချက်များ ပြည့်စုံမှန်ကန်ခြင်းမရှိပါက ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။ ရွေးချယ်ခြင်းမခံရပါက ကျောင်းသား၊ ကျောင်းသူများ နှစ်နာမရှိစေရန်အတွက် အခြားတက္ကသိုလ် များသို့ အချိန်မီတက်ရောက်နိုင်ရေး လျှောက်ထားမှုပြုလုပ်ထားရန် လိုအပ်ပါမည်။

၈။ တက္ကသိုလ်ဝင်ခွင့်အတွက် လူတွေ့ ဖြေဆိုခွင့်ရရှိသူများစာရင်း၊ ကျန်းမာရေးစစ်ဆေးမည့်နေ့ရက်၊ မျက်စိစမ်းသပ် စစ်ဆေးမည့်နေ့ရက်နှင့် လူတွေ့ ဖြေဆိုရမည့်နေ့ရက်များကို ဝင်ခွင့်အမှတ်စဉ်အလိုက် ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ Website www.mmu.edu.mm တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

၉။ ဝင်ခွင့်လျှောက်လွှာများကို စာတိုက်မှပေးပို့လျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ သန်လျင်၊ သီလဝါ စာတိုက် သင်္ကေတ - ၁၁၂၉၃ သို့ လိပ်မူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားရမည်။ (အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၂၃၅၁၀၈၅၄ ၊ ၀၅၆-၂၂၁၇၆ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။)

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့

တစ်ဦးတည်း ဖြစ်ပါကြောင်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ မြို့နယ်၊ အလက(ခွဲ) လက်ပံအိုင်တွင် ဒုတိယအလယ်တန်းပြတဝန် ထမ်းဆောင်နေသော ဒေါ်မြမြနိုး [၉/ မထလ(နိုင်) ၂၂၀၂၇၂]၏ ဖခင်အမည် မှာ ဦးချစ်ဟန် (ခ) ဦးချစ်ဟံသည် တစ်ဦးတည်းဖြစ်ပါကြောင်း။

မိဘမေတ္တာ

ဒဂုံမြို့သစ်ဆိပ်ကမ်း အငွေ့ပိုင်း၊
ထားပိုင်း၊ ငြောက်ပိုင်း၊
ငွေငါးကြွဲမြို့နယ်ရှိ ငြေစွက်များ
ဈေးကောင်းလေးစားရပါမည်။
09 40 70 80 736

“အများသိရှိစေရန် ကြေညာခြင်း”

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်း၊ အမှတ်(၁၈/ဒီ)တွင် ဖွင့်လှစ်ထားရှိသော PERFECT AUTO BIZ MYANMAR Co.,Ltd ၏ လွှဲအပ် ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်သည်မှာ-

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်း၊ အမှတ် (၁၈/ဒီ)တွင် ဖွင့်လှစ်ထားရှိသော Car Show Room တွင် ဦးပြည့်ဖြိုးပိုင် [၁၂/မရက (နိုင်) ၁၃၅၉၃၄] အမည်ဖြင့် (၂-၈-၂၀၂၅)ရက်နေ့တွင် Honda Elysium အမျိုး အစား၊ ယာဉ်အမှတ် (1F/5160)အား ဘဏ်အရစ်ကုစနစ်ဖြင့် ဝယ်ယူရန်အတွက် စရန်ငွေပေးချေခဲ့ပါသည်။

သို့သော် ယင်းစရန်ငွေပေးချေပြီးသည့်နေ့ရက်မှစ၍ ယနေ့အချိန်အထိ ဦးပြည့်ဖြိုးပိုင်အား ၎င်းပေးထားသော ဖုန်းနံပါတ်ဖြင့်လည်းကောင်း၊ Phone Message Viber အစရှိသည့်ဆက်သွယ်၍ ရရှိနိုင်မည့် အရာများဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း၊ ပြန်လည်ဆက်သွယ်ခြေကြား ခြင်းများ လုံးဝ(လုံးဝ)မရှိခဲ့ပါ။ သို့ဖြစ်ပါ၍ ဤကြေညာပါသည့်နေ့မှစ၍ (၇)ရက် အတွင်း ကျွန်ုပ်တို့လာရောက် အမြန်လာရောက်ဆက်သွယ်ပါရန်နှင့်သတ်မှတ် ရက်ကျော်လွန်ပါက အရောင်းအဝယ်သဘောအရ စရန်ငွေအဆုံး အရောင်းအဝယ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဦးပြည့်ဖြိုးပိုင်နှင့် အများသိစေရန် ကြေညာအပ် ပါသည်။

PERFECT AUTO BIZ MYANMAR Co.,Ltd ၏ လွှဲအပ်ညွှန်ကြားချက်အရ- ဦးအောင်ကျော်
LLB, B.A (Business law), C.B.L., DL101 WIPO(Switzerland)
တရားလွှတ်တော်ရှေ့နေ (စဉ်-၉၈၇၉)
အမှတ်(၇၈)၊ ပထမထပ်၊ ဘုန်းကြီးလမ်း(အလယ်)၊
လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Ph: 09-5045140, 09-250729155

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်-၁၅၊မြေကွက်အမှတ်-၆၀၃၊ မြေကွက်တည်နေရာအမှတ်-၆၀၃၆၀၀၀၀၀လမ်း၊၃၅ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ဒေါ်မြတ်သွေး(CE-၀၇၂၃၈၈)အမည်ပေါက်နှစ်(၆၀)မြေငှားစာချုပ်(ဂရန့်) မြေအားမြေအမည်ပေါက်-ဒေါ်မြတ်သွေး(မိခင်)နှင့်(ဖခင်)ဦးစောအောင်တို့အသီးသီးကွယ်လွန်သဖြင့်သားသမီးများဖြစ်သောဦးနေဝင်းအောင်(၁၂/ဗဟန(နိုင်)၀၁၂၁၂၉)၊ ဒေါ်မိုးသူစာအောင်(၁၂/ဗဟန(နိုင်)၀၁၃၇၆၆)၊ဦးကျော်သူရအောင်(၁၂/ဗဟန(နိုင်)၀၁၀၉၇၁)၊ဒေါ်ခင်ပပအောင်(၁၂/ဗဟန(နိုင်)၀၁၃၇၀၈)၊ဦးမြတ်စောအောင်(၁၂/ဗဟန(နိုင်)၀၁၇၈၃၂)၊ဒေါ်မြတ်စောခိုင်(၁၂/ဗဟန(နိုင်)၀၁၅၆၈၈)တို့မှငှင်းတိုသားသမီး(၆)ဦးသားမွေးဖွားခဲ့ကြောင်းနှင့်ငှင်းတိုမှလွဲ၍အခြားသားသမီးများမရှိကြောင်း ကျမ်းကျိန်လွှာထောက်ခံကျမ်းကျိန်လွှာ(၂)စောင်၊(မိခင်)ဒေါ်မြတ်သွေး၏သေဆုံးမှုလက်မှတ်(ဖခင်)ဦးစောအောင်၏သေဆုံးမှုလက်မှတ်၊အိမ်ထောင်စုလူဦးရေစာရင်း၊နှစ်(၆၀)မြေငှားစာချုပ်(ဂရန့်)တို့တင်ပြ၍ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန်နှင့်စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်မြေပုံကူးလျှောက်ထားလာခြင်းအားတရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)
မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်(၁၇)၊ နှင်းဆီမြိုင်လမ်း၊ မြေကွက်အမှတ်(၃၇)၊ စရိယာ(၈၀ပေx၆၀ပေ)ရှိ ဦးကျော်ဝင်းမြင့် [၅/မရန(နိုင်)၁၅၁၅၆၁] အမည်ပေါက်လျက်ရှိသော နှစ်(၆၀)မြေငှားဂရန့်မြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်လက်ရှိထားပိုင်ဆိုင်လျက်ရှိသော ရောင်းချသူ ဦးကျော်ဝင်းမြင့် [၅/မရန(နိုင်)၁၅၁၅၆၁] ၎င်း၏အထွေထွေကိုယ်စားလှယ်လွှဲစာအရ “နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ် စရန်ငွေပေးကတိစာချုပ်”၌ တာဝန်ယူလက်မှတ်ရေးထိုးသော ဒေါ်စစ်စာခြည်အိမ်အိမ်ခြံမြင့် [၈/မဘန(နိုင်)၀၅၈၇၉၇]ထံမှ အပြီးအပိုင်ဝယ်ယူရန်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်သူက အရောင်းအဝယ်တန်ဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လျှံသူများရှိပါက ဤသတင်းစာကြော်ငြာပါရှိသည့်နေ့မှ (၁၄)ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထားမူရင်းများနှင့်တကွ ကျွန်ုပ်တို့ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ အကယ်၍ (၁၄)ရက်ပြည့်မြောက်သည့်အထိ ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ် ပြီးဆုံးသည့်တိုင်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -

ဦးသက်ပိုင်ကို (LL.B)

ဦးမင်းခန့်ကျော် (LL.B)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၆၂၆၂) အထက်တန်းရှေ့နေ(စဉ်-၅၅၈၁၉)
အမှတ်(၃၁၀)၊ စိန်ပန်းမြိုင်လမ်း၊ (၁၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၂၅၄၆၀၈၅၉၄၊ ၀၉-၄၀၄၀၈၀၄၃၉

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ အကွက်အမှတ်-၄-၅၊ ဦးပိုင်အမှတ်- ၅၄/ ၆၈၆၉ လမ်းကြား၊ ကျန်စစ်x စော်ဂျီလမ်းကြားရှိ ဒုအရာခံဗိုလ် အုန်းကျော် အမည်ပေါက် တောဂရန့်မြေကွက်အား ဖခင်ဦးအုန်းကျော်၊ မိခင် ဒေါ်တည့်နွဲ့တို့ကွယ်လွန်၍ ကန်ရစ်စသော တစ်ဦးတည်းသော သားဖြစ်သူ ဦးမောင်မောင်ဦး [၉/မနမ(နိုင်) ၀၈၈၁၆၇၂က တောဂရန့်၊ သေစာရင်း၊ တရားရုံးကျမ်းကျိန်ချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်များတင်ပြ၍ အမွေဆက်ခံစာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ အကွက်အမှတ်- ၈၈-၂၊ ဦးပိုင်အမှတ်- ၈၇/ ၅၈x၅၉ လမ်းကြား၊ ၁၀၅၈x၀၆ လမ်းကြားရှိ တောဂရန့်မြေကွက်အား အမည်ပေါက်သူ ခင်ပွန်း ဦးမြင့်မောင်ကွယ်လွန်၍ ကျန်ရစ်သူ ဇနီး ဒေါ်လှရီ [၉/အမရ(နိုင်) ၀၃၃၇၉၂က တောဂရန့်၊ သေစာရင်း၊ တရားရုံးကျမ်းကျိန်ချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်များတင်ပြ၍ အမွေဆက်ခံစာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက် အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ထန်းစင်လှတောင်(နတ်ရေကန်)ရပ်ကွက်၊ အကွက်အမှတ်- ၅၈၈-၈၊ ဦးပိုင်အမှတ်- ၁၁ ချ/ ၁၁ / ရန်ကုန်-မန္တလေးကားလမ်း၊ စွယ်တော်ဘုရားတောင်ဘက်ရှိ ဂရန့်မြေကွက် အမည်ပေါက်သူ (ညီမ) ဒေါ်ခင်နီလာထွေး [၉/၀တန(နိုင်) ၀၀၇၈၅၈၂ အစီမံဖြစ်သူ ဒေါ်ဌေးဌေးဝင်းအား ပေးကမ်းမည်ဖြစ်ပါသဖြင့် ဂရန့်စာချုပ်တင်ပြ၍ မှတ်ပုံတင်အပေးစာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ အကွက်အမှတ်(၅၉၀)၊ ဦးပိုင်အမှတ်(၁၆၄)၊ ၇၃ လမ်းအရှေ့ဘက်၊ ယာယီကားကွင်းမြောက်ဘက်ရှိ ယာမြေကွက်အမည်ပေါက်သူ ဒေါ်အင်နန်း (ခ) ခင်မြင့်ထံမှ New Starlight Construction Co.,Ltd (ကိုယ်စား) ဦးကျော်ကျော်ဝင်း (ခ) ရန်ကေ့ယု [၁၃/တယန (နိုင်) ၀၀၀၃၀၅]က မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ရော်ဘာဖူးဆက်ပျိုးပင်များဝယ်ယူနိုင်ကြောင်း

စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရည်သီးနှံဌာနခွဲမှ အထွက်ကောင်းမျိုးသန့်များဖြစ်သည့် BPM 24၊ PB 260၊ PB 235 မျိုးများအား ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်ရန် တစ်ပင်လျှင် (၇၀၀)ကျပ်နှုန်းဖြင့် တောင်သူများသို့ ဈေးနှုန်းချိုသာစွာ ပြန်ဖြူးရောင်းချပေးမည်ဖြစ်ပါသည်။

အဆိုပါ မျိုးများသည် တစ်ဧကရော်ဘာအထွက်နှုန်းမြင့်မားပြီး အပင်ကြီးထွားမှုနှုန်းကောင်းခြင်း၊ ပြန်တက်အခေါက်ကောင်းခြင်း၊ ကိုင်းဖြာမှုကောင်းခြင်း၊ ရာသီဥတုနှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသဖြင့် တောင်သူများ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
စိုက်ပျိုးရေးဦးစီးဌာန၊
နှစ်ရည်သီးနှံဌာနခွဲ
ရုံးအမှတ်- ၅၀၊ နေပြည်တော်

ဆက်သွယ်ရန်ဖုန်း
၀၆၇၃-၄၃၁၂၀၃၊ ၄၃၁၁၂၂၊
၀၉-၅၁၉၆၀၄၂၊ ၇၉၁၄၅၅၄၄

အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-(၃)၊ မြေကွက်အမှတ်(က/၃၃)၊ မြေကွက်လိပ်စာ- ၁၀၊ ဗိုလ်တေဇလမ်း၊ ဗိုလ်ထွန်းခံရပ်ကွက်ရှိ (၅)ထပ်တိုက် နှစ်ခန်းတွဲအဆောက်အအုံပါပထမထပ်(ခေါင်းရင်းခြမ်း)၊ (၁၂.၅'x၅၀') အကျယ်အဝန်းရှိ ရေ၊ မီးခံ တိုက်ခန်းတစ်ခန်းအပါအဝင် အကျိုးခံစားခွင့်အလုံးစုံတို့သည် ဦးအောင်မြင့် [၁၂/သကတ(နိုင်)၀၈၅၄၆၉] အမည်ဖြင့် တည်ရှိလျက် ရောင်းချသူမှ အရပ်အရင်းကင်းရှင်းပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆို၍ ၎င်းထံမှ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်ခင်းဝင်းနိုင်က အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေအဖြစ် (ရောင်းမိုးငွေတစ်စိတ်တစ်ဒေသကို) ပေးချေထားပြီးဖြစ်ပါသည်။

အရောင်းအဝယ်အား ကန့်ကွက်လိုပါက ဤကြေညာပါသည့်နေ့ရက်မှစ၍ (၇)ရက်အတွင်း ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားမူရင်းများဖြင့် ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ကို ပြီးဆုံးအောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်စုနန္ဒာကျော် (LL.B,D.I.P.L)

အထက်တန်းရှေ့နေ (စဉ်- ၅၆၄၄၈)

အမှတ်-၇၆၅၊ ဆည်မြောင်း(၄)လမ်း၊ (၁၃)ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ Ph: 09-971488493

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ်(၄၁၄ မ/၃၈)၊ ဦးပိုင်အမှတ်(၂၂)၊ ၈၆ လမ်းမေးတင်၊ ၅လမ်းx ၈လမ်းကြားရှိ ဂရန့်မြေကွက် အမည်ပေါက်သူ ဒေါ်ခင်ဝင်းဦး [၉/တတည(နိုင်) ၀၅၉၉၂၀]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ်(၈၇/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်ဇော်နင်းလွင်[၉/မကန (နိုင်) ၀၉၉၆၆၇၂က ဂရန့်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်အမှတ်(၇၁၂)၊ ဦးပိုင်အမှတ်(၄)၊ ၇၅လမ်း၊ ၃၀x၃၁ လမ်းကြားရှိ ဒေါက်တာဦးကိုကိုလှဇနီး ဒေါ်စိန်မြမေ အမည်ပေါက် ဘိုးဘမြေကွက်အား အမွေဆက်ခံစာချုပ်အမှတ်(၂၅၂၆/၂၀၂၂)ဖြင့် ပိုင်ဆိုင်ခဲ့သူ ဒေါ်စိန်မြမေ [၁၂/တမန (နိုင်) ၀၅၈၆၃၂]၏ အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်(၈၁၈၂/၂၀၂၂)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်ဩဩထွေးလင်း [၈/၀၁က (နိုင်) ၀၃၃၂၈၄၂က အမည်ပေါက် မြေပုံတင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ အကွက်အမှတ်(၄-၂)၊ ဦးပိုင်အမှတ်(၆၄)၊ ၇၁x၇၂ကြား၊ ကျန်စစ်သာxစော်ဂျီလမ်းကြားရှိ ဂရန့်မြေကွက်အမည်ပေါက်သူ ဒေါ်အေးအေးခိုင် [၉/မနတ (နိုင်) ၀၈၈၇၈၁]၊ ဒေါ်အေးအေးဝင်း [၉/မနတ(နိုင်)၀၈၈၇၆၀]၊ ဦးသိန်းစိုး [၉/မနတ (နိုင်) ၀၀၆၄၃၂]၊ ဒေါ်ဌေးဌေးမြင့် [၉/မနတ(နိုင်)၀၀၆၄၃၃]တို့၏ အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်(၂၉၄၆/၂၀၂၃)ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးစိန်ကျော် [၉/မရမ(နိုင်)၀၇၃၆၉၆၂က ဂရန့်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ အကွက်အမှတ်(၅၆၆)၊ ဦးပိုင်အမှတ်(၂၈-၁+၂၉)၊ ၃၂x၃၃ကြား၊ ၈၃x၈၄လမ်းကြားရှိ ဘိုးဘမြေကွက်အမည်ပေါက်သူ ဒေါ်မာမာမြင့် [၉/မရမ(နိုင်)၀၄၆၅၆၉]၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ်(၁၂၄၃/၂၀၁၄)ဖြင့် လွှဲအပ်ခြင်းခံရသူ ဦးနီဝမ်း [၉/မရမ(နိုင်)၀၄၆၅၉၃]က ဘိုးဘစာအုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

Union Civil Service Board

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ ၃/၂၀၂၅

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်

(၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၅ ရက်)

၁။ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊နေပြည်တော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့(ရန်ကုန်ခွဲ)အမှတ်(၆၅)၊အဝေရာလမ်း ၊ ဧမ္ဘာညွန့်ရပ်ကွက် ၊ တာမွေမြို့နယ်(သို့မဟုတ်) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှူးများ၌ လျှောက်လွှာဝယ်ယူ၍ ၃ - ၁၀ -၂၀၂၅ ရက်နေ့နောက်ဆုံးထားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) ၊ နေပြည်တော်သို့လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့်ပေးပို့လျှောက်ထားနိုင်ပါသည်-

(က) ကျန်းမာရေးဝန်ကြီးဌာန			
စဉ်	ဌာန	ရာထူး	လစ်လပ် ပညာအရည်အချင်း
(၁)	ကုသရေးဦးစီးဌာန	ဆရာဝန် (သစ်လွင်)	၂၂၉ နေရာ ဆေးပညာဘွဲ့ (M.B.,B.S.)
		ဆရာဝန် (သွားနှင့်ခံတွင်း)	၅၀ နေရာ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S.)
(၂)	အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန	ဦးစီးအရာရှိ (အစားအသောက်)	၄ နေရာ ဆေးပညာဘွဲ့(M.B.,B.S.)
		ဦးစီးအရာရှိ (ဆေးဝါး)	၅ နေရာ ဆေးပညာဘွဲ့(M.B.,B.S.)
		ဦးစီးအရာရှိ (ဓာတ်ခွဲ)	၄ နေရာ ဆေးပညာဘွဲ့(M.B.,B.S.)

(ခ) နေပြည်တော်စည်ပင်သာယာရေးကော်မတီ		
ရာထူး	လစ်လပ်	ပညာအရည်အချင်း
ဆရာဝန်	၁၇ နေရာ	ဆေးပညာဘွဲ့(M.B.,B.S.)

ဌာနစုမှူး/ဦးစီးအရာရှိ (ဆရာဝန်)	၁ နေရာ	ဆေးပညာဘွဲ့(M.B.,B.S.)
--------------------------------	--------	-----------------------

- ၂။ လျှောက်ထားသူသည် -
- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
- (ခ) ၃ - ၁၀ - ၂၀၂၅ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနအတွက် လျှောက်ထားသူများသည် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအတွက် လျှောက်ထားသူများသည် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်၊
- (ဂ) ဆရာဝန်(သစ်လွင်)/ဦးစီးအရာရှိ(အစားအသောက်/ဆေးဝါး/ဓာတ်ခွဲ)/ဆရာဝန်/ဌာနစုမှူး/ဦးစီးအရာရှိ(ဆရာဝန်) ရာထူးအတွက် ဆေးပညာဘွဲ့ (M.B.,B.S.) နှင့် ဆရာဝန် (သွားနှင့်ခံတွင်း) ရာထူးအတွက် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S.)နှင့်ပြန်မာနိုင်ငံဆေးကောင်စီမှအသိအမှတ်ပြုခြင်းခံရသည့် သက်တမ်း ကုန်ဆုံးခြင်းမရှိသေးသည့် အထွေထွေသေကုသခွင့်လိုင်စင်(ဆမ / သခ) ကိုင်ဆောင်ထားသူ(သို့မဟုတ်) အလုပ်သင်ဆရာဝန်ပြီးမြောက်သူများအနေဖြင့် လျှောက်ထားချိန်တွင် အလုပ်သင်ဆရာဝန်ပြီးမြောက်ကြောင်း ထောက်ခံစာတင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး မိတ္တူများကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရမည်၊
- (ဃ) ကုသရေးဦးစီးဌာန၊ဆရာဝန်(သစ်လွင်)/ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူးအတွက် လျှောက်ထားသူများသည်- စတင်တာဝန်ထမ်းဆောင်သည့်ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက အခြားလုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊ - ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲဖြေဆိုခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီဝင်ရောက်ဖြေဆိုခွင့်ပြုမည်၊
- (င) အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ဦးစီးအရာရှိ (အစားအသောက်/ဆေးဝါး/ဓာတ်ခွဲ)ရာထူးများအတွက် လျှောက်ထားသူများသည်-
- အသားတင်လုပ်သက်(၃)နှစ်ပြည့်အောင်နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊
 - ဦးစီးအရာရှိ (အစားအသောက် / ဆေးဝါး/ ဓာတ်ခွဲ)ရာထူးများအတွက် လုပ်သက်(၃)နှစ်ကာလအတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်သက်ဆိုင်သော ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲကိုသာ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းအောင်မြင်ပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင်အနည်းဆုံးလုပ်သက်(၃)နှစ်ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်၊
- (စ) ကျန်းမာရေးဝန်ကြီးဌာနအတွက် အလုပ်သင်ဆရာဝန် / အလုပ်သင်(သွားနှင့်ခံတွင်း) ပြီးမြောက်ကြောင်း ထောက်ခံစာဖြင့် လျှောက်ထားသူများသည် အလုပ်ခန့်အပ်ခြင်းခံရပြီး စတင်တာဝန်ထမ်းဆောင်ကြောင်း သတင်းပို့ချိန်တွင်(ဆမ/သခ)ထုတ်ပေးရန် ထောက်ခံချက်ပေးမည်ဖြစ်ပါသည်၊
- (ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၃။ အထက်စာပိုဒ်(၁)ပါ ကျန်းမာရေးဝန်ကြီးဌာနအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၊ နည်းဥပဒေ ၂၁၀ နည်းဥပဒေခွဲ(၀)အရ ရာထူးမှ ထုတ်ပယ်ခံရသူများ လျှောက်ထားလာပါက လက်ခံရယူလိုခြင်းမရှိပါကြောင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီအတွက် ရာထူးမှ ထုတ်ပယ်ခံရသူများ လျှောက်ထားလာပါက လက်ခံရယူလိုခြင်းမရှိပါကြောင်းဖော်ပြထားပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှအပ ကျန်းမာရေးဝန်ကြီးဌာနအတွက် ရာထူးမှထုတ်ပယ်ခံရသူများ လျှောက်ထားလာပါက ရွေးချယ်ပေးမည်မဟုတ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

၄။ ကြော်ငြာပါရာထူးအတွက် ရွေးချယ်ခြင်းခံရပါက နိုင်ငံ့ဝန်ထမ်းတာဝန်သို့လ်များတွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း(အထူး)သင်တန်းများသို့ လတ်တလောတွင် တက်ရောက်စေခြင်းမပြုသေးဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းသစ်များအဖြစ် ဦးစွာခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ပါသည်။

၅။ ကြော်ငြာပါလစ်လပ်ရာထူးများအတွက်(၂)မျိုးအထိသာ လျှောက်ထားခွင့်ရှိပြီး ရွေးချယ်ခြင်းခံရပါက မည်သည့်ရာထူးမဆိုတာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။ရာထူးတစ်မျိုးစီအတွက် ဝင်ကြေးငွေ ၅၀၀၀/- (ကျပ်ငါးဆောင်တိတိ)ကို သီးခြားစီပေးသွင်း၍ ပေးသွင်းထားသည့်ချလန်(၂)စောင်ဖြင့် ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။

၆။ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၁၅ ကို ကျင့်သုံး၍ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းမပြုဘဲ စိတ်အခြေအနေနှင့်လူထွေစစ်ဆေးခြင်းကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ စိတ်အခြေအနေနှင့်လူထွေစစ်ဆေးခြင်းဖြေဆိုရမည့်နေ့ရက်များကို တစ်ဦးချင်းစီသို့စာဖြင့် အကြောင်းကြားပေးပို့မည်ဖြစ်ပါသည်။

၇။ လျှောက်ထားသူများအနေဖြင့် ကြော်ငြာခေါ်ယူသောရာထူးအလိုက် သတ်မှတ်ပညာအရည်အချင်းများနှင့် အသေစိတ်အချက်အလက်များကို အချိန်ခံသိရှိလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၀၅၂၊ ၀၉-၇၉၇၃၂၇၆၉၆၊ ၀၉-၂၆၂၀၂၉၈၈နှင့် ၀၉-၄၀၅၁၁၀၀၄၀)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၈။ ကြော်ငြာပါရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များ သိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန(ဖုန်း၊၀၆၇-၃၄၁၁၃၉၀၊၀၆၇-၃၄၁၁၆၂၁)သို့လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စပယ်အိမ်ရာရွှေ၊ ပြည်ကြီးဇေယျာလမ်း၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇေယျသိရီမြို့နယ်၊ နေပြည်တော်၊(ဖုန်း၊၀၆၇-၃၄၀၃၈၄၇၊ ၀၆၇-၃၄၀၃၇၅၆)သို့လည်းကောင်း၊နေပြည်တော်စည်ပင်သာယာ



အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၂၀၂၅-၂၀၂၆)ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ပြည်သူ့ဆေးရုံများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများအား ဝယ်ယူရန် အိတ်ဖွင့်တင်ဒါအမှတ် - 13DMS/2025-2026 (L) ဖြင့် ခေါ်ယူအပ်ပါသည်။

တင်ဒါ စည်းမျဉ်း၊ စည်းကမ်းများကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဈေးနှုန်းတင်သွင်းလွှာပုံစံများ - (၈-၉-၂၀၂၅) ရက်၊ (တနင်္လာနေ့) စတင်ရောင်းချမည့်ရက်

ဈေးနှုန်းတင်သွင်းလွှာပုံစံများ - ကုသရေးဦးစီးဌာန၊ ရုံးအမှတ် (၄)၊ ရောင်းချမည့်နေရာ နေပြည်တော်

တင်ဒါပိတ်မည့်ရက်နှင့်အချိန် - (၂၅-၉-၂၀၂၅) ရက်၊ (တနင်္လာနေ့) မွန်းတည့် (၁၂: ၀၀) နာရီ

ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၇-၃၄၁၅၄၄၊ ၀၆၇-၄၁၀၆၃၄

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ကုသရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ (၂၉)လမ်း(အထက်လမ်း)၊ အိမ်အမှတ် (၂၂၂/၂၂၈)၊ အခန်းအမှတ် (၁၄)၊ ဧရိယာ (၂၀ပေx၅၀ပေ) တိုက်ခန်းရောင်းဝယ်ခြင်းနှင့်

ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာချက်

၁။ အထက် ရည်ညွှန်းလိပ်စာ ဖော်ပြပါတိုက်ခန်းကို အပိုင်ရောင်းချသူ ဦးသန်းဦး [၁၂/ပတာတ(နိုင်)၀၀၀၀၅၅] က ဥပဒေနှင့်အညီ ရောင်းချပိုင်ခွင့်ရှိကြောင်း ကိုယ်တိုင် ဝန်ခံကတိပြု၍ ရောင်းချမည်ဟု ကမ်းလှမ်းရာ ကျွန်ုပ်၏မိတ်ဆွေ ဦးဇော်ဝင်း [၁၂/ဒဂတ(နိုင်)၀၀၄၄၆၃] က ဝယ်ယူရန်သဘောတူပြီး တိုက်ခန်းတန်ဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။

၂။ တိုက်ခန်းပိုင်ရေးဆိုင်ခွင့်ရှိသည့် မည်သူမဆို ခိုင်လုံသောပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြင့် ကျွန်ုပ်ထံသို့ ကြော်ငြာထည့်သွင်းပါရှိသည့်နေ့မှစ၍ (၁၀)ရက်အတွင်း လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မည်သူမရှိပါက ဥပဒေနှင့်အညီ တိုက်ခန်းအရောင်းအဝယ်ကိုပြီးမြောက်အောင် ဖြစ်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်ခင်မြင့်ရွှေ B.S.C, H.G.P, D.L, D.B.L, D.I.L

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄,၆၅)

အမှတ်(၁၁၁)၊ မြေညီ၊ (၃၉)လမ်း၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၅၁၄၈၄၄၉

အများသိစေရန် ကြေညာခြင်း

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ ခရေလမ်း၊ အမှတ်(၆၆၈)နေ ကျွန်ုပ်၏မိတ်ဆွေ ဦးလှိုင်မင်းကို(၈/မကန(နိုင်)၁၄၀၃၀၀)၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ကျွန်ုပ်၏မိတ်ဆွေ ဦးလှိုင်မင်းကို (၈/မကန(နိုင်)၁၄၀၃၀၀)နှင့် ဒေါ်စိမ့်စိမ့်စိုး [၁၄/ကလန(နိုင်)၁၈၆၅၁၀]တို့သည် (၁၅-၈-၂၀၂၅)ရက်နေ့တွင် တစ်ဦးနှင့်တစ်ဦး သဘောထားချင်း မတိုက်ဆိုင်၍ မင်္ဂလာဒုံခရိုင်တရားရုံးတွင် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်ခွဲပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်၏ မိတ်ဆွေဦးလှိုင်မင်းကို တစ်ဦးတည်း လုပ်ကိုင်နေသော Victoria “ဗစ်တိုးရီးယား” လုပ်ငန်းအမည်ဖြင့် ထီး၊ အဝတ်အထည်နှင့်လူသုံးကုန် ပစ္စည်းအမျိုးမျိုး လက်လီ လက်ကားဖြန့်ချိရေး လုပ်ငန်းအားလုံးသည် ဒေါ်စိမ့်စိမ့်စိုးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ပါကြောင်း၊ ဒေါ်စိမ့်စိမ့်စိုးနှင့် ပတ်သက်သောကိစ္စအဝဝတို့သည် ကျွန်ုပ်၏ မိတ်ဆွေ ဦးလှိုင်မင်းကိုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိတော့ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ဦးလှိုင်မင်းကို၏ လွှဲအပ်ညွှန်ကြားချက်အရ-

ဦးမောင်မောင်မျိုးလှိုင် (LLB) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၄၆၀၄)

အမှတ်(၁၂၁)၊ ဗြိတိလမ်း၊ ၁၉-ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၄၂၀၄၁၇၇၁၊ ၀၉-၇၉၉၈၉၆၀၆၃၃

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ်(ဟ-၃)၊ ဦးပိုင်အမှတ်(၅၉-ခ)၊ ၇၀x၇၁ကြား၊ ၁၁၆x၁၁၇လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်ယဉ်မာသန်း၂၅/၀လန(နိုင်) ၁၀၀၉၁၃၁ က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်တိုင်းဒေသကြီး၊ ဘုံတေးမြို့နယ်၊ ရန်ကုန်မြို့သစ်မိမိကိန်းကွင်းအမှတ်(၁၃) အုပ်စုအမှတ်(RA-3)၊ အကွက်အမှတ်(တ-၀၄)၊ မြေကွက်အမှတ်(၀၁၁၁)၊ ဧရိယာ(၆၀' x ၈၀')

ရှိသည့် ယာယီမြေပေးမိန့်အမျိုးအစား ခေါ်ကျင်ရွှေ(၁၂/တတန(နိုင်)၁၁၀၄၁၄)အမည်ပေါက်မြေကွက်အရောင်းအဝယ်ကိစ္စကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း

အထက်ပါမြေကွက်ကို ယာယီမြေပေးမိန့်တွင်တရားဝင်အမည်ပေါက်သူ-ဒေါ်ကျင်ရွှေ ကအရှုပ်အရှင်းကင်းရှင်းစွာ လက်ဝယ်ထားရှိပိုင်ဆိုင်ပါကြောင်းနှင့် လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း ဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်တို့၏ မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်(စရန်ငွေ)များပေးချေခဲ့ပြီးဖြစ်ပါသည်။ အဆိုပါမြေကွက်နှင့်ပတ်သက်၍ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသဖြင့် ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်နေ့မှစ၍(၇)ရက်အတွင်း တိကျခိုင်လုံသောစာရွက်စာတမ်းမူရင်းများနှင့်တကွ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်နေ့ရက်ကျော်လွန်ပါက မြေကွက်အရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာပါသည်။(လွှဲအပ်ညွှန်ကြားချက်အရ)

ဦးသန်းဇင် (LL-B) ဒေါ်ဟန်နွေခိုင်(LL-B)

အထက်တန်းရှေ့နေ(စဉ်-၂၇၆၈) အထက်တန်းရှေ့နေ(စဉ်-၂၇၇၄)

Ph-09 253995848 , 09-798420119 Ph-09-4200 73685

အမှတ်(၇၀) ပ-ထမ်း အခန်း(D-2)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ကန့်ကွက်နိုင်ပါကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၅၂)၊ ရတနာပုံလမ်း၌ တည်ရှိနေသော

(က) မြေကွက်အမှတ်(၁၄၀၀)၊ ဧရိယာ(၄၀' x ၆၀')ရှိသည့် နှစ်(၆၀)ဂရန်တွင် ဒေါ်ချစ်ချစ်(၁၃/ဟပတ(နိုင်)၁၀၄၂၁၃)အမည်ပေါက်မြေကွက်နှင့်

(ခ) မြေကွက်အမှတ်(၁၄၀၁)၊ ဧရိယာ(၄၀' x ၆၀')ရှိသည့် မြေချပါမစ်အမျိုးအစား ဒေါ်ငြိမ်းငြိမ်း(AB-၀၅၆၀၄၄)အမည်ပေါက်မြေကွက်တို့ကို

အရောင်းအဝယ်သဘောတူကတိစာချုပ်များအရ ဝယ်ယူပိုင်ဆိုင်ထားသူ ဒေါ်အေးမြတ်ခိုင်(၁၂/လပတ(နိုင်)၀၂၅၀၄၃)က အရှုပ်အရှင်းကင်းရှင်းစွာ လက်ဝယ်ထားရှိပိုင်ဆိုင်ပါကြောင်း နှင့် လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိပါကြောင်းဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်(စရန်ငွေ)များပေးချေထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါမြေကွက်(၂)ကွက်နှင့်ပတ်သက်၍ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသည့် ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်နေ့မှစ၍(၇)ရက်အတွင်း တိကျခိုင်လုံသောစာရွက်စာတမ်းမူရင်းများနှင့်တကွ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်နေ့ရက်ကျော်လွန်ပါက မြေကွက်(၂)ကွက်အရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ (လွှဲအပ်ညွှန်ကြားချက်များအရ)

ဦးသန်းဇင် (LL-B) ဒေါ်ဟန်နွေခိုင်(LL-B)

အထက်တန်းရှေ့နေ(စဉ်-၂၇၆၈) အထက်တန်းရှေ့နေ(စဉ်-၂၇၇၄)

Ph-09 253995848 , 09-798420119 Ph-09-4200 73685

အမှတ်(၇၀) ပ-ထမ်း အခန်း(D-2)၊ ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ အကွက်အမှတ်(ထထ-၁၄၄)၊ ဦးပိုင်အမှတ်-၁ခဲစင်းတောင်ခြမ်း+မြောက်ခြမ်း၊ ၅၄x၅၅ကြား၊ ၁၂၇x၁၂၈လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်ကြည်ကြည်ဝင်း [၉/မနတ(နိုင်) ၀၈၄၇၆၂]က ဂရန်စာချုပ်တင်ပြ၍ ခဲစင်းပြ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ်(မမ-၃)၊ ဦးပိုင်အမှတ်(၃၃၂)၊ ၅၁x၅၂ကြား၊ ၁၁၅x၁၁၆လမ်းကြားရှိ မြေကွက်အား တောဂရန်အမှုတွဲအမှတ်(၃၃၅/၉၂-၉၃)အရ ဦးသောင်းတင် မှတ်ပုံတင်အမှတ်[၉/မနမ(နိုင်)၀၆၅၈၃၉]အမည်ပေါက်သို့ မြေရာဇဝင် ၁-ကမှတ်တမ်းတွင် အတည်ပြုမှတ်သားပေးပါရန်။ ဒေါ်ယမ်းကလာ မှတ်ပုံတင်အမှတ်[၉/မကန(နိုင်)၀၀၈၆၇၈၂]မှ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

“မြေကွက်ရောင်းမည်”

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ဇုန်(၂)၊ ဘုရင့်နောင်လမ်းမကြီးပေါ်မေးတင် မျက်နှာစာပေ၁၅၀ x အနောက် ပေ၂၀၀ ပတ်ပတ်လည် အုတ်တံတိုင်းခတ်ပြီး ကွန်တိန်နာကားများဝင်နိုင်ပါသည်။ ရေ၊ မီး အပါ နှစ်(၆၀)ဂရန် မြေကွက်နှင့်ပတ်သက်၍ အရှုပ်အရှင်း ကင်းရှင်းပါသည်။ မြေတိုင်းရပ်ကွက်(၁၇၃)၊ ဒဂုံဆိပ်ကမ်းမြို့နယ် မည်သည့်လုပ်ငန်းမဆို လုပ်ကိုင်နိုင်ပါသည်။

ကိုယ်ပိုင်ကျောင်း၊ ဆေးရုံ ၊ အထည်ချုပ်၊ ရေသန့်စက်ရုံ/ပလတ်စတစ်-စက်-ပုံနှိပ်စက်/ 1 St- ၂ သိန်း၊ ကား showroom ကားဝပ်ရှော့၊ ဘော်ဒီရုံ၊ ဆားဗစ် center ၊ ကားကြီး ကားလေးများ အစီး၅၀x၁၀၀ ခန့် ထားရှိပြီး လုပ်ကိုင်နိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်း - 09-456796962

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ မားကရာလမ်း၊ အမှတ်(၂၅၄)ဟူခေါ်သည့် ပေတင်ကောင်ပုံစံ(၁)ခန်းတွဲ(၆)ထပ် ကန်ထရိုက်တိုက်ခေါ်(မြေညီထပ်/အလယ်ခန်း)၊ ဧရိယာ(၁၂၂' x ၇၀') တိုက်ခန်းအရောင်းအဝယ်ကိစ္စကန့်ကွက်နိုင်ပါကြောင်း

အထက်ပါတိုက်ခန်းကို မြေပိုင်ရှင်-ဦးမြင့်သိန်း မှစတင်ပိုင်ဆိုင်ခဲ့ပြီး အရောင်းအဝယ်သဘောတူကတိစာချုပ်(အဆက်ဆက်)အရ ဝယ်ယူပိုင်ဆိုင်ထားသူ-ဦးခင်မောင်ဝင်း(၁၂/ကတတ(နိုင်)၀၀၀၆၁၇)က တရားဝင်ပိုင်ရှင်အဖြစ် အရှုပ်အရှင်းကင်းရှင်းစွာ လက်ဝယ်ထားရှိပိုင်ဆိုင်ပါကြောင်းနှင့် လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိပါကြောင်း ဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်တို့၏မိတ်ဆွေ-ဦးဝင်းကိုကိုအောင်(၉/မနမ(နိုင်)၁၀၈၉၀၄)က အပြီးအပိုင်ဝယ်ယူရန်(စရန်ငွေ)များပေးချေထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါတိုက်ခန်းနှင့်ပတ်သက်၍ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသဖြင့် ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်နေ့မှစ၍(၁၄)ရက်အတွင်း တိကျခိုင်လုံသောစာရွက်စာတမ်းမူရင်းများနှင့်တကွ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်နေ့ရက်ကျော်လွန်ပါက တိုက်ခန်းအရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။ (လွှဲအပ်ညွှန်ကြားချက်များအရ)

ဦးသန်းဇင် (LL-B) ဒေါ်ဟန်နွေခိုင်(LL-B)

အထက်တန်းရှေ့နေ(စဉ်-၂၇၆၈) အထက်တန်းရှေ့နေ(စဉ်-၂၇၇၄)

Ph-09 253995848 , 09-798420119 Ph-09-4200 73685

အမှတ်(၇၀)ပထမထပ်၊ အခန်း(D-2) ဘဏ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

"အများသိစေရန် ဝန်ချတောင်းပန်ခြင်း"

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၁)၊ (ရ)ရပ်ကွက်၊ ၆၅ လမ်း၊ အမှတ် H- 101 နေ၊ ဦးချစ်ကို [၉/မခန(နိုင်)၁၅၁၀၄၅၄] နှင့် ဒေါ်သန်းရီ [၁၃/မကန(နိုင်) ၀၁၅၄၃၉] ကိုင်ဆောင်သူတို့က အောက်ပါအတိုင်း အများသိစေရန် ကြေညာအပ်ပါသည်-

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အောင်မြင်ကျော်ကြားပြီး အများပြည်သူ လူထု၏ ယုံကြည်အားပေးမှုတို့ကိုခံယူလျက်ရှိသော Smile Tissue ကုန်အမှတ်တံဆိပ်၏ ကောင်းသော ဂုဏ်သတင်း၊ အရည်အသွေး၊ ရောင်းအားကောင်းမှုတို့ကို အခွင့်ကောင်းယူကာ သုံးစွဲသူအများပြည်သူအနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေရန် ယင်းကုန်အမှတ်တံဆိပ်နှင့်သဏ္ဌာန်၊ အရောင်အဆင်း၊ ထုပ်ပိုးမှုပုံစံ ဆင်တူယိုးမှားပြုလုပ် ဖန်တီးကာ ထုတ်လုပ်ဖြန့်ချိရောင်းချခဲ့ပါသည်။

ထိုသို့ပြုလုပ်ခဲ့မှုကြောင့် Smile Tissue ၏ အဆင့်မြင့် အရည်အသွေး၊ ကောင်းသော ဂုဏ်သတင်း၊ အများပြည်သူ၏ ယုံကြည်မှုကို ထိခိုက်ပျက်စီးစေခြင်းဖြင့် ကုန်အမှတ်တံဆိပ်ပိုင်ရှင် Good Number One Co., Ltd အတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။

သို့ပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် နောက်နောင် Smile Tissue ကုန်အမှတ်တံဆိပ်ကို တစ်နည်းနည်းဖြင့် ဆင်တူယိုးမှား၊ အတူအပ ဖန်တီးပြုလုပ်ခြင်းကို ပြုလုပ်တော့မည် မဟုတ်ပါကြောင်း ဝန်ခံကတိပြုသည့်အပြင် ကျွန်ုပ်တို့ တုပထုတ်လုပ်ခဲ့သည့် ကုန်ပစ္စည်းအား Smile Tissue အဖြစ် မှားယွင်းသုံးစွဲခဲ့ခြင်းကြောင့် မိဘပြည်သူအပေါင်းတို့အားလည်းကောင်း၊ Good Number One Co., Ltd အားလည်းကောင်း၊ ကျွန်ုပ်တို့အနေဖြင့် ဤနေရာမှ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်။

ဦးချစ်ကို၊ ဒေါ်သန်းရီ

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစည်မြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ်(၁၃၆)၊ ဦးပိုင်အမှတ်(၄-စ/ခဲစင်း)၊ ၁၇လမ်း၊ ၈၆x၈၇လမ်းကြားရှိ ဦးညွန့်ဝေ အမည်ပေါက် တိုးဘမြေကွက်အား အမွေဆက်ခံစာချုပ်အမှတ်(၁၂၃၂/၂၀၂၄)ဖြင့် အမွေဆက်ခံခဲ့သည့် ဦးညွန့်ရွှေ [၁၂/မဂဒ(နိုင်)၀၀၆၁၆၅]၊ ဦးထွန်းဝေ[၉/မကန(နိုင်)၀၉၆၈၅၉]၊ ဒေါ်ဆွေ[၉/မနမ(နိုင်)၀၅၃၇၈၇]၊ ဒေါ်သန်းသန်းဦး(ခ)သန်းဦး[၉/မနမ(နိုင်)၀၅၃၂၈၃]တို့၏ အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်(၁၃၇၆/၂၀၂၃)နှင့် (၃၈၃၂/၂၀၂၃)တို့အရ လွှဲအပ်ခြင်းခံရသူ ဦးမောင်မောင် [၁၂/တမန(နိုင်)၀၈၈၅၂၂]က အမည်ပေါက်မြေပုံတင်ပြ၍ ခဲစင်းပြအရောင်းအဝယ်စာချုပ်၊ ခဲစင်းပြစွန့်ခွဲသွတ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

စဉ်	လျှောက်ထားသူ		လျှောက်ထားသည့်				လျှောက်ထားသည့်အကြောင်းအရာ	
	အမည်	မှတ်ပုံတင်	မြို့နယ်	မြေတိုင်း	မြေကွက်	မြေအမည်ပေါက်	လိပ်စာ	
၁။	ဦးလှိုင်မြင့်	၁၂/ဥကမ(နိုင်)၁၄၀၁၁၂	တောင်ဥက္ကလာ	၅	၇၃၃/က	ဦးသန်းစိုး	၇၃၃/က	အမည်ပြောင်း
၂။	ဦးဝင်းတင်	၁၂/တမန(နိုင်)၀၆၂၃၀၆	သယံဇွန်ကွန်း	၅	၈၈၀/ခ	အိမ်သီးသင်း	၈၈၀/ခ	အမည်ပြောင်း
၃။	ဒေါ်ခင်ဆွေလွင်	၁၂/ရကန(နိုင်)၀၃၀၈၀၉	သယံဇွန်ကွန်း	၄	၉၅၇/ခ	ဦးခင်ညွန့်	၉၅၇/ခ	အမည်ပြောင်း
၄။	ဒေါ်ကျင်လှ	၁၃/ဥကတ(နိုင်)၁၄၁၆၁၀	တောင်ဥက္ကလာ	၄	၅၂၉/ခ	ဒေါ်မြရင်	၅၂၉/ခ	အမည်ပြောင်း
၅။	ဒေါ်ယုဝေဝေဟန်	၁၂/ရကန(နိုင်)၀၆၇၇၁၆	အင်္ဂုဆိပ်ကမ်း	၄	၄၀	ဦးဝင်းသော်	၁၂၄	အမည်ပြောင်း
၆။	ဒေါ်ကျင်မေ	၁၂/ဥကမ(နိုင်)၀၉၉၄၀၀	အင်္ဂုမြောက်	၃	၃၈	ဦးထွန်းညို	၈၇	အမည်ပြောင်း
၇။	ဒေါ်နုနုလွင်	၁၂/ရကန(နိုင်)၀၆၄၄၁၂	တောင်ဥက္ကလာ	၄	၁၂၁/ခ	ဦးမျိုးခိုင်	၁၂၁/ခ	အမည်ပြောင်း
၈။	ဒေါ်ရင်ကြည်	၁၂/ဥကတ(နိုင်)၁၁၉၀၂၆	အင်္ဂုမြောက်	၃	၁၁၅၉	ဒေါ်မြသက်စွယ်	၁၁၅၉	အမည်ပြောင်း
၉။	ဦးဇေယျဗမား+၁	၁၂/ပတတ(နိုင်)၀၀၈၇၈၀	အင်္ဂုမြောက်	၃	၂၁၇	ဒေါ်ခင်ဌေး	၂၁၇	အမည်ပြောင်း
၁၀။	ဒေါ်အိန်လင်း	၁၂/မာန(နိုင်)၁၀၀၁၅၀	အင်္ဂုမြောက်	၃	၄၀၀/က	ဒေါ်ကြည်ကြည်ကျော်	၄၀၀/က	အမည်ပြောင်း
၁၁။	ဒေါ်မေသခင်	၁၂/မကန(နိုင်)၁၁၇၇၉၂	အင်္ဂုမြောက်	၃	၁၄၃/ခ	ဦးမြသောင်း	၁၄၃/ခ	အမည်ပြောင်း
၁၂။	ဦးထွန်းအောင်ကျော်ဝင်း+၁	၈/ခမန(နိုင်)၁၂၆၀၄၃	အင်္ဂုမြောက်	၃	၁၄၃/ခ	ဦးတင်ဝင်း+ဦးမြသိန်း	၁၄၃/ခ	အမည်ပြောင်း
၁၃။	ဦးဝင်းမြင့်	၁၂/မတန(နိုင်)၀၅၂၂၁၅	တောင်ဥက္ကလာ	၁	၁၅/ဇီခါးဥယျာဉ်အိမ်ရာ	အိမ်သန်းလှ	၂၉၉/၁၅	အမည်ပြောင်း
၁၄။	ဦးဝင်းမော်+၁	၉/ဝတန(နိုင်)၀၀၅၅၆၈	တောင်ဥက္ကလာ	၁၀	၃၅၇/က	ဦးစိုးမြင့်	၃၅၇/က	အမည်ပြောင်း
၁၅။	ဦးတင်ထွန်းအောင်	၉/ပဥက(နိုင်)၀၀၃၀၉၂	တောင်ဥက္ကလာ	၅	၁၆၇	ဒေါ်ခင်နွဲ့	၁၆၇	အမည်ပြောင်း
၁၆။	ဒေါ်နုလှိုင်	၁၃/လရန(အညီ)၀၀၀၅၈၄	တောင်ဥက္ကလာ	၅	၁၆၆	ဒေါ်မြမြင့်ကြွယ်	၁၆၆	အမည်ပြောင်း
၁၇။	ဒေါ်စိန်မြင့်	၉/ပဥက(နိုင်)၀၂၈၄၅၀	တောင်ဥက္ကလာ	၅	၂၀၃/ခ	ဦးမြသိန်းဇော်	၂၀၃/ခ	အမည်ပြောင်း

ဌာနမှူး(ရတ်ယဉ္ဇန်ကြားရေးမှူးချုပ်)၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ်(ဟ-၈)၊ ဦးပိုင်အမှတ်(၅၅)၊ ၆၈(၆)လမ်း၊ ၁၁၆x၁၁၇လမ်းကြားရှိ တောဂရန်မြေကွက်အမည်ပေါက်သူ ဦးအောင်တော်၏ (G.P ရရှိသူ ဒေါ်မိမိမိမိ)ထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ်(၃၈၅၃/၂၀၂၄)ဖြင့် ဝယ်ယူခဲ့သူ ဒေါ်မိမိလှိုင်[၉/မရမ(နိုင်)၀၁၃၉၈၇]က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ်(၂၃၈၃/၂၀၂၅-၂၀၂၆)ဖြင့် တောမှမြို့ပြောင်း၊ သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်းကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အကွက်အမှတ်(၈၈-၁၂)၊ ဦးပိုင်အမှတ်(၂၂)၊ ၄၈x၄၉ကြား၊ ၁၀၇x၁၀၈လမ်းကြားရှိ တောဂရန်မြေကွက်အမည်ပေါက်သူ တပ်ကြပ်မြဝင်း၏ (G.P ရရှိသူ ဒေါ်အေးအေးဝင်း)ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၂၉၂၄/၂၀၂၁)ဖြင့် ဝယ်ယူခဲ့သူ ဦးအောင်မျိုးလင်း၏ (G.P ရရှိသူ ဒေါ်အေးအေးဝင်း)ထံမှ အရောင်းအဝယ်စာချုပ်အမှတ်(၃၃၃/၂၀၂၃)ဖြင့် ဝယ်ယူခဲ့သူ ဒေါ်ယုမေး[၁၃/ကလတ(နိုင်)၀၂၄၀၀၈]က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ်(၂၃၈၄/၂၀၂၅-၂၀၂၆)ဖြင့် တောမှမြို့ပြောင်း၊ သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်းကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၅)၊ တော်ဝင်လမ်း၊ မြေကွက်အမှတ်(၄၈)ဟုခေါ်တွင်သော ဦးမြင့်စိန် အမည်ပေါက် နှစ်(၆၀)ဂရန်မြေ အမျိုးအစား၊ အကျယ်အဝန်း(၄၁၈၆၀)ပေအနက်မှ တရားဝင်မခွဲမစိတ်ရသေးသော အကျယ်အဝန်း(၂၆၈၆၀)ပေရှိ ဂရန်မူရင်းခြမ်း မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ နေအိမ်အပါအဝင်အကျိုးခံစားခွင့်အရပ်ရပ် အားလုံးတို့အား ယခုရောင်းချသူ ဒေါ်ဝင်းဝင်းနု[၁၂/ကမရ(နိုင်)၀၁၅၇၂၀]မှ ဝယ်ယူပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသဖြင့် ကျွန်ုပ်၏ မိတ်ဆွေက ဝယ်ယူရန် အတွက် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက် လိုသူများရှိပါက ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ခိုင်လုံသော အထောက်အထားများဖြင့် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်အား ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်မြင့်မြင့်သန်း (LLB)
တရားလွှတ်တော်ရှေ့နေ(စဉ်-၁၀၇၆၆)
အမှတ်(A-3/A)၊ အရှေ့ပြည်သာရိပ်မွန်၊ အမှတ်(၂)လမ်းမကြီး၊ (၁၅)ရပ်ကွက်၊
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်။ 09-454153474

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်-၂ရပ်ကွက်၊ အကွက် အမှတ် ၁-၆၊ ဦးပိုင်အမှတ် ၁၄၁/လမ်း၆၀၊ ၄၂၈၄၃လမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်နန်းဝင်းချစ်ကြည်[၁၃/နမန(နိုင်)၀၀၀၄၃၁]၏ အထူး ကိုယ်စားလှယ်လွှဲစာအမှတ် (၂၀၉၀/၂၀၂၂)ဖြင့် လွှဲအပ်ခြင်းခံရသူ ဒေါ်လီ ကုဆု[၁၃/ကမန(နိုင်)၀၄၆၅၃၉]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်း အဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထား များ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက် အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန
လမ်းဦးစီးဌာန
အင်းစိန်ခရိုင်

လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်မှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများ၌ အသုံးပြုရန် လိုအပ်သော လုပ်ငန်းခွင်သုံး ပစ္စည်းများအား လုပ်ငန်းခွင်အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

လိုအပ်သည့် လုပ်ငန်းခွင်သုံးပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်၊ ဝယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်း သတ်မှတ်ချက်များကို လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၏ ကြော်ငြာသင်ပုန်းတွင် (၇-၉-၂၀၂၅)ရက်နေ့မှ စတင်၍ ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါပုံစံစတင်ရောင်းချမည့်ရက် -၁၂-၉-၂၀၂၅ ရက် (ရုံးချိန်အတွင်း)
တင်ဒါပုံစံအရောင်းပိတ်မည့်ရက် -၁၉-၉-၂၀၂၅ ရက် (ရုံးချိန်အတွင်း)
တင်ဒါဖွင့်မည့်ရက် / အချိန် -၂၃-၉-၂၀၂၅ ရက် (နံနက် ၁၀:၀၀)နာရီ
လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး

တင်ဒါလျှောက်လွှာပုံစံများကို လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်တွင် (၁၂-၉-၂၀၂၅)ရက်နေ့ (ရုံးချိန်အတွင်း)မှ စတင် ဝယ်ယူနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်
ဖုန်း-၀၉-၄၇၀၀၂၀၆၀၊ ၀၉-၇၉၆၅၄၆၂၈

တင်ဒါပုံစံစတင်ရောင်းချမည့်ရက်

-၁၂-၉-၂၀၂၅ ရက် (ရုံးချိန်အတွင်း)

တင်ဒါပုံစံအရောင်းပိတ်မည့်ရက်

-၁၉-၉-၂၀၂၅ ရက် (ရုံးချိန်အတွင်း)

တင်ဒါဖွင့်မည့်ရက် / အချိန်

-၂၃-၉-၂၀၂၅ ရက် (နံနက် ၁၀:၀၀)နာရီ

လမ်းဦးစီးဌာန၊ အင်းစိန်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်၊ ရေစဉ်(၃)လမ်းဟုခေါ်တွင်သော မြေဧရိယာ(၂၃ x ၆၂)ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဆက်စပ်စာချုပ်ဖြင့် ဦးအောင်ထွန်း(ဘ)ဦးကျင် [၁၂/လကန(နိုင်)၁၂၆၃၈၇]နှင့် ဒေါ်မြင့်မြင့်မော်(ဘ) ဦးအောင်သိန်း(HGU-၁၀၇၁၇၃)တို့မှ တရားဝင်ဝယ်ယူပိုင်ဆိုင်၍ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း ဝန်ခံကတိပြု၍ ရောင်းချရန်ကမ်းလှမ်းလာသဖြင့် ကျွန်ုပ်၏မိတ်ဆွေဖြစ်သူက အပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့် နေ့မှစ၍ (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ တိကျခိုင်လုံသော ပိုင်ဆိုင်မှုစာရွက် စာတမ်းများနှင့်အတူတကွ ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ
ဒေါ်နီနီထွန်း(LLB)
တရားလွှတ်တော်ရှေ့နေ(စဉ်-၁၅၈၂၇)
အမှတ်(၇၅)၊ သရဖီလမ်း၊ ၈/၁ မြို့မရပ်ကွက်၊ လှည်းကူးမြို့နယ်။
ဖုန်း- ၀၉-၄၀၅၅၅၅၂၂

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ အကွက် အမှတ်(၄-၉)၊ ဦးပိုင်အမှတ်-၇၅၊ ၅၈၂၅၉ကြား၊ ၁၁၂၁၁၃လမ်းကြားရှိ မြေကွက်အား တောဂရန်အမှုတွဲအမှတ်(၆၄၃၁/၉၀-၉၁)အရ ဦးလှသိန်းထွန်း မှတ်ပုံတင်အမှတ် (MDY-၀၀၅၃၃၅) အမည်ပေါက်သို့ မြေရာဇဝင်-၁က၊ မှတ်တမ်းတွင် အတည်ပြု မှတ်သားပေးပါရန်၊ ဦးအေးမင်းနောင် မှတ်ပုံတင် အမှတ်၂၇/၀၉န(နိုင်)၀၆၁၅၉၇]မှ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထား များ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

တစ်ဦးတည်းဖြစ်ပါကြောင်း

မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မူလွန် ကန်ခြားတွင် လက်ထောက်မူလတန်းပြ တာဝန် ဝန်ထမ်းဆောင်နေသော ဒေါ်နန်းရီ [၉/မထလ(နိုင်)၃၀၉၆၇၉]၏ ဖခင်အမည်မှာ ဦးဖိုးကျိ (ခ)ဦးဖိုးကျန်သည် တစ်ဦးတည်းဖြစ်ပါကြောင်း။

ကြော်ငြာစာ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အကွက်အမှတ် (၆၀၃-က)၊ ဦးပိုင်အမှတ်(၄၇၃)၊ ဂန္ဓမာလမ်းနှင့် စပယ်လမ်းထောင့်ရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဦးကျော်ဝင်း၊ ဒေါ်ကျင်ရီတို့အနက် ခင်ပွန်း ဦးကျော်ဝင်း ကွယ်လွန်၍ အမွေဆက်ခံစာချုပ် အမှတ်(၃၁/၂၀၂၃)ဖြင့် ဇနီး ဒေါ်ကျင်ရီက အမွေဆက်ခံခဲ့ပြီး မိခင် ဒေါ်ကျင်ရီ ကွယ်လွန်၍ အမွေဆက်ခံစာချုပ် အမှတ်(၃၅/၂၀၂၅)ဖြင့် ပိုင်ဆိုင်ခဲ့သူ သမီး ဒေါ်သန္တာကျော်ဝင်း [၉/မရမ(နိုင်)၀၀၄၈၃၅၂]က ဂရန်စာချုပ် တင်ပြ၍ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

စဉ်	လျှောက်ထားသူ		လျှောက်ထားသည့်					လျှောက်ထားသည့် အကြောင်းအရာ
	အမည်	မှတ်ပုံတင်	မြို့နယ်	မြေတိုင်း	မြေကွက်	မြေအမည်ပေါက်	လိပ်စာ	
၁။	ဦးဇော်နိုင်ဝင်း+၁	၁၁/ရမန(နိုင်)၀၃၀၅၆၈	ဒဂုံအရှေ့	၁၂	၄၂၅	ဦးရန်နိုင်ဦး	၄၂၅၊ ကျန်စစ်သားလမ်း၊ (၁၂)ရပ်ကွက်	အမည်ပြောင်း
၂။	ဦးပု(ခ)ဒေါ်သွန်းသွန်းလွင်	၁၂/ဥကတ(နိုင်)၀၃၀၆၁၀	ဒဂုံဧက	၂၁	၁၄၇	ဦးဇော်အောင်	၁၄၇၊ ဆရာစံလမ်း၊ (၂၀)ရပ်ကွက်	အမည်ပြောင်း
၃။	ဦးတင်ဝင်း	၁၂/ဥကတ(နိုင်)၀၀၄၂၀၇	ဒဂုံဧက	၂၁	၇၁၀	ဒေါ်ချိုချိုထွန်း	၇၁၀၊ ပန်းဆွတ်လမ်း၊ (၄၁)ရပ်ကွက်	အမည်ပြောင်း
၄။	ဒေါ်နန်းပိုင်းမောင်မောင်	၉/မနမ(နိုင်)၁၁၀၉၁၀	ရွှေပြည်သာ	၃၀	၄၆/ခ	ဒေါ်နန်းထွန်း(ခ)နန်းထွန်းမောင်	၄၆/ခ၊ မြတ်သီရိလမ်း၊ (၂)ရပ်ကွက်၊ ရွှေပြည်သာ	ဂရန်ခွဲ
၅။	ဦးကျော်စွာမောင်မောင်	၁၂/ရပသ(နိုင်)၀၄၀၄၈၂	ရွှေပြည်သာ	၃၀	၄၆/က	ဒေါ်နန်းထွန်း(ခ)နန်းထွန်းမောင်	၄၆/က၊ မြတ်သီရိလမ်း၊ (၂)ရပ်ကွက်၊ ရွှေပြည်သာ	ဂရန်ခွဲ
၆။	ဦးကျော်ကျော်ဦး	၁၂/အနန(နိုင်)၀၁၂၆၂၆	ဒေါ်အောင်	၉/အောင်ချမ်းသာ	၅၀၈	ဒေါ်အောင်	၄၈၊ နဝအေးလမ်း၊ အောင်လမ်းသာရပ်ကွက်	အမည်ပြောင်း
၇။	ဒေါ်ဖြူနုဦး	၁၂/သကတ(နိုင်)၂၃၈၂၃၃	သာဓကတ	၃/ဟန်မြေ	၅၀၆/ခ	ဒေါ်ဇော်(ခ)ခင်မင်းအောင်	၅၀၆/ခ၊ ဟန်မြေ(၁၂)လမ်း၊ ၃/ဟန်မြေရပ်ကွက်	အမည်ပြောင်း
၈။	ဒေါ်သိန်းစိုးရီ	၁၂/သကတ(နိုင်)၀၄၀၇၇၃	သာဓကတ	၃/ရန်မြေ	၁၂၇၉/က	ဦးကျော်ညွန့်+၁	၁၂၇၉/က၊ ရန်မြေလမ်း(၂၀)၊ ၃/ရန်မြေရပ်ကွက်	အမည်ပြောင်း
၉။	ဒေါ်ခင်ခင်နုဦး	၁၂/မကတ(နိုင်)၀၃၂၅၀၇	ဒဂုံဧက	၃၂တိုးချဲ့	၅၄၄	ဒေါ်ယုစိန်လှ(ခ)ဦးမြင့်စိုး	၅၄၄၊ ဦးကြည်လမ်း၊ ၃၂တိုးချဲ့ရပ်ကွက်	အမည်ပြောင်း
၁၀။	ဦးကျော်ဖြူမင်း+၁	၉/မမန(နိုင်)၀၀၄၅၃၄	ရွှေပြည်သာ	၄၂/ဧက	၁၃၈/က	မြတ်မြင့်မြင့်ကုမ္ပဏီလီမိတက်	၁၃၈/က၊ မဟော်ဂရီလမ်း၊ ရွှေပြည်သာစက်မှုဇုန်	အမည်ပြောင်း
၁၁။	ဦးမြင့်စိုးထွန်း	၁၄/ဟသက(နိုင်)၀၃၀၄၂၀	ရွှေပြည်သာ	၄၉ဇီမီတရာ	၂၉၄၊ ၂၉၅၊ ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၃၀၁	ဦးမြင့်စိုးထွန်း	၂၉၄၊ ၂၉၅၊ ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၃၀၁၊ သဒ္ဓါးလမ်းနှင့် မင်းဗန္ဓုလမ်းကြား၊ (၂၀)ရပ်ကွက်	ဂရန်သစ်
၁၂။	ဦးမြင့်စိုးထွန်း	၁၄/ဟသက(နိုင်)၀၃၀၄၂၀	ရွှေပြည်သာ	၄၉ဇီမီတရာ	၂၉၄၊ ၂၉၅၊ ၂၉၆၊ ၃၀၁	ဦးမြင့်စိုးထွန်း	၂၉၄၊ ၂၉၅၊ ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၃၀၁၊ မင်းဗန္ဓုလမ်း၊ (၂၀)ရပ်ကွက်	ဂရန်သစ်
၁၃။	ဒေါ်ခင်ခင်နုဦး	၁၀/ပလမ(နိုင်)၁၁၁၄၁၁	သာဓကတ	၇/အနောက်	၅၂/A-၉	ဒေါ်အေးအေးမြတ်	၅၂/A-၉၊ ဧရာဝတီလမ်းသွယ်/ရ/အနောက်ရပ်ကွက်	အမည်ပြောင်း
၁၄။	ဒေါ်ခင်ခင်နုဦး	၁၂/မကတ(နိုင်)၀၄၀၅၀၉	မင်္ဂလာတောင်ညွန့်	၄-B	၃၀၆	ဒေါ်ရီ(ခ)ဒေါ်စိန်ရီ	၂၀၊ (၇)လမ်း၊ ပုသိမ်ညွန့်ရပ်ကွက်	အမည်ပြောင်း
၁၅။	ဦးစိုးဦး	၁၂/ဟမန(နိုင်)၀၄၂၂၀၄	ဒဂုံဧက	၇/ရန်မြေ	၇၉၉	ဒေါ်မြင့်ကြည်	၇၉၉၊ သခင်ထွန်းအုပ်လမ်း၊ (၂၀)ရပ်ကွက်	အမည်ပြောင်း
၁၆။	ဒေါ်ခင်ခင်နုဦး	၁၂/အနန(နိုင်)၀၃၂၅၀၇	လှိုင်သာယာ	၇/အနောက်	၁၀/ထ-၃	ဒေါ်ခင်သန်းနွယ်+၁	၅၉၉၊ နိမိန္ဒလမ်း၊ နံ့သာကုန်းရပ်ကွက်	အမည်ပြောင်း
၁၇။	ဦးဝင်းဟို(ခ)ဦးဝင်းအောင်	၁၂/လမန(နိုင်)၁၁၂၆၁၂	လှိုင်သာယာ	၁၅-ရွှေစိမ်းသာ-၂	၁၉၃	ဒေါ်နီနီထွန်း	၄၁/အောင်ရွှေကမ်းသာယာအိမ်ရာ၊ အတွင်းပိစေးကျေးရွာ	အမည်ပြောင်း
၁၈။	ဦးထွန်းလွင်ဦး	၁၂/သကတ(နိုင်)၂၃၇၆၇၄	ဒဂုံဆိပ်ကမ်း	၈၂	၉၂၂	ဒေါ်သီရိသန္တာသိင်္ဂ	၉၂၂၊ မော်တနာ(၁၀)လမ်း၊ (၈၂)ရပ်ကွက်	အမည်ပြောင်း

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

စဉ်	လျှောက်ထားသူ		လျှောက်ထားသည့်					လျှောက်ထားသည့် အကြောင်းအရာ
	အမည်	မှတ်ပုံတင်	မြို့နယ်	မြေတိုင်း	မြေကွက်	မြေအမည်ပေါက်	လိပ်စာ	
၁။	ဒေါ်ခင်ခင်နုဦး	၁၄/ကကထ(နိုင်)၂၂၀၄၂၀	သာဓကတ	၁၀/တောင်	၁၁၀၄/ခ	ဒေါ်သန်းသန်းဦး	၁၁၀၄/ခ၊ ခိုင်ရွှေ(၂)လမ်း၊ (၁၀/တောင်)ရပ်ကွက်	အမည်ပြောင်း
၂။	ဒေါ်မျိုးသိန်း	၁၄/မမက(နိုင်)၀၀၀၂၇၇	ဒလ	၄/ကျန်စစ်သား	၉၃၄+၉၃၆	ဦးအောင်ဦး	၉၃၄+၉၃၆၊ ဝေဇွန်လမ်း၊ ကျန်စစ်သားရပ်ကွက်	အမည်ပြောင်း
၃။	ဦးဘဇော်လင်း	၁၄/အရ(နိုင်)၀၀၄၇၅၁	သာဓကတ	၃/ဟန်မြေ	၈၄၇/ခ	ဒေါ်အေးအေးမြတ်	၈၄၇/ခ၊ ဟန်မြေ(၁၅)လမ်းအရှေ့/ဟန်မြေရပ်ကွက်	အမည်ပြောင်း
၄။	ဒေါ်နုလွင်	၁၃/နမန(နိုင်)၀၄၅၂၉၅	ဒလ	၃/မှော်စက်	၄၇	ဒေါ်ခင်နုဦး	၄၇၊ တံတားမြို့လမ်း၊ မှော်စက်ရပ်ကွက်	အမည်ပြောင်း
၅။	ဦးမျိုးအောင်	၁၂/လသန(နိုင်)၀၀၀၉၉၉	ဒလ	၅	၈၀၄	ဒေါ်သန်းသန်းဦး	၈၀၄၊ မင်္ဂလာကန်လမ်း၊ ဘောင်ကုန်းရပ်ကွက်	အမည်ပြောင်း
၆။	ဦးအောင်ဝင်း(ခ)ဦးကျော်မင်း	၁၂/သခန(နိုင်)၀၀၀၄၆၂	ဒဂုံဆိပ်ကမ်း	၅၀	၃၁၀	ဦးအောင်ကျော်မင်း	၃၁၀၊ ရတနာလမ်း၊ (၅၀)ရပ်ကွက်	အမည်ပြောင်း
၇။	ဦးအောင်ဝင်း(ခ)ဦးကျော်မင်း	၁၂/သခန(နိုင်)၀၀၀၄၆၂	ဒဂုံဆိပ်ကမ်း	၅၀	၃၁၁	ဦးအောင်ကျော်မင်း	၃၁၁၊ ရတနာလမ်း၊ (၅၀)ရပ်ကွက်	အမည်ပြောင်း
၈။	ဦးအောင်ဝင်း(ခ)ဦးကျော်မင်း	၁၂/သခန(နိုင်)၀၀၀၄၆၂	ဒဂုံဆိပ်ကမ်း	၅၀	၃၀၉	ဦးအောင်ကျော်မင်း	၃၀၉၊ ဦးဘရင်ကလေးလမ်းနှင့် ရတနာလမ်းထောင့်၊ (၅၀)ရပ်ကွက်	အမည်ပြောင်း
၉။	ဒေါ်ကြည်ကြည်စိုး+၁	၁၂/ဥကတ(နိုင်)၀၄၆၅၈၁	တောင်ဥက္ကလာ	၆	၂၉၉/က	ဦးလှသိန်း	၂၉၉/က၊ မြေကွက်လမ်း၊ (၆)ရပ်ကွက်	အမည်ပြောင်း
၁၀။	ဒေါ်ခင်ခင်နုဦး	၁၁/ဂမန(နိုင်)၀၃၁၆၂၂	တောင်ဥက္ကလာ	၁၄/၃	၂၄၂/၂	ဦးတင်ဆွေ	၂၄၂/၂၊ ဖိုးခေါင်လမ်း၊ ၁၄/ရပ်ကွက်	အမည်ပြောင်း
၁၁။	ဦးနေမျိုးထွန်း	၁/မညန(မြို့)၀၀၀၀၅၆	လှိုင်သာယာ	၁/ဟန်မြေ	၈၄၇/ခ	ဦးမြင့်အောင်	၁၇/က၊ အနော်ရထာလမ်း၊ (၁၀)ရပ်ကွက်	အမည်ပြောင်း
၁၂။	ဦးကျော်ထင်	၉/မမန(နိုင်)၁၄၉၂၈၃	ဒဂုံတောင်	၂၅	၅၃၄	ဦးမြင့်မြင့်	၅၃၄၊ ယုဇန(၂)လမ်း၊ (၂၅)ရပ်ကွက်	အမည်ပြောင်း
၁၃။	ဒေါ်ခင်မာသန်း	၁၂/ဥကတ(နိုင်)၁၄၇၇၇၄	တောင်ဥက္ကလာ	၇	၂၄၇/က	ဦးစားဦးထွန်း(ခ)ဒေါ်သီရိသန္တာ	၂၄၇/က၊ မင်းကျော်စွာ(၂)လမ်း၊ (၇)ရပ်ကွက်	အမည်ပြောင်း
၁၄။	ဒေါ်ကြည်ကြည်လွင်	၁၂/ပစက(နိုင်)၁၀၄၇၄၂	မင်္ဂလာဒုံ	၅၃၂/ဘီ	၂၁၂+၂၁၇/၁၅	ဦးညီညီစော်	၂၁၂+၂၁၇/၁၅၊ ခတ္တာလမ်း၊ ပေါင်းကုဘဏရပ်ကွက်	အမည်ပြောင်း
၁၅။	ဦးမျိုးကျော်ထွန်း	၉/မအန(နိုင်)၀၀၇၅၈၄	မင်္ဂလာဒုံ	၅၃၂/ဘီ	၂၁၂+၂၁၇/၂၉	ဦးညီညီစော်	၂၁၂+၂၁၇/၂၉၊ ခတ္တာလမ်း၊ ပေါင်းကုဘဏရပ်ကွက်	အမည်ပြောင်း
၁၆။	ရန်ကုန်ရုပ်နှစ်ခြင်းအသင်းတော်(ယူဒသန(နိုင်)၀၁၁၁/က.၈)ဒေါ်နန်းအလင်(ခ)ဒေါ်အလင်	၉/မမန(နိုင်)၀၃၈၃၇၇	မရမ်းကုန်း	၁၃/သရိုင်း	၂၄/ယ	အက်စ်တာခင်(ခ)ခင်ယ	၁၃၇/၁၃၈၊ ဦးရေခံလမ်း၊ (၂)ရပ်ကွက်	အမည်ပြောင်း
၁၇။	ဒေါ်ခင်မာလာ+၄	၁၂/ဥကတ(နိုင်)၀၄၈၁၉၉	ကြည့်မြင်တိုင်	၂၆အေ	V ၁၆၀	ဦးကျင်မောင်	၅၀၉ယျာဉ်လမ်း၊မကျွန်းတန်းမြောက်အရှေ့ရပ်ကွက်	ဂရန်သက်တမ်းတိုး
၁၈။	ဒေါ်အေးအေး	၁၁/စကန(ညီ)၀၀၀၆၆၄	ဒဂုံဧက	၄၁	၁၁၀၂	ဦးအေးနိုင်	၁၁၀၂၊ မြတ်လမ်းလမ်း၊ (၄၁)ရပ်ကွက်	အမည်ပြောင်း

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

စဉ်	လျှောက်ထားသူ		လျှောက်ထားသည့်					လျှောက်ထားသည့် အကြောင်းအရာ
	အမည်	မှတ်ပုံတင်	မြို့နယ်	မြေတိုင်း	မြေကွက်	မြေအမည်ပေါက်	လိပ်စာ	
၁။	ဦးတင်ဆွေ	၉/ညဉန(နိုင်)၁၀၄၄၂၂	ရွှေပြည်သာ	၁၁	၅	ဒေါ်အေးအေးရီ	၅၊ သာဓကနီစက်လမ်း၊ (၄)ရပ်ကွက်	အမည်ပြောင်း
၂။	ဦးမျိုးမြင့်+၁၀	၁၀/မလမ(နိုင်)၀၀၀၁၆၀	တောင်ဥက္ကလာ	၁၄-စိမ့်ကိန်း/၂	၂၃၇	ဦးအောင်ထွန်း	၂၃၇၊ ခိုင်လမ်းအောင်ကျော်လမ်း၊ ၁၄-စိမ့်ကိန်း/၂အပိုင်း(၆)	အမည်ပြောင်း
၃။	ဦးသန်းနိုင်+၁	၁၀/ပမန(နိုင်)၂၇၇၇၇၇	တာမွေ	၃၄-FGI	၁၃၆	ဒေါ်အေးအေးအောင်	၁၃၆၊ လက်ဝဲလမ်းအလမ်း၊ မေတ္တာညွန့်ရပ်ကွက်	အမည်ပြောင်း
၄။	ဒေါ်ပပိုင်	၁၂/ရပသ(နိုင်)၀၅၀၇၇၆	ရွှေပြည်သာ	၂၀	၅၉၉/က	ဦးထွန်းကျင်	၅၉၉/က၊ ဂန္ဓမာလမ်း၊ (၅)ရပ်ကွက်	အမည်ပြောင်း
၅။	ဒေါ်မြင့်အေး	၁၂/မကတ(နိုင်)၁၀၄၇၇၃	တာမွေ	၃၆၂	၁၆၈	ဒေါ်မြင့်အေး	၂၁၊ ကျောက်မြောင်းလမ်း၊ ကျောက်မြောင်းကြီးရပ်ကွက်	ဂရန်သက်တမ်းတိုး
၆။	ဒေါ်ခင်ခင်	၇/လပက(နိုင်)၁၁၀၀၇၀	သမီးကျန်း	၈၀န	၂၂၄	ဒေါ်သီရိသန်းအောင်	၁၁၊ သီရိတေဇာလမ်း၊ ၈၀နရပ်ကွက်	အမည်ပြောင်း
၇။	ဒေါ်ဌေးဌေးမော်	၁၂/မကတ(နိုင်)၀၆၉၂၁၅	ဒဂုံတောင်	၁၉	၆၉၉/က	ဦးသန်းစိန်	၆၉၉/က၊ ပိတောက်တောင်လမ်း၊ (၁၉)ရပ်ကွက်	အမည်ပြောင်း
၈။	ဦးတင်မော်ထွန်း	၁၂/ဥကတ(နိုင်)၁၀၄၇၉၅	သမီးကျန်း	၁၆/၁	၉၆၄/ခ	ဦးမောင်မောင်ဦး	၉၆၄/ခ၊ ဇင်လ(၂)လမ်း၊ (၁၆/၁)ရပ်ကွက်	အမည်ပြောင်း
၉။	ဒေါ်အေးအေး	၁၂/ဥကတ(နိုင်)၁၀၉၃၄၅	မြောက်ဥက္ကလာ	c	၉၉၃(က)	ဒေါ်နန်းရီ	၉၉၃(က)၊ ဝီရာ(၈)လမ်း၊ (၁၆)ရပ်ကွက်	အမည်ပြောင်း
၁၀။	ဒေါ်အေးအေးမြ	၁၃/နမန(နိုင်)၀၇၈၅၇၃	ဒဂုံအရှေ့	၁၄	၄၄၅	ဒေါ်ချိုချိုသန်း	၄၄၅၊ အနော်ရထာလမ်းနှင့် ကျောင်းလမ်းထောင့်၊ (၁၄)ရပ်ကွက်၊ အဂုံအရှေ့	အမည်ပြောင်း
၁၁။	ဦးညိုညိုအောင်+၁	၁၄/မနပ(နိုင်)၁၀၅၂၇၂	မြောက်ဥက္ကလာ	၂	၉၃၇	ဦးစင်မြင့်+၂	၉၃၇၊ သုခိတာ(၁)လမ်း၊ (၂)ရပ်ကွက်	အမည်ပြောင်း
၁၂။	ဦးအောင်ဌေး	၇/ပမန(နိုင်)၀၀၀၁၆၀	ဒဂုံမြောက်	၄၂	၂၀၀	ဒေါ်စင်ဦး	၂၀၀၊ သခင်အုန်းစေတီလမ်း၊ (၄၂)ရပ်ကွက်	အမည်ပြောင်း
၁၃။	ဒေါ်သန်းဌေး+၁	၁၂/ပတန(နိုင်)၀၇၇၀၆၂	တောင်ဥက္ကလာ	၃၁	၁၀၃၂/ခ	ဒေါ်ဌေးအောင်	၁၀၃၂/ခ၊ သဟဇီလမ်း၊ (၄)ရပ်ကွက်	အမည်ပြောင်း
၁၄။	ဦးစဝေးသစ်	၁၂/အလန(နိုင်)၁၀၄၇၀၂	ဒဂုံမြောက်	၄၁	၈၄	ဒေါ်နန်းအိပ်လီရင်	၈၄၊ ဇေယျာဒီပလမ်း၊ (၃၁)ရပ်ကွက်၊ အဂုံမြောက်	အမည်ပြောင်း
၁၅။	ဦးစိန်မြင့်+၁	၁၂/ဥကတ(နိုင်)၁၂၇၇၃၇	တောင်ဥက္ကလာ	၉	၁၀၃ ခွ (က)	ဦးကျော်လှ၊ ဒေါ်ညွန့်ရင်	၁၀၃ ခွ (က)၊ သုဇ(၂)လမ်း၊ (၉)ရပ်ကွက်	အမည်ပြောင်း
၁၆။	ဦးမြတ်ထွတ်	၈/ပမန(နိုင်)၀၀၄၁၁၁	ဒဂုံမြောက်	၃၅	၅၉၉/ခ	ဒေါ်ဌေးစင်	၅၉၉/ခ၊ လောဝီတလမ်း၊ (၃၅)ရပ်ကွက်၊ ဒဂုံမြောက်	အမည်ပြောင်း
၁၇။	ဒေါ်ကြည်ကြည်မာ	၁၂/သကတ(နိုင်)၀၄၄၄၆၆	ဒဂုံဆိပ်ကမ်း	၇၉	၈၈	ဦးလွင်ဦး	၈၈၊ အောင်သိဒ္ဓိလမ်းနှင့် အဝေရာလမ်းထောင့်၊ (၇)ရပ်ကွက်၊ အဂုံဆိပ်ကမ်း	အမည်ပြောင်း
၁၈။	ဒေါ်လေးလေးနွယ်	၁၂/အကတ(နိုင်)၁၀၅၁၄၀	ဒဂုံအရှေ့	၁၁၀	၆၅၉/ခ	ဒေါ်သီတာသန်း	၆၅၉/ခ၊ ဦးမိုးလွင်(၁)လမ်း၊ (၁၁၀)ရပ်ကွက်	ဂရန်ခွဲ
ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ								

တစ်ဦးတည်းဖြစ်ပါကြောင်းနှင့် မွေးသက္ကရာဇ်အမှန်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ အလက ကန်သာတွင် ဒုတိယအလယ်တန်းပြတာဝန်ထမ်းဆောင်နေသော ဒေါ်ညောင်းခန့်ကျောင် [၄/တတန(နိုင်)၀၄၃၆၇၀]၏ အမည်မှာ ဒေါ်ညောင်းခန့်ကျောင်(ခ)ဒေါ်ညောင်ခန့်ကြောင်သည် တစ်ဦးတည်းဖြစ်ပါကြောင်းနှင့် မွေးသက္ကရာဇ်အမှန်မှာ (၂၂-၄-၁၉၈၄)ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊

မြေတိုင်းရပ်ကွက်အမှတ်-၁၈၊ လူနေရပ်ကွက်အမှတ်-၆/၁၄၊

တောင်ငူပန်းခြံလမ်း၊ မြေကွက်အမှတ်-၄၈(က) အကျယ်ပေ

(၂၀ x ၆၀) ဧရိယာ(၀.၀၂၇)ဧက (၁၂၀၀)စတုရန်းပေရှိ

ဒေါ်ကြည်ဝင်း အမည်ပေါက် နှစ်(၆၀)ဂရန်ထွက်ရှိထားသော

မြေကွက်နှင့်ယင်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော

ရေမီးစုံပါ လူနေအိမ်တို့နှင့်ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း

အများသိစေရန် အသိပေးကြေညာခြင်း

အထက်ဖော်ပြပါ အိမ်မြေအား ဂရန်အမည်ပေါက်ပိုင်ရှင်ထံမှ အရပ်ကတိစာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူ၍ လက်ယိုထားရှိပိုင်ဆိုင်သူပိုင်ရှင်များဖြစ်ကြသော ဦးဖိုးနု[၁၂/မဂဒ(နိုင်)၀၃၀၅၄၄]နှင့် ဒေါ်မျိုးသန္တာအောင်[၃/သတက(နိုင်)၀၀၁၈၇၆] ကိုင်ဆောင်သူတို့မှ အရှင်အရှင်းကင်းရှင်းကြောင်းနှင့်လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုရောင်းချသဖြင့် ကျွန်ုပ်မိတ်ဆွေဖြစ်သူ ဦးသီဟ[၁၂/ရပသ(နိုင်)၁၀၆၃၀၅] မှ ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသအား ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်နှင့်ပတ်သက်ပြီး ကန့်ကွက်လိုသူ မည်သူမဆို ယနေ့မှစ၍ (၇) ရက်အတွင်း တိကျနိုင်မာသည့် အိမ်မြေပိုင်ဆိုင်မှုစာရွက်စာတမ်းမှရင်းများနှင့်အတူ ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်နေ့ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်အား ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးသီဟ၏လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်ခင်ဖြူဖြူအောင်(LLB)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၆၄၇၇)

အမှတ်-၂၀၃(ခ)၊ ဥယျာဉ်ပန်းခြံ(၂)လမ်း၊ (၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၅၉၆၆၆၆၉၉၆၆

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၃)၊ ဖိုးရာဇာလမ်း၊ မြေကွက်အမှတ်(၁၅၀၆)၊ အကျယ်အဝန်း(၄၀ x ၆၀)ပေရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို အမည်ပေါက်ထံမှ အရောင်းအဝယ်စာချုပ်၊ အရောင်းအဝယ်ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင်၍ တရားဝင်ရောင်းချပိုင်ခွင့်ရှိသူ ဦးဟန်စိုး[၁၂/မရက(နိုင်)၀၅၁၉၃၅၂မှ ရောင်းချလိုကြောင်းကမ်းလှမ်းရာ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဦးမင်းသူရန်ထူး[၁၂/ကမရ(နိုင်)၀၆၄၀၃၇]က အပြီးအပိုင် ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါက သက်ဆိုင်သောစာရွက်စာတမ်း မူရင်းများဖြင့် ဤကြော်ငြာပါပြီး (၇)ရက်အတွင်းကျွန်ုပ်ထံသို့ ကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်ယုယုနွယ် (LL.B, D.B.L)

တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၅၅၅၈)

အမှတ်(၁၀၁၅/ဘီ)၊ ဗိုလ်မှူးမထူးလမ်း၊ (၄၄)ရပ်ကွက်၊

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း-၀၉-၄၅၀၀၆၅၇၃

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကုဉာဏရပ်ကွက်၊ မြေတိုင်းအမှတ်(၇၃၂-ဘီ”) ခတ္တာလမ်း၊ မြေကွက်အမှတ်(၂၁၂ + ၂၁၇/၁၂)၊ အကျယ်အဝန်း (၂၂ x ၇၀)ပေရှိ နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိအကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို အမည်ပေါက်ပိုင်ဆိုင်၍ တရားဝင်ရောင်းချပိုင်ခွင့်ရှိသူ ဦးညီညီဇော်[၁၂/အစန(နိုင်)၀၆၉၉၇၃]မှ ရောင်းချလိုကြောင်းကမ်းလှမ်းရာ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်မမ္မာ့ထိုက်[၉/ အမဇ(နိုင်)၀၃၀၈၀၄]က အပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါက သက်ဆိုင်သော စာရွက်စာတမ်းမူရင်းများဖြင့် ဤကြော်ငြာပါပြီး (၇) ရက်အတွင်း ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်ယုယုနွယ် (LL.B, D.B.L)

တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၅၅၅၈)

အမှတ်(၁၀၁၅/ဘီ)၊ ဗိုလ်မှူးမထူးလမ်း၊ (၄၄)ရပ်ကွက်၊

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း-၀၉-၄၅၀၀၆၅၇၃

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၄၂)၊ ဦးဘဂျမ်းလမ်း၊ မြေကွက်အမှတ်(၁၁၆၁)၊ အကျယ်အဝန်း(၄၀ x ၆၀)ပေအနက်မှ တရားဝင်မခွဲစိတ်ရသေးသော အကျယ်အဝန်း(၂၀ x ၆၀)ပေရှိ မြရင်းဘက်(မြေကွက်အမှတ် ၁၁၆၀နှင့်ကပ်လျက်ဘက်အခြမ်း) နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိအကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို အမည်ပေါက်ထံမှ အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူပိုင်ဆိုင်၍ တရားဝင်ရောင်းချပိုင်ခွင့်ရှိသူ ဒေါ်တင်တင်အေး[၁၂/ ဥကတ(နိုင်)၀၁၃၃၆၈]မှ ရောင်းချလိုကြောင်း ကမ်းလှမ်းရာ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူက အပြီးအပိုင် ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါက သက်ဆိုင်သောစာရွက်စာတမ်းမူရင်းများဖြင့် ဤကြော်ငြာပါပြီး (၇)ရက်အတွင်း ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်ယုယုနွယ် (LL.B, D.B.L)

တရားလွှတ်တော်ရှေ့နေ (စဉ်- ၁၅၅၅၈)

အမှတ်(၁၀၁၅/ဘီ)၊ ဗိုလ်မှူးမထူးလမ်း၊ (၄၄)ရပ်ကွက်၊

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း-၀၉-၄၅၀၀၆၅၇၃

“ဦးစိန်ဝင်း (CE-၀၄၀၇၁၉)

အားအကြောင်းကြားတောင်းဆိုခြင်း”

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၂)၊ ရာဇကုမ္ဘာလမ်း၊ မြေကွက်အမှတ်(၄၃၇)၊ (၄၀ပေ x ၆၀ပေ)၊ (၂၄၀၀)စတုရန်းမေ ဧရိယာ (၀.၀၅၅)ဧကရှိ နှစ်(၆၀)မြေဌာဝရန်မြေကွက်နှင့်နေအိမ်အကျုံးခံစားခွင့်အရပ်ရပ်တို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန တွင် လူကြီးမင်း၊ ဦးစိန်ဝင်း အမည်ဖြင့် မှတ်သားတည်ရှိပါသည့်သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ မိတ်ဆွေသည် အဆိုပါအိမ်ခြံမြေကို တရားဝင်အမည်ပြောင်းဆောင်ရွက်ရန်အတွက် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆိုရန် လိုအပ်နေပါသည်။သို့ဖြစ်ရာ လူကြီးမင်းအနေဖြင့် ဤကြေငြာပါသည့်ရက်မှစ၍(၇)ရက်အတွင်း မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ကို လာရောက်ချုပ်ဆိုပေးရန်အကြောင်းကြားတောင်းဆိုအပ်ပါသည်။သတ်မှတ် ရက်ကျော်လွန်သည်အထိ လာရောက်ဆက်သွယ်ရန် ဖျက်တက်ပါက ဥပဒေနှင့်အညီ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် တရားစွဲဆိုဆောင်ရွက်မည်ဖြစ်ကြောင်း လူကြီးမင်း၊ အား အကြောင်းကြားအသိပေးအပ်ပါသည်။လူကြီးမင်းအား ဆက်သွယ်ရာတွင် ဆက်သွယ်ရှာဖွေ၍မရသည့်အတွက် ယခုကဲ့သို့သတင်းစာတွင် ကြေညာရခြင်းဖြစ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ်ွယ်နီဇေး(LL.B)

ဒေါ်ကြည်ကြည်ဇွေး(LL.B,D.B.L)

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၂၃၉၉) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၂၃၀၀)

အမှတ်(၃/၃၀၄)၊ ဂန္ဓမာလမ်း၊ ဝေဘာဏီမြို့သစ်၊မြောက်ဥက္ကလာပမြို့နယ်၊

ရန်ကုန်မြို့၊ ဖုန်း-၀၉-၂၅၂၁၀၈၀၇၊ ၀၉-၄၂၀၀၅၈၅၅၃

“အများသိစေရန်ကြေညာခြင်း”

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ခတ္တာလမ်း၊ မြေတိုင်းရပ်ကွက်အမှတ်(၃၈)၊ မြေကွက်အမှတ်(၉၅၀/၁၀၃၁)၊ မြေဧရိယာ(၀.၀၅၆)ဧက အကျယ်အဝန်းရှိ နှစ်(၆၀)ဂရန်မြေ အမျိုးအစားမြေကွက်အနက်မှ တရားဝင်မခွဲစိတ်ရသေးသော မြေကွက်အမှတ်(၉၅၀/၁၀၇၂)နှင့် ကပ်လျက် အကျယ်အဝန်း အလျား (၂၀ပေxအနံ၆၀ပေ)ရှိ မြေကွက်၏ အကျိုးခံစားခွင့်အရပ်ရပ်ကို လက်ရှိပိုင်ဆိုင်ထားပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသူ ဒေါ်ဝင်းဝင်းမြတ်[၁၂/ပာတ(နိုင်)၀၀၇၃၁]ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူ ဦးကျော်ကျော်လွင်[၁၂/သဃက(နိုင်)၁၅၄၅၃၇]က ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသအား စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်နေ့ရက်မှ (၇)ရက်အတွင်း တိကျနိုင်လုံသော အထောက်အထားများ၊ စာချုပ်မူရင်းများနှင့်တကွ ကျွန်ုပ်တို့ထံသို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ အဆိုပါနေ့ရက်ကျော်လွန်၍ ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ပြီးမြောက်အောင် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ ဦးကျော်ကျော်လွင်
လွှဲအပ်ညွှန်ကြားချက်အရ- ဒေါ်တင်မိုးမြတ်
ဒေါ်နန်းနုဝတီ
(LL.B),(D.I.L) (LL.B, D.B.L, D.M.L)
တရားလွှတ်တော်ရှေ့နေ တရားလွှတ်တော်ရှေ့နေ
(စဉ်-၁၄၅၈၁) (စဉ်-၁၅၃၀၃)
အမှတ်(၃၈/ဘီ) ဦးသင်းဖေလမ်းသွယ်၊ (၁၆)ရပ်ကွက်၊
လွိုင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၇၇၇၇၆၄၁၇၀၊ ၀၉-၇၉၇၇၃၁၂၀၃၆

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာချက်

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၂)၊ မြေကွက်အမှတ်(၆၈/ခ)၊ အကျယ်အဝန်း(၂၀ပေx၆၀ပေ)ရှိ ဦးအင်းမာခင် (AD-၀၄၁၂၈၁)အမည်ပေါက်နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိအဆောက်အဦးအပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အား (၅-၈-၁၉၉၄) ရက်စွဲပါကတိစာချုပ်ဖြင့် ဖခင် ဦးသန်းအောင်နှင့် မိခင် ဒေါ်ကြည်ကြည်တို့မှဝယ်ယူပိုင်ဆိုင်ခဲ့ပြီး၊ ၎င်းတို့အသီးသီးကွယ်လွန်ပြီးနောက် ၎င်းတို့၏တရားဝင်အမွေဆက်ခံပိုင်ခွင့်ရှိသော သမီးများဖြစ်သည့် (၁) ဒေါ်ကြူကြူ (၁၂/ဥကမ(နိုင်)၀၄၅၁၄၅) (၂)ဒေါ်နွယ်နွယ်ဝင်း (၁၂/ဗဟန(နိုင်)၀၅၀၂၀၄) တို့မှပြန်လည်ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုသည့်အတွက် ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန် စင်ငွေများပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုပါကစာချုပ်စာတမ်း မူရင်းများနှင့်တကွ(၁၄)ရက်အတွင်းကျွန်ုပ်ထံသို့လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့်သတ်မှတ်ရက်ကျော်လွန်ပါကအရောင်းအဝယ်ကိုဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိ စေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ

ဒေါ်မေသုာစိုဉ် (LL.B)

အထက်တန်းရှေ့နေ (စဉ်-၄၈၃၁၈)

အမှတ်(B-3)၊ အခန်း(105)၊ သပြေလမ်း၊ ရှုခင်းသာအိမ်ရာ၊

သာကေတမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၇၃၀၆၀၉၁၁၅

နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ

ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ကြေညာခြင်း

မောင်မင်းရာဇာထွန်း [၁၂/ဥကတ(နိုင်)၁၈၃၅၇၂]နှင့် မပန်းမမအေး[၁၂/ရပသ(နိုင်)၀၈၃၁၄၉]တို့သည် (၁၅-၁-၂၀၂၃)ရက်နေ့က “နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲခြင်း ကတိစာချုပ်”ကို နှစ်ဖက်မီဘာ ဆွေမျိုးများရှေ့မှောက်၌ လက်မှတ်ရေးထိုးပြုလုပ်ချုပ်ဆိုကြပြီးဖြစ်၍ တစ်ဦးနှင့်တစ်ဦးသက်ဆိုင်မှုမရှိတော့ကြောင်း ကြေညာအပ်ပါသည်။

မပန်းမမအေး၏လွှဲအပ်ညွှန်ကြားချက်အရ -

ဦးလင်းထွဋ် (LLB)

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၇၆၇၀)

အမှတ်(၅)၊ (၆)လွှာ(ဘီ)၊ အသာသတီလမ်း၊ စောရန်ပိုင်အနောက်ရပ်ကွက်၊

အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၂၅၄၈၃၂၀၄၆

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်အမှတ်-၄၁၇၊ ဦးပိုင်အမှတ်၄၇-က/၁၂/ဆင်လမ်းမကြီးနှင့် စက်မှုလက်မှုသင်တန်းကျောင်းကြား၊ ဖလေလမ်း x မြို့ပတ် လမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်အိုက်ကြွင်း၊[၁၃/လရန(နိုင်) ၀၆၇၄၉၂]က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင်အရောင်း အဝယ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

မွေးသက္ကရာဇ်အမှန် နှင့်

ဖခင်အမည်မှန်

ရမည်းသင်းမြို့နယ်မှ မဝင်းဝင်း

မာ၏ မွေးသက္ကရာဇ်မှာ မှတ်ပုံတင်

တွင် ၁၅-၅-၁၉၆၇ ဖြစ်နေသော်

လည်း အမှန်မှာ ၁၀-၅-၁၉၆၇ဖြစ်ပြီး

ဖခင်ဦးစံတင်၏ အမည်မှန်မှာ

ဦးစံဒင် ဖြစ်ပါကြောင်း။

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်

မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊

အကွက်အမှတ်-၈၈-၁၁၊ ဦးပိုင်

အမှတ်-၆၈ခဲစင်းရှေ့ခြမ်း၊အနောက်

ခြမ်း/၁၀၇Dလမ်း၊ ၄၉x၅၀ လမ်း

ကြားရှိဂရန်မြေကွက်အမည်ပေါက်သူ

ဦးထွန်းလင်း[၉/မနန(နိုင်)၀၈၅၀၀၅]

က ဂရန်စာချုပ် တင်ပြ၍ ခဲစင်းပြ

မှတ်ပုံတင်အရောင်းအဝယ်စာချုပ်

ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင်

ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာ

ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ

သောအထောက်အထားများ၊ မှတ်ပုံ

တင်စာချုပ်စာတမ်းများ၊ တရားရုံး

ဒီကရီများဖြင့် (၁၄)ရက်အတွင်း

ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်

မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်

စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၄၄ကတဲ၊ မြေကွက်အမှတ်-၄၁/ဘ-၁+၄၁/ထ-၁၊ ၀.၀၅၅ဧက၊ မြေကွက်တည်နေရာအမှတ်(၂)၊ ဗြဝတီရည်လမ်း၊ ပါရမီရိပ်သာ၊ (၉)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ (ဒေါ်သန်းအေး)[၁၂/မရက(နိုင်) ၀၆၆၁၁၈]အမည်ပေါက် မြေပိုင်မြေ ၃(ခ)ရပြီးမြေအား အရောင်းအဝယ်ကတိစာချုပ်ဖြင့် ဝယ်ယူပိုင်ဆိုင်လာသူ ဒေါ်ဆုအိထိုက်[၁၂/မရက(နိုင်)၀၆၈၇၆၂]မှ တရားလိုပြုလုပ်၍ ဒေါ်သန်းအေးအား တရားပြိုင်ထားရှိကာ မရမ်းကုန်းခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ်-၂၆၄/၂၀၂၃ဖြင့် ဝယ်ယူထားသည့်မြေနှင့်အိမ်အား ပဋိညာဉ်အတိုင်း အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးစေလိုမှုဖြင့် တရားစွဲဆိုခဲ့ရာ ၃၀-၁၁-၂၀၂၃ရက်နေ့တွင် အနိုင်ဒီကရီရရှိခဲ့ပြီး တရားမဇာရီမှုအမှတ်-၃၄/၂၀၂၄(၂၁-၃-၂၀၂၄)ဖြင့် တရားရုံးကိုယ်စားဆောင်ရွက်နိုင်ရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသူ ဒေါ်ခင်နှင်းရီ(ဘီလစ်)[၁၂/မရက(နိုင်)၁၅၁၅၂၆]မှ တရားရုံးအနိုင်ဒီကရီအထောက်အထား၊ တရားရုံးနေ့စဉ်တင်တမ်း၊ ဘီလစ်ခန့်စာ နိုင်ငံသားစိစစ်ရေးကတ်တို့ကို တင်ပြ၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးပြောင်းထားလာရာ တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့်ခွဲမှုဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်

ကြေညာခြင်း

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မြေကွက်အမှတ်(၄၃၂)၊ အောင်ချမ်းသာ(၂)ရပ်ကွက်၊ အကျယ်အဝန်း(၄၀ပေxပေ၆၀)ခန့်ရှိ မြေကွက်နှင့် မြေကွက်ပေါ်ရှိ အကျိုးခံစားခွင့်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဦးကျော်စိုးဝင်း[၁၂/လသန(နိုင်)၀၀၃၆၃၉]ထံမှ ကျွန်ုပ်၏မိတ်ဆွေက ဝယ်ယူရန် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်လိုသူရှိပါက ခိုင်လုံသော စာရွက်စာတမ်းအထောက်အထား (မူရင်း)များဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-

❖ ရှေ့သို့လှမ်းချီရာတွင် နိုင်ငံစီးပွားရေးကို မြှင့်တင်ပေးခြင်းသည် အကောင်းဆုံးမောင်းနှင်အားပင်ဖြစ်ပါသည်။ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အားပေးခြင်းဖြင့် နိုင်ငံစီးပွားရေးမြှင့်တင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)

❖ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့။

❖ နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့။

❖ နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့။

တပ်မတော်စစ်ကြောင်းများက KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ်- သယံဇာတ-မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်

နေပြည်တော် စက်တင်ဘာ ၆

KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံ၏အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် NLD အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက်ဆန္ဒပြမှုတို့၏ နောက်ဆက်တွဲအဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများအား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး အဆိုပါထွက်ပြေးတိမ်းရှောင်လာသူများကိုအကြောင်းပြု၍ ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုကို မျှော်ကိုးရယူကာ နိုင်ငံတော်အားအလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေးပဋိပက္ခဖြစ်လာစေရေး အကြမ်းဖက်သင်တန်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်၍ တိုက်ခိုက်ရေးအင်အားစုဆောင်းကာ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည်စီးဆင်းမှုနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်နှင့် ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေး ရည်မှန်းချက်ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့ကိုသိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေး စီမံဆောင်ရွက်လာခဲ့သည်။

ထိုသို့လုပ်ဆောင်ရာတွင် KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဦးစွာ ပြည်တွင်းမှ နိုင်ငံရေးအရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသားလူငယ်များ၊ DCS ပြုလုပ်လာသည့် ဝန်ထမ်းများအား စာမျက်နှာ ၁၈ ကော်လံ ၁ သို့



တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် သယံဇာတ-မြဝတီအား ပြန်လည်သိမ်းပိုက်ရရှိခဲ့မှုကို တွေ့ရစဉ်။

ပွဲပြီးခါနီး ပင်နယ်တီဂိုးကြောင့် ဂျပန်အသင်းကို မြန်မာ ယူ-၂၃ အသင်း အရေးနိမ့်



မြန်မာအသင်းအတွက် ချေပဂိုးကို စွမ်းထက် သွင်းယူစဉ်။

ရန်ကုန် စက်တင်ဘာ ၆

၂၀၂၆ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု(B) ဒုတိယနေ့ကို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာအသင်းသည် ဂျပန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းသည် အာရှထိပ်သီး ဂျပန်အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် ပင်နယ်တီဂိုးကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အာရှထိပ်သီးဂျပန်အသင်းကို အပြန်အလှန် တိုက်စစ်ဆင်ကစားရန် မလွယ်ကူသဖြင့်ခံစစ်အသားပေးပြီး စာမျက်နှာ ၁၇ ကော်လံ ၃ သို့ ❖

ယနေ့ ဖတ်စရာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏မေးမြန်းမှုများအား လက်ခံဖြေကြား

စာမျက်နှာ » ၁၁

ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့တွင် တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့) အခမ်းအနားများ ကျင်းပ

စာမျက်နှာ » ၁၇